

## နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

COVID-19 ကပ်ရောဂါကာလတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကပ်ရောဂါ ကာလတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ မအေးအေးအောင်၊ ဩစတြေးလျနိုင်ငံမှ ပြန်လာသူ မသန္တာအောင်စိုးတို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးစဉ်။

နေပြည်တော် ဇူလိုင် ၁၄  
 Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကပ်ရောဂါ ကာလတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ မအေးအေးအောင်၊ ဩစတြေးလျနိုင်ငံမှ ပြန်လာသူ မသန္တာအောင်စိုးတို့နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးသည်။  
 စာမျက်နှာ ၃ ကော်လံ ၁ ၀

**“အဓိကမှာ မပေါ့ကြရန်နှင့် စည်းမျဉ်းစည်းကမ်းကို လိုက်နာကြရန် အားလုံးကို သတိပေးရန် လိုအပ်၊ ကျန်းမာရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး COVID ရောဂါ မပြန့်ပွားအောင် ထိန်းသိမ်း”**

**အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်** : COVID - 19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  
 အာဇာနည်နေ့အကြိုဆောင်းပါး  : **သတင်းထုတ်ပြန်ခြင်း** (၁၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

**KBZ BANK**  
 (6) CONSECUTIVE YEARS  
**‘BANK OF THE YEAR IN MYANMAR 2018’**  
 Awarded by Financial Times (The Banker)

# ကပ်ရောဂါကာကွယ် ပညာသင်ကြားခွင့်ရယူ

လာမည့်ရက်သတ္တပတ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ် တော့မည်ဖြစ်သည်။ ပုံမှန်ပညာသင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုပညာသင်နှစ် (၂၀၂၀-၂၀၂၁) ၏ စာသင်နှစ်အစမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ရောဂါကို အကြောင်းပြု၍ ရက်သတ္တပတ် အနည်းငယ် နောက်ကျသွားရသည်။ ကျောင်းများပြန်ဖွင့်သည်ဟု ဆိုသည့်တိုင် ယခင်ယခင်နှစ်များကဲ့သို့ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း စသည့်အတန်းအားလုံးကို ဖွင့်လှစ်ခြင်း မဟုတ်သေးဘဲ အခြေခံပညာအထက်တန်းအဆင့်ကိုသာ စတင် ဖွင့်လှစ်ပြီး အခြေအနေကို စောင့်ကြည့်ကာ အလယ်တန်းနှင့် မူလတန်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင်ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေးတို့ တိတိကျကျထွက်ပေါ်မလာသေးသလို ရောဂါပိုးမွှားကလည်း လူ့အသိုက်အဝန်းတို့ကြားမှာ ကာလရှည်ကြာ ဆက်လက်ရှိနေမည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးအစီအစဉ်အချို့ကို ဖြေလျှော့ခြင်း နည်းလမ်းများဖြင့် လူမှုရေး၊ စီးပွားရေး၊ ယန္တရားများကို အရှိန်သေချာဆိုင်ဆွဲသွားစေရန် လိုအပ်သလောက် လည်ပတ်စေရန် စီမံဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်ရင်းမှ ရောဂါကူးစက်မှု ပြန့်လွှတ်ခြင်းမားလာခြင်းကြောင့် ပြန်လည်တားဆီးပိတ်ဆို့မှုများ ပြုလုပ်ကြရသည်ကို နိုင်ငံတကာသတင်းများတွင် မကြာခဏ တွေ့နေကြရသည်။ မည်သို့ပင်ဆိုစေ ဝမ်းစာရေးအတွက် လုပ်ကိုင်ရာဖွဲ့ကြရခြင်း၊ ပညာသင်ယူခြင်းတို့သည်လည်း ကြာရှည်ကြာငြား တားဆီးပိတ်ဆို့ထားရန် မဖြစ်နိုင်သလို အသက်ကို အန္တရာယ်ပြုနိုင်သည့် ကူးစက်မြန်ကပ်ရောဂါ မနိုင်မနင်း ပြန့်ပွားကူးစက်သွားသည့် အခြေအနေဖြစ်ပေါ်မလာစေရန်အတွက်လည်း စဉ်းစားချိန်ဆ ဆောင်ရွက်သွားကြရမည်သာဖြစ်သည်။

ယခုနှစ် အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် ပညာရေးဝန်ကြီးဌာနက မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များဖြစ်သည့် ကျောင်းသားကျောင်းသူများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ စနစ်တကျ တပ်ဆင်ရေး၊ လက်ကို ရေနှင့်ဆပ်ပြာ အသုံးပြု၍ စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရေး၊ လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများကို မထိမကိုင်ရေး၊ ကျောင်းသား ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မလာစေဘဲ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ဆေးကုသမှုခံယူရေးတို့ကို ထည့်သွင်းထုတ်ပြန်ထားရာ မိဘ၊ အုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအားလုံးတို့က တိတိကျကျလိုက်နာပေးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် အဆင်ပြေချောမွေ့စွာ ပညာသင်ယူနိုင်ကြမည် ဖြစ်သည်။ အထူးဂရုပြုရမည့် အချက်မှာ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုရှိနေသေးသရွေ့ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အားလုံးက မပျက်မကွက်ကျင့်သုံး ဆောင်ရွက်ကြဖို့ပင် ဖြစ်သည်။

ဆက်လက်၍ အလယ်တန်းနှင့် မူလတန်းအဆင့်တို့ကို ဖွင့်လှစ်နိုင်မည်ဆိုပါက ပို၍ ပို၍ အသက်လယ်ရွယ်သော၊ ယခုနှစ်မှစ၍ ကျောင်းဝင်ကြရမည်ဖြစ်သော ကျောင်းသူ ကျောင်းသား ကလေးငယ်များကို ရောဂါကူးစက်ရေးအတွက်မိဘ ဆရာတို့က အထူးဂရုစိုက်၍ ကာကွယ်မှုပြုပေးကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်းလုံး၌ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ကောင်းနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထံတွင် ရောဂါကူးစက်ခံရသူများ ပါဝင်နေသည်ကို တွေ့နေရဆဲဖြစ်သလို နောက်ထပ်လည်း နိုင်ငံအသီးသီးမှ ပြန်လာမည့်သူများ ရှိနေသေးသည့်အတွက် ရောဂါဓာတ်ခွဲအတည်ပြုလုနာအရေအတွက်မှာလည်း တစ်စထက်တစ်စ မြင့်တက်နေဦးမည်ဖြစ်သည်။ လက်ရှိအချိန်အထိ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်နေခြင်းမှာ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်ခြင်းကြောင့်ဖြစ်သည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လိုအပ်ချက်ဖြစ်သလို စွန့်စားရသည့် ခြေလှမ်း တစ်လှမ်းကို စတင်လိုက်ခြင်းလည်းဖြစ်သည့်အလျောက် မိဘ၊ ဆရာ၊ ကျောင်းသားတို့ အားလုံးက သတိတရားမြဲစွာထား၍ ရောဂါ ကူးစက်မှုမှ ကာကွယ်ကာ ပညာရေးခရီးလမ်း ဖြောင့်တန်းနိုင်ကြပါစေကြောင်း။ ။



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ စစ်ထွန်းဆေးရုံကြီးသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပွဲတွင် အမှာစကားပြောကြားစဉ်။  
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

## တောင်ကြီးမြို့ စစ်ထွန်းဆေးရုံကြီးသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၁၄  
တပ်မတော်(ကြည်း၊ ရေ၊ လေ) က ယမန်နေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ စစ်ထွန်းဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်ထွန်းဆေးရုံကြီးအတွက် Coronavirus Disease 2019 (Covid-19) ရောဂါ

ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks အခု ၃၀၀၀၀၊ N 95 Mask အခု ၁၂၀၀၀၊ Face Shield အခု ၃၀၀၀၊ Sodium Hypochloride (20L) ခြောက်ပုံ၊ Personal Protective Equipment (PPE) အစုံ ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်ထွန်းဆေးရုံကြီးအတွက် Coronavirus Disease 2019 (Covid-19) ရောဂါ

အင်းလေးဒေသတို့မှ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပင်လုံရိပ်သာ ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသ ဦးစီးဌာန ဦးခွန်စံလွင်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးတက်ထွန်း၊ ရှမ်း စာပေယဉ်ကျေးမှုအဖွဲ့ နာယက ဦးစိုင်းနွဲ့အောင်တို့နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

လက်ခံရယူ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များအတွက် အဖွဲ့တစ်ဖွဲ့လျှင် Surgical Masks အခု ၂၀၀၀၀၊ N 95 Mask အခု ၅၀၀၀၊ Face Shield အခု ၂၅၀၀၊ Sodium Hypo-

chloride(20L) ငါးပုံ၊ Examination Glove အခု ၁၀၀၀၀၊ Hand Gel ဘူး ၂၅၀ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များက လက်ခံရယူသည်။

ထို့နောက် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များ ကိုယ်စားပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဌာန ဦးခွန်စံလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက Covid-19 ရောဂါ စတင်ဖြစ်ပွားချိန်မှ လက်ရှိ အချိန်ထိတွေ့ကြုံရသည့် အခြေအနေအထား၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များအား ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

## ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ရွှေကူမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁၄  
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ဇူလိုင် ၁၁ ရက် ညနေပိုင်းက မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေခုံမိုင်းရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက် ခဲ့ရာ ဇူလိုင် ၁၂ ရက်တွင် မြစ်ကြီးနားမြို့၊ ကယ်ဆယ်ရေးစခန်း ကိုးခုနှင့် ဝိုင်းမော်မြို့၊ ကယ်ဆယ်ရေးစခန်း တစ်ခုသို့ စုစုပေါင်း အိမ်ထောင်စု ၁၄၂ စု၊ လူဦးရေ ၆၀၀ ဦးတို့ ခေတ္တပြောင်းရွှေ့ခိုလှုံ့လျက် ရှိပြီး ဇူလိုင် ၁၃ ရက်တွင်လည်း ရွှေကူမြို့နယ်မှ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၇၀ တို့သည် ရေဘေး

ကယ်ဆယ်ရေးစခန်း သုံးခုသို့ လည်းကောင်း၊ ဆင်ဘိုမြို့မှ အိမ်ထောင်စု လေးစု၊ လူဦးရေ ၂၂ ဦး တို့သည် ဆွေမျိုးများနေအိမ်သို့ လည်းကောင်း ပြောင်းရွှေ့ခိုလှုံ့ခဲ့ပြီး ၎င်းတို့အနက် ဝိုင်းမော်မြို့၊ လူဦးရေ ၂၂ ဦးတို့သည် ရေများကျသွားသဖြင့် ဇူလိုင် ၁၃ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်

မြစ်ကြီးနားမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုမှ ရေဘေးရောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၂၅၅၉၀၀/- ကို ယနေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေး ရောင်ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် နှာခေါင်းစည်းနှင့် ဆပ်ပြာတို့အား ဆက်လက်ဝေငှ လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်



# နိုင်ငံရေးနှင့် စည်းကမ်းကို ခွဲခြားနားလည်

နိုင်ငံရေးနှင့် စည်းကမ်းကို ခွဲခြားနားလည်ပါ။ စည်းကမ်းမရှိရင် အလုပ်မဖြစ်ဘူး။ စည်းကမ်းတစ်ခုဖောက်ဖျက်ချင်တယ်ဆိုရင် ဒီစည်းကမ်း ဖောက်ဖျက်လို့ ခံရမယ့်အပြစ်ကို နားလည်စေရမယ်။ အမိန့်ပြင်အောင် စည်းကမ်းနဲ့ကြိုးစားပါ။ မပြင်ခင် ဒီအမိန့်အတိုင်း လိုက်နာနေပါ။

နိုင်ငံရေးနှင့် စည်းကမ်း ခွဲခြားနားလည်ခြင်းဖြစ်တယ်။  
(ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နတ်မောက်မြို့ အမှုထမ်းပေါင်းစုံသမဂ္ဂနှင့် ညစာစားပွဲတွင် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)

### ရှေးဦးမှ

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ် ကာကွယ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို စွဲစွဲစွဲစွဲ အထူးသဖြင့် ကိုဗစ်နှင့် ဆက်သွယ်ပြီး Quarantine ဝင်ရသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ ရောက်ရှိ နေသည့် နိုင်ငံများစွာရှိသည့်အတွက် နိုင်ငံအသီးသီးမှ ပြန်ခေါ်ရပါကြောင်း၊ ပြန်လည်ခေါ်ယူရာတွင်လည်း Commercial Flight များက ရပ်ထားပါကြောင်း၊ ယင်းသို့ ရပ်နားထားခြင်းမှာလည်း ယခုကဲ့သို့ ကိုဗစ်ရောဂါ ပြန့်ပွားနေချိန် တွင် အားလုံးလွတ်ပေးထားပါက ရောဂါထိန်းချုပ်ရန် များစွာခက်ခဲမည် ဖြစ်ပါ ကြောင်း။

### ညွှန်ကြားချက်သည်အဓိကဖြစ်

Commercial Flight များ ရပ်ထားသည့်အတွက် Special Flight များ၊ Relief Flight များကို ခွင့်ပြုခဲ့ပါကြောင်း၊ Special Flight များကို နိုင်ငံ၏ စီမံကိန်းများ၊ သံတမန်ရေးရာများနှင့် ပတ်သက်ပြီး မဖြစ်မနေသွားရမည့် ကိစ္စရပ်များနှင့် ဆေးဝါးပစ္စည်းများ၊ တခြားအရေးကြီးသည့် ပစ္စည်းများ သယ်ယူရန်ကိစ္စတို့အတွက် အသုံးပြုပါကြောင်း၊ Relief Flight များကို မြန်မာ နိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအတွက် အဓိကအသုံးပြုပါကြောင်း၊ ဆေးဝါးပစ္စည်းများ သယ်ယူရာတွင်လည်း မြန်မာနိုင်ငံသားအချို့အား ပြန်ခေါ် ဆောင်နိုင်ခဲ့ခြင်းများ ရှိပါကြောင်း၊ ယင်းကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက အဓိကစီစဉ်ဆောင်ရွက်နေပါကြောင်း၊ ယင်းကိစ္စရပ်များကို သံတမန်ရေးရာမှ အစပြု၍ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ နောက်ဆုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်သည် အဓိကဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်နိုင်ငံ ပူဟန် မြို့တွင် ကိုဗစ်-၁၉ ရောဂါ စတင်ပေါ်ပေါက်လာချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယင်းရောဂါအား ထိန်းချုပ်ရန် လုပ်ဆောင်ပါ ကြောင်း၊ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေချိန်တွင် တစ်ဖက်ကလည်း နိုင်ငံ တကာဆက်ဆံရေး မထိခိုက်စေရန်နှင့် WHO စည်းမျဉ်း စည်းကမ်းများနှင့် ညီအောင် မိမိတို့အနေဖြင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ WHO မှ Global Emergency မသတ်မှတ်ခင်ကတည်းက ဝန်ကြီးဌာနအဆင့် ဗဟို ကော်မတီကို ကြိုတင်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

ပူဟန်မြို့တွင် ပိတ်မိနေသည့် ကျောင်းသား ၆၀ ဦးအနက်မှ ၅၉ ဦးအား ဖေဖော်ဝါရီလ ၂ ရက်တွင် ပထမအကြိမ် အထူးလေယာဉ်စေလွှတ်ကာ ကယ်ဆယ်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ၂ ဦးကို အိန္ဒိယသံရုံး နှင့် ညှိနှိုင်းကာ နယူးဒေလီသို့ သွားရောက်သည့် Flight တွင် လိုက်ပါစီးနင်း နိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီး နယူးဒေလီတွင် Quarantine ကာလပြည့်မြောက် သည့် အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါကြောင်း။

### အခက်အခဲများစွာနှင့် ကြုံတွေ့နေရ

ထို့ပြင် ဧပြီလအတွင်း ထိုင်းနိုင်ငံလေဆိပ်တွင် ပိတ်မိနေသည့် မြန်မာ နိုင်ငံသားများကို Cargo Flight ဖြင့် ညှိနှိုင်းစီစဉ်ပြီး ပြန်လည်ခေါ်ယူနိုင်ခဲ့ပါ ကြောင်း၊ ဧပြီလ ၃၀ ရက် Flight များ ပိတ်လိုက်ပြီးနောက်ပိုင်းတွင် ပြည်ပ တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာပြည်တွင်း ပိတ်မိနေ သည့် နိုင်ငံခြားသားများရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ပြည်တွင်း တွင် ပိတ်မိနေသူများအတွက် Cargo Flight နှင့် Relief Flight များ ခွင့်ပြုပေး ခဲ့မှုအပေါ် နိုင်ငံတကာမှ ကျေးဇူးတင်ကြပါကြောင်း၊ ပြည်ပတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများသည် အလုပ်အကိုင်မရှိခြင်း၊ အိမ်လခများ မပေးနိုင်ခြင်း၊ စားရေး သောက်ရေး အခက်အခဲရှိခြင်း၊ တချို့မှာ စီမံကိန်းတစ် နှစ်ဆုံးခြင်း၊ သင်္ဘောသားများ၊ ပညာသင်ကြားနေသူများ ပြန်လာရန် အခက် အခဲရှိခြင်း၊ အလည်အပတ်သွားရောက်သည့်သူများ ပိတ်မိနေခြင်း စသည့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါကြောင်း။

အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား ဗဟိုကော်မတီ၏ လမ်းညွှန် မှုနှင့်အညီ ပြန်လည်ခေါ်ယူနိုင်ရန် ဆုံးမတ်များ သတ်မှတ်ပေးခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ဆုံးမတ်အဖြစ် သတ်မှတ်ပြီး ဆိုးလ်မြို့ရှိ မြန်မာသံရုံးအား Flight ရှိသည့် နေ့ရက်များကို ကြေညာခိုင်းခဲ့ပါကြောင်း။

## “သံရုံးဆိုသည်မှာ နိုင်ငံခြားတွင် ရောက်ရှိနေသည့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ အားကိုးစရာဖြစ်ရမည်ဖြစ်၊ အမှန်တကယ် အရေးကြီး ပါက မိမိတို့၏ သံရုံးများသို့သွားရောက်ကာ အကူအညီတောင်း၍ ရယူ နိုင်သည်ဆိုသည့် ယုံကြည်မှုကို ပြည်သူများကြားတွင် ရှိစေလို”

ဒုက္ခဖြစ်နေသည့် စာရင်းများပေးခိုင်းပါကြောင်း၊ ထို့ပြင် နိုင်ငံတကာရှိ မြန်မာ သံရုံးများ အသီးသီးက ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား စာရင်း ပေးနိုင်ရန် ၎င်းတို့ Website များမှတစ်ဆင့် ကြေညာခိုင်းခဲ့ပါကြောင်း၊ စာရင်း များ ရရှိသည့်အခါ ဗဟိုကော်မတီသို့ တင်ပြပြီး ပြန်လာနိုင်ရန် Relief Flight များအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်ပတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာလိုပါက တရားဝင်သွားရောက်သည်ဖြစ်စေ၊ တရားမဝင်သွားရောက်သည်ဖြစ်စေ ကူညီပေးရန် ဗဟိုကော်မတီက လမ်းညွှန် ထားပါကြောင်း၊ ထို့ကြောင့် ဆုံးမတ်များမှတစ်ဆင့် ပြန်လာနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ပါကြောင်း။

### အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်

တွေ့ကြုံရသည့် အခက်အခဲအနေဖြင့် Flight များ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့် Flight Clearing လုပ်ရပါကြောင်း၊ အထူး သဖြင့် ဩစတြေးလျ၊ အိန္ဒိယနိုင်ငံများသည် Lock Down လုပ်ထားသည့်အတွက် အခက်အခဲရှိကြပါကြောင်း၊ ယင်းအချိန်တွင် အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ ဖြင့် ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားလာနိုင်ရန် ခွင့်ပြုချက်များ ရရှိ အောင် ညှိနှိုင်းရပါကြောင်း၊ ကားငှားရာတွင်လည်း အခက်အခဲရှိပြီး သံရုံးများ နှင့်လည်း ညှိနှိုင်းဆောင်ရွက်ရသည့် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ဩစတြေးလျ နိုင်ငံနှင့် နယူးဇီလန်နိုင်ငံများမှ ပြန်လာမည့်သူများအတွက်လည်း MAI နှင့် ချိတ်ဆက်ညှိနှိုင်းကာ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ ဩစတြေးလျ၊ မလေးရှား၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ယူအေအီး၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်တိုင်ပေ၊ တရုတ် စသည့် နိုင်ငံ/ဒေသများ သို့ Relief Flight အကြိမ်ရေ စုစုပေါင်း ၅၆ ကြိမ် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ ပြီး မြန်မာနိုင်ငံသား ၈၀၀၀ ကျော်အား ခေါ်ဆောင်နိုင်ခဲ့ပါကြောင်း၊ လာမည့် ဩဂုတ်လတွင် Relief Flight ၁၃ ကြိမ်ခန့်ဖြင့် ပြည်သူ ၁၈၀၀ ခန့်အား ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းနေပါကြောင်း။

နိုင်ငံအများစုမှာ ပြန်လည်ခေါ်ယူမည့် မြန်မာနိုင်ငံသားများ မရှိသလောက် နည်းပါးသွားပြီဖြစ်ပါကြောင်း၊ သို့သော် မလေးရှားနိုင်ငံသို့ Relief Flight များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ Flight များ စီစဉ်ရာတွင် မိမိတို့နိုင်ငံတွင် ရောဂါကူးစက်နိုင်မှုအနေအထား၊ Quarantine ထားရှိရန် နေရာလုံလောက်မှုရှိ/မရှိ စသည့်အချက်များကို ထည့်သွင်းစဉ်းစားရပါကြောင်း၊ ယခုလောလောဆယ် ဗဟိုကော်မတီမှ မူချမှတ်ထားသည်မှာ တစ်ပတ်လျှင် လူဦးရေ ၇၀၀ ထက်ပို၍ မခေါ်ယူရန်ဖြစ်ပါကြောင်း၊ ယခုအခါ နယ်စပ်များမှ ရာထောင်ချီကာ ပြန်ဝင်ရောက်သူများရှိသည့်အတွက် လုံလုံလောက်လောက် Quarantine ထားပေးနိုင်သည့် အခြေအနေအပေါ်မူတည်ပြီး စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ခေါ်ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

### သံရုံးများကို အားကိုးအားထားပြုလာ

စိန်ခေါ်မှုများအကြားမှ ကောင်းသည့်အချက်မှာ နိုင်ငံတကာမှ မြန်မာ သံရုံးများအား ဒုက္ခရောက်လာချိန်တွင် ကူညီအားထားလိုသည့်စိတ် များပြား လာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ဒုက္ခရောက် နေချိန်တွင် သံရုံးများကို အားကိုးအားထားပြုလာသည်မှာ စိန်ခေါ်မှုများထဲမှ တွေ့ရှိရသည့် အခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးကုသ မှုစနစ်၊ Quarantine စနစ်တို့ ကောင်းမွန်မှုကြောင့် တစ်ခုခုဖြစ်လျှင် မြန်မာ နိုင်ငံသို့ ပြန်လာခြင်းသည် ပို၍လုံခြုံမှုရှိသည်ဆိုသည့်အတွေးဖြင့် ပြန်လာကြ

သည့် လူများရှိသည်ဟု သံရုံးများကတစ်ဆင့် ကြားသိရပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ COVID ထိန်းချုပ်မှုအပိုင်းတွင် အကောင်းမွန်ဆုံး လုပ်ဆောင် နိုင်သည့် အပေါင်းလက္ခဏာအနေဖြင့် ဂုဏ်ယူမိပါကြောင်း ဆွေးနွေး တင်ပြသည်။

ယင်းနောက် အိန္ဒိယနိုင်ငံမှ ပြန်လာသူ မအေးအေးအောင်က မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ယောဂ ပညာ သွားရောက်သင်ကြားခဲ့ပါကြောင်း၊ မတ်လ ၂၄ ရက်တွင် မွန်ဘိုင်းမြို့၌ First Lock Down စတင်ခဲ့ပါကြောင်း၊ First Lock Down ချခဲ့သော်လည်း အိန္ဒိယအစိုးရအနေဖြင့် Rule and Regulations များကို သေချာစွာချမှတ် နိုင်သည့် အချိန်ဖြစ်သည့်အတွက် ကောလာဟလများဖြစ်ပေါ်ပြီး Panic-buying များ လုပ်ဆောင်ခဲ့ကြပါကြောင်း၊ အပြင်သို့ ထွက်၍ ရာ မရဘဲ သေချာ စွာ Rule and Regulations ပေးထားခြင်း မရှိသည့်အတွက် လူအားလုံးသည် အိမ်၌သာ နေထိုင်ခဲ့ပါကြောင်း၊ စားသောက်ကုန်များကိုလည်း အပြင်၌ မရောင်း ချကြပါကြောင်း၊ တစ်ပတ် နှစ်ပတ်ခန့်အထိ များစွာအခက်အခဲရှိခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် အိန္ဒိယအစိုးရအနေဖြင့် Rule and Regulations အပြီးသတ် ထုတ်ပြန်ခဲ့ပြီး စီးပွားရေးသမားများကိုလည်း Special Permit အဖြစ် စားကုန် သောက်ကုန်များ ရောင်းချရန်အတွက် ဆိုင်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အချိန်ကန့်သတ်၍ ဖွင့်လှစ်ခွင့်ပေးခဲ့ပါကြောင်း။

### လူဦးရေသိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ခဲ့

Lock Down ကာလတွင် အိမ်ရာ၌ နေထိုင်ခြင်းမရှိသူများကို ဝင်ခွင့်မပေး တော့ပါကြောင်း၊ မွန်ဘိုင်းမြို့၌ သွားလာလှုပ်ရှားမှုများလည်း ရပ်ဆိုင်းခဲ့ပါ ကြောင်း၊ မွန်ဘိုင်းမြို့၌ အိန္ဒိယတစ်နိုင်ငံလုံး၏ Migrant Worker အများစု၏ အလုပ်အကိုင်များ ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကိစ္စနှင့် ပတ်သက်၍ လူဦးရေ သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့ ကြရပါကြောင်း၊ အိမ်ငှားခမပေးနိုင်သည့်အတွက် အိမ်ပိုင်ရှင်များက နေထိုင် ခွင့် မပေးခြင်းများ တွေ့မြင်ခဲ့ရပါကြောင်း၊ Migrant Worker အများစုသည် အိန္ဒိယပြည်တွင်းမှ ဖြစ်ပါကြောင်း၊ ၎င်းတို့၏ နေရပ်များသို့ ပြန်နိုင်ရန် အစီ အစဉ်များ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မပြန်နိုင်ဘဲ မွန်ဘိုင်းမြို့၌ အိမ်လခ မပေးနိုင်သဖြင့် နေထိုင်ရန်နေရာလည်း မရှိကြပါကြောင်း။

အစိုးရဆေးရုံတွင် ခုတင် မလုံလောက်သည့်အတွက် သေချာစွာ ထားရှိ ခြင်း မရှိသည်ကို သတင်းကြားခဲ့ရပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ကြောင်းကို ထုတ်ပြန်ခဲ့ပါ ကြောင်း၊ လူနာများက ပုဂ္ဂလိကဆေးရုံများသို့ သွားရောက်ကုသရာတွင် ဈေးနှုန်းမှာ ယခင်ထက် ဆယ်ဆခန့်ပို၍ပေးဆောင်ရသည့်အတွက် ကုန်ကျ စရိတ်မပေးနိုင်သူများလည်း ရှိခဲ့ပါကြောင်း၊ ကုန်ကျစရိတ်မပေးနိုင်သည့် အတွက် စိတ်ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေမှုများ ရှိခဲ့ပါကြောင်း၊ ရောဂါ ဖြစ်ပွားနေသော်လည်း စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး အလေးထား ဆောင်ရွက်ခြင်း မရှိသည့်အတွက် ဆေးရုံများ၌ မိမိကိုယ်ကို သတ်သေမှုများ လည်း ရှိသည်ကို သတင်းများတွင် ကြားသိခဲ့ရပါကြောင်း။

မွန်ဘိုင်းမြို့၌ First Lock Down အပြီးတွင် လူနာများ ပိုမိုများပြားလာ သည့်အတွက် Second Lock Down ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ Second Lock Down တွင် Social Distancing ကို တိတိကျကျ လိုက်နာခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ Lock Down ကာလတွင် မိတာခများလည်း အဆ (၂၀) အထိ ဈေးနှုန်းတက်ခဲ့ပါကြောင်း၊ စားသောက်ကုန်များအနေဖြင့် လည်း အစိုးရက ဈေးနှုန်းသတ်မှတ်ထားသော်လည်း နှစ်ဆ၊ သုံးဆ ဈေးတင် ၍ ရောင်းချကြပါကြောင်း။

စာမျက်နှာ ၄ သို့

စာမျက်နှာ ၃ မှ

မိမိအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံ သံရုံးသို့ ဆက်သွယ်ခဲ့ပြီး Relief Flight အတွက် စာရင်းပေးထားခဲ့ပါကြောင်း၊ နိုင်ငံတော်မှ စီစဉ်ပေးထားသည့် Relief Flight များသည် အခြားမြို့များတွင် ရှိပြီး ယင်းမြို့များသည် မွန်ဘိုင်းမြို့မှ ကီလိုမီတာ ထောင်ကျော်ဝေးကွာသည့် အတွက် သွားရောက်ရန် အခက်အခဲရှိခဲ့ပါကြောင်း၊ မေလ ၂၉ ရက်တွင် အိန္ဒိယ နိုင်ငံရှိ မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် မွန်ဘိုင်းမှ တိုက်ရိုက် ပျံသန်းမည့် အထူးလေယာဉ် စီစဉ်နေသည်ဟု ကြားသိခဲ့ရပါကြောင်း၊ သတင်း ကြားသိရသည့်အတွက် မွန်ဘိုင်းမှ ရန်ကုန်သို့ တိုက်ရိုက်သွားရောက်မည့် လေယာဉ်တွင် လိုက်ပါခွင့်ရရန် မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ပါကြောင်း၊ မြန်မာသံရုံးအနေဖြင့် Relief Flight အတွက် တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းနှစ်ဦးသာရှိသည့် အတွက် သေချာချာ မလုပ်ပေးနိုင်သေးသည့်ကို ပြောကြားခဲ့ပါကြောင်း၊ Relief Flight ရှိသည့် ချန်နိုင်းမြို့သို့ သွားရောက်ရန် တိုက်တွန်းပါကြောင်း၊ မေလ ၂၈ ရက်တွင် မြန်မာသံရုံးက အထူးလေယာဉ်တွင် လိုက်ပါနိုင်ရန် ဆောင်ရွက်ပေးထားသည်ကို အကြောင်းကြားခဲ့ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ Hotel Quarantine ဝင်ရောက်ခဲ့ပါကြောင်း၊ နောက်တစ်ရက်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် ဆေးရုံသို့ ချက်ချင်းသွားရောက်ခဲ့ရပါကြောင်း၊ ဆေးရုံသို့ ရောက်သည့်အခါ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ များစွာတိုးတက်သွားသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါကြောင်း၊ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ Air Con ၊ အဝတ်လျှော်စက်များ ထားပေးသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် လူနာများ တစ်ယောက်နှင့်တစ်ယောက် မထိတွေ့ရေးနှင့် ရောဂါကူးစက်မှုများ မရှိစေရေး ပစ္စည်းများ၊ ထမင်းများ ပို့နိုင်ရန် Remote Control ဖြင့် Trolley များ ဆောင်ရွက်ထားသည်ကို သဘောကျပါကြောင်း၊ ဆေးရုံတွင် (၁၄) ရက် တက်ရောက်ပြီးနောက် ထပ်မံစစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသည့်အတွက် ဖောင်ကြီးတွင် Quarantine (၁၄) ရက် ထပ်မံထားခဲ့ပါကြောင်း၊ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဩစတြေးလျနိုင်ငံမှ ပြန်လာသူ မသန္တာအောင်စိုးက တရုတ်နိုင်ငံသို့ ကိုဗစ်-၁၉ မဖြစ်ခင်အချိန် ၃ လ ခန့်ကတည်းက မိမိ၏ ဩစတြေးလျ အလည်အပတ်ခရီးစဉ်ကို ကြိုတင်စီစဉ်ခဲ့ပါကြောင်း၊ ယင်းခရီးစဉ်ကို မတ်လ ၉ ရက်တွင် စတင်ခဲ့ပါကြောင်း၊ ယင်းအချိန်တွင် ကိုဗစ်-၁၉ Case များ ကမ္ဘာတစ်ဝန်းတွင် စတင်ဖြစ်ပွားနေပြီဖြစ်ပါကြောင်း၊ ဩစတြေးလျနိုင်ငံတွင်း Sydney မြို့ ပတ်ဝန်းကျင်ကို စတင်သွားရောက်ခဲ့ပါကြောင်း၊ ယင်းမြို့ပတ်ဝန်းကျင်တွင် Social Distancing ပြုလုပ်ခြင်းနှင့် Mask များကိုလည်း မသုံးကြသေးပါကြောင်း၊ ပထမတစ်ပတ်ကို ကောင်းကောင်းလည်ပတ်ခဲ့ပါကြောင်း။

လေကြောင်းလိုင်းက ခရီးစဉ်လုံးပိတ်သိမ်းခဲ့

မတ်လ ၁၁ ရက်တွင် WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါကြောင်း၊ ကြေညာပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းနှင့် ဩစတြေးလျနိုင်ငံတွင် Case များ တစ်နေ့ထက်တစ်နေ့ ထောင်နှင့်ချီပြီး များလာပါကြောင်း၊ ထိုသို့ ဖြစ်လာချိန်တွင် ဩစတြေးလျနိုင်ငံသည် မတ်လ ၂၃ ရက်တွင် Lock Down ချမှတ်လိုက်ပါကြောင်း၊ မိမိ ပြန်မည့်နေ့ရက်နှင့် တိုက်ဆိုင်သွားပါကြောင်း၊ လေကြောင်းလိုင်းက ခရီးစဉ်လုံးပိတ်သိမ်းခဲ့ကြောင်းကို အကြောင်းကြားလာပါကြောင်း။

ခရီးသွားဗီဇာဖြစ်သည့်အတွက် ဗီဇာ ၃ လသာရပါကြောင်း၊ ထို့ကြောင့် အချိန်မီပြန်လာနိုင်ရန် တခြားလေကြောင်းလိုင်းများ ရှာသည့်အခါ တခြားနိုင်ငံများသည်လည်း Lock Down ချလိုက်သည့် အနေအထားမျိုးရှိပါကြောင်း၊ ဩစတြေးလျနှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း မရှိသည့်အတွက် Transit နိုင်ငံတစ်ခုခု လိုအပ်ပါကြောင်း၊ မိမိတို့ကို လက်ခံပေးမည့် Transit နိုင်ငံကလည်း လုံးဝမရှိပါကြောင်း။

အိမ်တွင် နားနားနေနေ နေခိုင်း

ဩစတြေးလျနိုင်ငံတွင် လိုအပ်သည့် အစားအသောက်ဝယ်ယူရန်မှ လွဲ၍ တစ်ဦးထက်မပိုသည့် အပြင်ထွက်ခွင့်သာ ပေးထားပါကြောင်း၊ ကလေးကစားကွင်းကဲ့သို့ နေရာကအစ ပိတ်ထားပါကြောင်း၊ လူလူဝေးဝေး မလုပ်ရပါကြောင်း၊ ၎င်းတို့၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရပါကြောင်း၊ မလိုက်နာသူများအတွက် ဒဏ်ကြေးများစွာ သတ်မှတ်ထားပါကြောင်း၊ နေခဲ့သည့်ကာလတစ်လျှောက် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာခဲ့ပါကြောင်း၊ လူငယ်များ ရောဂါကူးစက်ခံရပါက အစိုးရက ဆေးရုံ

မတက်ခိုင်းဘဲ အိမ်တွင် နားနားနေနေ နေခိုင်းပါကြောင်း၊ ရောဂါလက္ခဏာ ပြင်းလာပါက ဆေးရုံသို့လာရန် ညွှန်ကြားပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် CERP ကဲ့သို့ အစီအစဉ်များ ဩစတြေးလျနိုင်ငံတွင်လည်း ရှိပါကြောင်း၊ ယင်း Plan တွင် နိုင်ငံသားများကို ထောက်ပံ့ပေးသည့် အစီအစဉ်များ ပါပါကြောင်း၊ ငွေကြေးလိုအပ်ချက်ရှိသူများကို ငွေကြေးထောက်ပံ့ပေးပါကြောင်း၊ ဆေးရုံနှင့် ဆေးခန်းများတွင် ရောဂါလက္ခဏာ ရာခိုင်နှုန်းပြည့်ရှိသူများကို ဦးစားပေးလက်ခံပါကြောင်း၊ ရောဂါလက္ခဏာ ပြင်းထန်မှသာ ဆေးရုံ တင်သည့် အနေအထားဖြစ်ပါကြောင်း။

လေကြောင်းလိုင်းများ ပိတ်လိုက်သည့်အတွက် Canberra ရှိ မြန်မာသံရုံးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ပါကြောင်း၊ ဆက်သွယ်ရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသည့်အတွက် များစွာအားတက်ရပါကြောင်း၊ လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး စီစဉ်နေသည့် အခြေအနေများနှင့် လိုအပ်ချက်များရှိပါက ဆက်သွယ်နိုင်ရန် ရှင်းပြပေးပြီး မိမိတို့၏ အချက်အလက်များကို တောင်းခံပါကြောင်း။

အချိန်မှန် လာရောက်ပို့ဆောင်ပေး

Relief Flight ဖြင့် ပြန်လာသည့်အခါတွင်လည်း အဆင်ပြေပါကြောင်း၊ သံရုံးက လေယာဉ်ပေါ်တက်သည့်အချိန်အထိ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပါကြောင်း၊ လေယာဉ်ကွင်း၌ ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုကို နှိုင်းယှဉ်ပါက မြန်မာနိုင်ငံက ပိုမိုအားသာသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လေယာဉ်ကွင်းမှ Quarantine ဝင်ရောက်မည့် ဓမ္မာမမကကျောင်းတိုက်သို့ သွားသည့် ကားပေါ်တွင်လည်း Social Distancing ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ ယင်းကျောင်းတိုက်တွင် ရေ၊ မီး၊ အိပ်ရာခင်း၊ စောင့်၊ ခေါင်းအုံး အပြည့်အစုံထားရှိပြီး အစားအသောက်ကိုလည်း အချိန်မှန် လာရောက်ပို့ဆောင်ပေးပါကြောင်း၊ ကျောင်းတိုက်သို့ ရောက်ရှိပြီး သုံးရက်မြောက်နေ့တွင် ဆေးစစ်ချက်ယူပါကြောင်း၊ ရောဂါပိုး မတွေ့ရှိကြောင်းကိုလည်း Quarantine စင်တာမှ ကြီးကြပ်သူများက လာရောက်ပြောကြားပါကြောင်း၊ နှစ်ပတ်လောက်ကြာတွင် ထပ်မံစစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိကြောင်းကို အကြောင်းကြားပါကြောင်း၊ မိမိ Quarantine ဝင်ရောက်ခဲ့သည့် စင်တာသည် အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ကို တွေ့ရပါကြောင်း၊ မိမိစဉ်းစားမိသည်မှာ အမျိုးသမီးများအတွက်သာမက ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းများ၊ ထိခိုက်လွယ်သူများနှင့် Gender ပိုင်းအရ ခံယူချက်မတူသူများအတွက် အဆင်ပြေမည့် နေရာထိုင်ခင်းမျိုးဖြစ်စေမည်ဆိုလျှင် များစွာကောင်းမွန်မည်ဟု တွေးမိပါကြောင်း၊ ကျန်းမာရေးမကောင်းသည့် အဘိုးအဘွားများအား ဆေးရုံတွင် ထားခြင်းမျိုးကို ဆောင်ရွက်စေလိုပါကြောင်း၊ အမျိုးသမီးများ၊ မသန်စွမ်းများနှင့် Gender ပိုင်းအရ ခံယူချက်မတူသူများအတွက် နေရာသီးသန့်ထားပေးသည့် သန့်စင်ခန်းများ ထားပေးပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ပါကြောင်း၊ ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သံရုံးသို့သည်မှာ နိုင်ငံခြားတွင် ရောက်ရှိနေသည့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ အားကိုးစရာဖြစ်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ် အရေးကြုံပါက မိမိတို့၏ သံရုံးများသို့သွားရောက်ကာ အကူအညီတောင်း၍ ရယူနိုင်သည်ဆိုသည့် ယုံကြည်မှုကို ပြည်သူများကြားတွင် ရှိစေလိုပါကြောင်း။

မလေးရှားနိုင်ငံတွင်လည်း မိမိတို့နိုင်ငံသား များစွာရောက်ရှိနေပါကြောင်း၊ အချို့မှာ နိုင်ငံသားနှင့် ပတ်သက်ပြီး သက်သေအထောက်အထား မခိုင်လုံသည့်အတွက် ပြန်စစ်စစ်ရပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး စောင့်ရှောက်မှုရှိခဲ့သည့် အခြေအနေ၊ နေထိုင်ခဲ့ရသည့် စည်းမျဉ်း စည်းကမ်းများနှင့် ရောဂါရှိသူများ ပါလာနိုင်သည့် အခြေအနေတို့ကို ကြည့်ရပါကြောင်း၊ ရောဂါရှိပြီဆိုပါက မိမိတို့နိုင်ငံတွင် ဆေးရုံသို့ပို့ပါကြောင်း၊ ထိုသို့ နိုင်ငံတိုင်းတွင် မလုပ်ပါကြောင်း၊ တချို့ချမ်းသာသည့် နိုင်ငံကြီးများတွင် ရောဂါပိုး တွေ့ရှိပါက ဆေးရုံသို့ခေါ်ဘဲ အိမ်မှသာနေခိုင်းပါကြောင်း၊ အခြေအနေဆိုးလာမှသာ ဆေးရုံသို့ ဆက်သွယ်ခိုင်းပါကြောင်း။

အစုလိုက်၊ အပြုလိုက် သွင်း၍မရ

မိမိတို့နိုင်ငံတွင် Quarantine ထားပြီး ရောဂါတွေ့ရှိလျှင် ဆေးရုံသို့ ပို့ပါကြောင်း၊ ဆေးရုံတွင်လည်း ဆေးဝါးပစ္စည်း လုံလုံလောက်လောက်နှင့် ဝန်ထမ်းများရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အစုလိုက်၊ အပြုလိုက် သွင်း၍ မရခြင်းဖြစ်ပါကြောင်း၊ Quarantine နေရာရှိရန်နှင့် တွက်ချက်ထားသည့် ရာခိုင်နှုန်းအရ ရောဂါပိုးပါလာသည့်သူများအတွက် ဆေးရုံများလည်း အဆင်သင့်ဖြစ်ရန် လုပ်ရပါကြောင်း။

မူဝါဒဖြင့် ဆောင်ရွက်နေ

COVID-19 ရောဂါတွေ့ရှိပါက ဆေးရုံသို့ ချက်ချင်းခေါ်ယူ ကုသစောင့်ရှောက်မှု ပေးနေပါကြောင်း၊ တခြားရောဂါများရှိနေလျှင် ယင်းရောဂါ၏ လိုအပ်ချက်အရ ဆေးရုံသို့ တင်ပါကြောင်း၊ ရောဂါမရှိဘဲ အသက်ကြီးသည့် အတွက် ဆေးရုံတွင် ခေါ်ယူစောင့်ရှောက်ပေးရန်သက်သက်ဆိုလျှင် ဆေးရုံများတွင် ယင်းကိစ္စအတွက် ဆောင်ရွက်ပေးရန် အင်မတန်ခက်ပါကြောင်း၊ ရောဂါရှိသူများတွက် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်ပေးနိုင်အောင် ယခုဆောင်ရွက်နေပါကြောင်း၊ ရောဂါရှိသည့်အတွက် ဆေးရုံသို့ ရောက်လာပြီဆိုလျှင် အသက်ကြီးခြင်း၊ ငယ်ခြင်း မခွဲခြားဘဲ အားလုံးကို စောင့်ရှောက်မှုပေးနေပါကြောင်း၊ များသောအားဖြင့် ကလေးငယ်များသည် မိဘများထံမှ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ ကူးစက်ခံရသည့် ကလေးငယ်များသည် မိဘ၊ အစ်ကို၊ အစ်မ လူကြီးများနှင့်အတူ ဆေးရုံသို့ အတူရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ကလေးငယ်များအနေဖြင့် အတိုင်းအတာတစ်ခုအထိသာ အထိန်းပေးပါကြောင်း၊ မသန်စွမ်းများ၊ Gender များနှင့် ပတ်သက်ပြီး Issue ရှိသည့် ပုဂ္ဂိုလ်များအား သေချာဂရုစိုက်ရန် ပြောကြားပေးမည်ဖြစ်ပါကြောင်း၊ အထိခိုက်အလွယ်ဆုံးသူများကို အထူးဂရုစိုက်ပေးရန်ဆိုသည့် မူဝါဒဖြင့် ဆောင်ရွက်နေပါကြောင်း ပြန်လည်သုံးသပ် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် COVID ကော်မတီကို ဇန်နဝါရီလကုန်ခန့်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ အစောပိုင်းတွင် စတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စောစောစီးစီး စီစဉ်ဆောင်ရွက်ခဲ့သည့်အတွက် ယခုလောက်အထိ ခရီးရောက်သည်ဟု ထင်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆိုလျှင် ဇန်နဝါရီ ၄ ရက်ကတည်းက အစီအစဉ်များ ချမှတ်ခဲ့ခြင်းဖြစ်သည့် အတွက် အင်မတန်မှစောပါကြောင်း၊ တခြားနိုင်ငံများတွင် COVID ကို ပေါ့ပေါ့သာစဉ်းစားနေသည့်အချိန်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အစီအစဉ်များ စောစောချမှတ်ခဲ့သည့်အတွက် WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်သည့်အခါတွင် မြန်မာနိုင်ငံတွင် COVID နှင့် ပတ်သက်ပြီး ခြေလှမ်းများ လှမ်းနေသည်မှာ ၂ လကျော်ရှိပြီဖြစ်ပါကြောင်း၊ COVID နှင့် ပတ်သက်ပြီး လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့်အတူ စီးပွားရေးကိုပါ တစ်ခါတည်း ကြည့်ရှုဆောင်ရွက်ပါကြောင်း။

စီမံကိန်းများကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်

COVID ဖြစ်ပြီဆိုလျှင် စီးပွားရေးအကျိုးဆက်များ များစွာရှိမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အတတ်နိုင်ဆုံး ပြည်သူများ မနက်နာ၊ မထိခိုက်ရအောင် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သွားသူများအတွက်လည်း တတ်နိုင်သမျှ အထိ အခိုက်နည်းရန်နှင့် အလုပ်များ မြန်မြန်ပြန်လုပ်နိုင်ရန်အတွက် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကဏ္ဍနှင့် သက်ဆိုင်သည့် စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီလကတည်းက စတင်ပြီး စီစဉ်ခဲ့ပါကြောင်း။

အားလုံးခြုံငုံလိုက်လျှင် ပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် “ပြည်သူသာလျှင် အဓိက” ဟု တစ်ချိန်လုံး ပြောနေခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများက စည်းကမ်းမလိုက်နာလျှင် မည်မျှကောင်းသည့်စည်းကမ်းများ ထုတ်ထုတ် အဟောသိကံ ဖြစ်ကုန်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျေးဇူးတင်သော အားဖြင့် စည်းကမ်းများကို လိုက်နာကြစေလိုပါကြောင်း၊ ယခု COVID ကိစ္စသည် မပြီးသေးပါကြောင်း၊ မည်သည့်အချိန်တွင် ပြီးသွားမည်ဟု ပြောရန် ခက်ခဲပါကြောင်း၊ ကာကွယ်ဆေးများကို ယခုစတင်စမ်းသပ်နေပြီဟု သိရပါကြောင်း၊ စမ်းသပ်အောင်မြင်မှု မည်မျှမြန်မည်ဟု မသိပါကြောင်း၊ ပုံမှန်အားဖြင့် ကာကွယ်ဆေးအသစ်တစ်ခုကို စမ်းသပ်ပြီးဆိုလျှင် နှစ်နှစ်ခန့် အချိန်ယူရပါကြောင်း၊ ယခု COVID သည် အရေးပေါ်ကိစ္စဖြစ်နေသည့်အတွက် ရေတိုကာလအတွင်း စမ်းသပ်နေပါကြောင်း၊ ရေတိုကာလအတွင်း စမ်းသပ်မည်ဆိုပါက သူ့အန္တရာယ်နှင့်သူ ရှိနိုင်ပါကြောင်း၊ သေသေချာချာ အန္တရာယ်ကင်းသလားဆိုသည်ကို စောင့်ကြည့်ရန် အချိန်သည် လုံလောက်ချင်မှ လုံလောက်မည်ဖြစ်ပါကြောင်း၊ မလုံလောက်ဘူးဆိုလျှင် ဆိုးကျိုးများ ရှိနိုင်ပါကြောင်း။

နေ့စဉ်ထောင်ကျော်ပြန်လာကြ

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထဲတွင် ပြန်လာကြလိုသူများ များစွာရှိသေးပါကြောင်း၊ ယမန်နေ့က ထိုင်းနိုင်ငံမှ ပြန်လာသူဦးရေ ၅၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ ပြန်လာသူ ၃၃၀ ကျော် ရှိပါကြောင်း၊ ပြန်လာသူဦးရေ ကျလာပြီဖြစ်ပါကြောင်း၊ ယခင် နှစ်ပတ်၊ သုံးပတ်ကဆိုလျှင် နေ့စဉ် ထောင်ကျော် ပြန်လာကြပါကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်မှု မည်သည့်အချိန်တွင် ရပ်သွားမည်ကို ပြော၍ မရပါကြောင်း၊ အနည်းငယ် ပုံမှန်ဝင်ရောက်နေမည်ဖြစ်ပါကြောင်း၊ အနည်းငယ်ဝင်ရောက်လျှင် ကိုင်တွယ်၍ရပါကြောင်း၊ အားလုံးကို Quarantine ထည့်ရမည် ဖြစ်ပါကြောင်း၊ ကုသရန် လိုအပ်သူများကို ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊ ကိုယ်တိုင်အတွေ့အကြုံရှိခဲ့သူများကလည်း တတ်နိုင်သမျှ ကူညီပေးစေလိုပါကြောင်း၊ အဓိကမှာ မပေါ့ကြရန်နှင့် စည်းမျဉ်းစည်းကမ်းကို လိုက်နာကြရန် အားလုံးကို သတိပေးရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများ ချမှတ်ပြီး COVID ရောဂါ မပြန့်ပွားအောင် ထိန်းသိမ်းရပါကြောင်း၊ ရောဂါပြန့်ပွားပြီးမှ ပြန်လည်ကုသခြင်းသည် ပို၍ခက်ခဲပြီး အကုန်အကျလည်း ပိုမိုများပါကြောင်း၊ တစ်ခါ ရောဂါကူးစက်ခံရသူသည် နောက်တစ်ကြိမ် ကူးစက်မှုခံရနိုင်ဘူးဆိုသည့် အာမခံချက် မရှိပါကြောင်း၊ ယခုအချိန်အထိ သိရှိထားသည်မှာ ပြန်လည်ကူးစက်မှု ခံရနိုင်ပါကြောင်း၊ ယင်းကို သတိထားစေလိုပါကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာကြပါစေကြောင်းနှင့် COVID ကို အမြန်ဆုံးအနိုင်ယူနိုင်ကြပါစေကြောင်း ပြောကြားသည်။ သတင်းစဉ်

“ပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျ၊ ထို့ကြောင့် “ပြည်သူသာလျှင်အဓိက” ဟု တစ်ချိန်လုံး ပြောနေခြင်းဖြစ်၊ ပြည်သူများက စည်းကမ်းမလိုက်နာလျှင် မည်မျှကောင်းသည့် စည်းကမ်းများ ထုတ်ထုတ် အဟောသိကံ ဖြစ်ကုန်မည်ဖြစ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျေးဇူးတင်သောအားဖြင့် စည်းကမ်းများကို လိုက်နာကြစေလို၊ ယခု COVID ကိစ္စသည် မပြီးသေး၊ မည်သည့်အချိန်တွင် ပြီးသွားမည်ဟု ပြောရန် ခက်ခဲ၊ ကာကွယ်ဆေးများကို ယခု စတင်စမ်းသပ်နေပြီဟု သိရ”

# ပြည်သူ့သာလျှင် အဓိက

## အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး မစ္စ တူနယ်တီးနပ်(စ်) အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၄

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စ တူနယ်တီးနပ်(စ်) အား ယနေ့ ဖွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုးပေးရေး၊ ဆက်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်



အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံသည်။  
သတင်းစဉ်

## မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက်များအပေါ် စိစစ်ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ် (၁၀/ ၂၀၂၀)

၁။ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ ပါရီအခြေစိုက်မှုများတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများသည် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အခြေအနေများ၌ ဝင်ရောက်ကိုင်တွယ် ဆောင်ရွက်ရန်ဟု ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေတွင်လည်း လူ့အခွင့်အရေး ဖောက်ဖျက်ကြောင်း တိုင်တန်းချက် သို့မဟုတ် စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ စိစစ်ပြီး စုံစမ်းစစ်ဆေးရန်၊ ဖောက်ဖျက်မှု ဖြစ်ပွားကြောင်း သိရှိရသည့်နေရာသို့ သွားရောက် စစ်ဆေးရန် အခွင့်အာဏာကို ပေးအပ်ထားပါသည်။ အဆိုပါ တာဝန်သည် ကော်မရှင်၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အဓိကကျသည့် လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပါသည်။ လက်ရှိကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်များအရ အကျဉ်းထောင်များသို့ သွားရောက် စစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ လူ့အခွင့်အရေးသင်ခန်းစာများ ပို့ချခြင်း ကဲ့သို့သော လုပ်ငန်းတာဝန်များကို ခေတ္တဆိုင်းငံ့ ထားရသော်လည်း လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများနှင့်ပတ်သက်သည့် တိုင်တန်းချက်များကိုမူ လက်ခံ ရရှိလျက်ရှိပါသည်။

ယခင်က အရေးယူဆောင်ရွက်ပြီးဖြစ်သည့် အမှုဟောင်းများ၊ ကော်မရှင် ဥပဒေအရ စုံစမ်းစစ်ဆေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော တိုင်တန်းချက်များဖြစ်သဖြင့် စနစ်တကျ မှတ်တမ်းအဖြစ် ထားရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ လက်ကျန် ၃၃ ရက် မှ ကျန်ရှိပါသည်။

၂။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် လက်ခံရရှိခဲ့သော တိုင်တန်းချက် ၇၈ မှု၊ မတ်လ လက်ကျန် တိုင်တန်းချက် ၃၃ ရက် မှ စုစုပေါင်း တိုင်တန်းချက် ၄၁၇ မှု ရှိခဲ့ပါသည်။ ယင်းတို့ အနက် ၃၆၅ မှုကို အပြည့်အဝ စိစစ်စစ်ဆေးဆောင်ရွက် နိုင်ခဲ့ပြီး ၁၀၆ မှုကို သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရန် အကြောင်းကြားပေးပို့ခဲ့ပါသည်။ ၁၉ မှု ကိုမူ အကြံပြုချက်များနှင့်အတူ တိုင်တန်းသူများထံသို့ အကြောင်းပြန်ကြားခဲ့ပါသည်။

၂၄ မှု မှာ တရားရုံး တစ်ခုခု ရှေ့မှောက်တွင် စစ်ဆေးကြားနာဆဲအမှုများ၊ တရားရုံး တစ်ခုခု၏ ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှု သို့မဟုတ် အယူခံမှု ဝင်ရောက်ဆဲအမှုများ၊ တရားရုံးတစ်ခုခုမှ အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများ၊ ယခင်က အရေးယူဆောင်ရွက်ပြီးဖြစ်သည့် အမှုဟောင်းများ၊ ကော်မရှင် ဥပဒေအရ စုံစမ်းစစ်ဆေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသော တိုင်တန်းချက်များ ဖြစ်သဖြင့် စနစ်တကျ မှတ်တမ်းအဖြစ် ထားရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလ လက်ကျန် ၅၀ မှု ကျန်ရှိပါသည်။

၄။ မေလအတွင်းတွင် ကော်မရှင်အနေဖြင့် တိုင်တန်းချက် ၁၅၀ မှု လက်ခံ ရရှိခဲ့ပြီး ယခင်စိစစ်ရန် ကျန်ရှိနေသေးသည့် ၅၀ မှု၊ စုစုပေါင်း ၂၀၀ မှုကို စိစစ် ဆောင်ရွက်ခဲ့ပါသည်။ ယင်းတို့ အနက် ၅၃ မှု ကို သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရန် အကြောင်းကြား ပေးပို့ခဲ့ပါသည်။ ၁၆ မှုကိုမူ အကြံပြုချက်များနှင့်အတူ တိုင်တန်းသူများထံသို့ အကြောင်းပြန်ကြားခဲ့ပါသည်။ ၁၃ မှုမှာ တရားရုံး တစ်ခုခု ရှေ့မှောက်တွင် စစ်ဆေးကြားနာဆဲအမှုများ၊ တရားရုံး တစ်ခုခု၏ ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှု သို့မဟုတ် အယူခံမှု ဝင်ရောက်ဆဲ အမှုများ၊ တရားရုံး တစ်ခုခုမှ အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများ၊

ပြင်ဆင်မှု သို့မဟုတ် အယူခံမှု ဝင်ရောက်ဆဲ အမှုများ၊ တရားရုံးတစ်ခုခုမှ အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများ၊ ယခင်က အရေးယူဆောင်ရွက် ပြီးဖြစ်သည့် အမှုဟောင်းများ၊ ကော်မရှင်ဥပဒေအရ စုံစမ်းစစ်ဆေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော တိုင်တန်းချက်များ ဖြစ်သဖြင့် စနစ်တကျ မှတ်တမ်းအဖြစ် ထားရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် မေလ လက်ကျန် မရှိပါ။

၅။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိ ယခင် ကော်မရှင်က စိစစ် ဆောင်ရွက်ရန် ကျန်ရှိသော တိုင်တန်းချက် ၃၁၆ မှု အပါအဝင် စုစုပေါင်း တိုင်တန်းချက် ၁၁၇၇ မှုကို ကော်မရှင်က လက်ခံရရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအထိ တိုင်တန်းချက်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ လက်ခံရရှိသည့် တိုင်တန်းချက်များကို စိစစ်စစ်ဆေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်တန်းချက် အများဆုံး လက်ခံရရှိပြီး ကျန်တိုင်းနှင့် ပြည်နယ်များမှ တိုင်တန်းချက် နည်းပါးသည်ကို တွေ့ရှိရပါသည်။ ကယားပြည်နယ်မှ တိုင်တန်းချက် လက်ခံရရှိခြင်းမရှိပါ။ ဤကော်မရှင်က လက်ခံရရှိခဲ့သည့် တိုင်တန်းချက်များ၏ အများစုမှာ မြေယာ ပြဿနာရပ်များဖြစ်ပြီး ဒုတိယအများစုမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဝန်ထမ်းများကို တိုင်တန်းသော ပြဿနာရပ်များဖြစ်သည်ကို တွေ့ရှိရပါသည်။ ၆။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်ရန် လိုအပ် သော အမှုများကို ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်၊ အကြံပြုတိုင်တွန်းချက် နှင့်အတူ လွှဲပြောင်းပေးပို့ခဲ့ပါသည်။ ထိုသို့ပေးပို့ထားသော အမှုများအား ရက်ပေါင်း (၃၀) အတွင်း အရေးယူဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပြန်ကြားရမည်ဖြစ်သော်လည်း အချို့သောဌာန၊ အဖွဲ့အစည်းများမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးကြောင်း တွေ့ရှိရပါ သည်။ နိုင်ငံအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုများ လျော့နည်းသွား စေရန်နှင့် ပြည်သူ့လူထုအားလုံး၏ လူ့အခွင့်အရေး ပိုမိုတိုးတက် ကောင်းမွန် လာစေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်

## ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရိက္ခာပြတ်လပ်နေသော ကျေးရွာအုပ်စုများသို့ ထောက်ပံ့လှူဒါန်းခဲ့သည့် ဆန်အိတ်များအား ကျေးရွာအုပ်စုအလိုက် ထုတ်ပေးနေ

ခေါင်လန်ဖူး၊ ဇူလိုင် ၁၄

ခေါင်လန်ဖူးမြို့နယ်အတွင်း ရိက္ခာပြတ်လပ်နေသော ကျေးရွာအုပ်စု (၁၂) အုပ်စုအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ထောက်ပံ့ခဲ့သည့် ဆန်အိတ် ၁၀၀၀ မှ ဆန်အိတ်လုံး ရေ ၈၀၀ အား သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ ခေါင်လန်ဖူးမြို့နယ် မြို့နယ်ခန်းမဆောင်၌ ထုတ်ပေး လျက်ရှိပါသည်။

ခေါင်လန်ဖူးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ရိက္ခာပြတ်လပ်မှုကြုံတွေ့နေသည့် ထမ်း၊ ရပ်မား၊ နန်ချိန်၊ ရှိလဒါမီး ကျေးရွာအုပ်စုများသို့ မြစ်ကြီးနား-ချီဖွေ- ဆော့လော်- နမ်ဆယ်-တတံဇင် ကျေးရွာလမ်းကြောင်းမှ ကားဖြင့် ဆန်အိတ်လုံးရေ ၂၀၀ ကို သယ်ယူပို့ဆောင် ပေးခဲ့ပြီးဖြစ်ရာ ညီဝမ်ထန်၊ ရနင်ထီ၊ ဇန်ယော့၊ ချီထုဖန်၊ ရမန်ချီ၊ ဇီးထန်၊ ဒါလန်၊ လာထားကော်ကျေးရွာအုပ်စု

များသို့ ပူတော့ဆီမှ- ဖူလွမ်းသို့ ကားဖြင့်သယ်ကာ ဖူလွမ်း- ထလားလော်-ခေါင်လန်ဖူး-လမ်းကြောင်းမှ ကားဖြင့် နှစ်လကြာ ဆန်အိတ်လုံးရေ ၈၀၀ ကို သယ်ယူပို့ဆောင် ဖြစ်သည်။ အဆိုပါ ဆန်အိတ်များ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိ သည့်နှင့် ဇွန် ၂၅ ရက်က စတင်ကာ ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည့် လာထားကော်ကျေးရွာကို စတင် ထုတ်ပေးခဲ့ပြီး ယနေ့အထိ ညီဝမ်ထန်၊ ရနင်ထီ၊ ဇန်ယော့၊ ချီထုဖန်၊ ရမန်ချီ၊ ဇီးထန်နှင့် ဒါလန်အုပ်စုများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။  
မြို့မအိတ်ဖြူး (ပြန်/ဆက်)

## မြန်မာ့ပင်လယ်ပြင် အခြေအနေ

နေပြည်တော် ဇူလိုင် ၁၄  
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ခြောက်ပေမှ ကိုးပေခန့် ရှိနိုင်သည်။ မိုး/လေ

# အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်

၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် တနင်္လာနေ့တွင် မြစ်ဝကျွန်းပေါ် ဟင်္သာတမြို့နယ် ယုန်သလင်းရွာ၌ ဖွားမြင်သည်။ အဖ ယုန်သလင်းရွာသူကြီး မြေပိုင်ရှင် ဦးမန်းပေကုန်း၊ အမိ ဒေါ်ပုပြစ်သည်။ မွေးချင်း ၅ ဦးတွင် ဒုတိယ မြောက်သားဖြစ်သည်။ ညီဖြစ်သူ မန်းဘခိုင်မှာ ဖဆပလခေတ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထင်ရှားသည်။

ဟင်္သာတမြို့ အေဘီအမ်စာသင်ကျောင်း၌ စတင်ပညာသင်သည်။ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ဝါသနာအရ ဘားမားရိုင်ဖယ် စစ်တပ်ထဲဝင်ရာ မိဘများ သဘောမတူ၍ တပ်မှ ထွက်ခဲ့ရသည်။ ထို့နောက် ရန်ကုန်မြို့ အေစကော့ဘီလပ်ရည် ကုမ္ပဏီတွင် အလုပ်ဝင်သည်။

## ဥပဒေပြုအောက်လွှတ်တော်အမတ်ဖြစ်လာ

၁၉၂၃ ခု ဧပြီလ ၂ ရက်နေ့တွင် ယုန်သလင်းရွာမှ မန်းဘိုးညွန့်နှင့် ဒေါ်နန်းကိုးတို့၏ သမီး နန်းအေးလှ(မအေးလှ)ခေါ် နန်းစိန်ကြည်နှင့် လက်ထပ် သည်။ သားသမီး ၈ ဦး ထွန်းကားသည်။

၁၉၂၆ ခုနှစ်တွင် ရန်ကုန်မြို့ အေစကော့ကုမ္ပဏီ၌ လစာ ၂၅၀ ဖြင့် လက်ထောက်မန်နေဂျာအဖြစ် အမှုထမ်းသည်။ ထိုစဉ် ကရင်အမျိုးသား စာရေးတစ်ယောက်နှင့် ပတ်သက်ပြီး ကုမ္ပဏီအရာရှိ မစ္စတာလစ်ဗင်ဗတ်တိုးက ကရင်လူမျိုးအားလုံးကို သိမ်းကျွမ်းစေကာသော စကားကြားရရာ မကျေနပ်၍ ကုမ္ပဏီမှထွက်ခဲ့သည်။ ဇာတိ ဟင်္သာတ ယုန်သလင်းရွာပြန်ပြီး ညီအစ်ကို များစုပေါင်းကာ “အောင်ခင်ဘုရားသား ရှုပ်ဆို” တည်ထောင်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ကြယ်တာရာကားလှိုင် တည်ထောင်သည်။ လူမှုရေးအနေဖြင့် လူငယ်များအတွက် ကရင်စာသင်ကျောင်း တည်ထောင်၍ ကိုယ်တိုင်စီမံ အုပ်ချုပ်သည်။ ရန်ကုန်ရှိ ကရင်အမျိုးသားခေါင်းဆောင် ဆစ်ဒနီလူနီ၊ သရေရွာဘတီနှင့် ဆက်သွယ်ပြီး မြစ်ဝကျွန်းပေါ် မြို့ရွာများတွင် မွန်၊ ကရင် အသင်းအဖွဲ့များ တည်ထောင်သည်။ ယုန်သလင်းရွာ ငွေစုငွေချေး သမဝါယမ အသင်းကိုလည်း ဦးဆောင်တည်ထောင်သည်။ မြစ်ဝကျွန်းပေါ် ကရင် အမျိုးသားများအတွက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက် သည်။

၁၉၃၆ ခု နိုဝင်ဘာလ ၉ ဌာန အုပ်ချုပ်ရေးသစ် ရွေးကောက်ပွဲ၌ မအူပင် မြောက်ပိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်သည်။ ကရင်အမျိုးသား မန်းထွန်းခင် နှင့်ယှဉ်ပြိုင် ရွေးကောက်ခံရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၃၇ ခု ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပုသိမ်မြောက်ပိုင်း ကရင်လူမျိုးစုနယ်မှ အောက်လွှတ်တော် ဥပဒေပြုအမတ် ကရင်အမျိုးသား သရေရွာဘတီ ဘုရင်ခံက အထက် လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုလစ်လပ်သွားသော နေရာ အတွက် ၁၉၃၇ ခု မေလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပ ရာ မန်းဘခိုင် အနိုင်ရရှိ၍ ဥပဒေပြု အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခု ဂျပန်ဝင်လာသည့်တိုင် အောက်လွှတ်တော် ဥပဒေပြု အမတ်အဖြစ် မြစ်ဝကျွန်းပေါ် ကရင်တိုင်းရင်းသားများ၏ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်သည်။ စီးပွားရေးလုပ်ငန်းအနေဖြင့် ဟင်္သာတမှ ရန်ကုန်လေ့ဖြင့် ငှက်ပျောခိုင် ရောင်းချသည့် ငှက်ပျောကုန်သည် လုပ်ငန်း လုပ်ကိုင်သည်။

၁၉၃၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပဲခူးမြို့ သူဌေး ဦးအဖေဘက်၊ ဒေါ်သိန်းမေတို့၏ သမီးထွေး မခင်နီနှင့် ဒုတိယအကြိမ် အိမ်ထောင်ပြုသည်။ သားသမီး ၂ ဦး (မောင်စိန်ခိုင် နှင့် မမြင့်မြင့်ခိုင်)ထွန်းကားသည်။

## ဗိုလ်ချုပ်အား ရန်ကုန်သို့ပို့ဆောင်ပေးခဲ့

၁၉၄၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ ဟင်္သာတစီရင်စု ဇလွန်မြို့နယ် ဒေါင့်ကြီးဘုရားပွဲ ၌ သခင်အောင်ဆန်းကို အစိုးရအကြည်ညိုပျက်အောင် ဟောပြောမှု ဖြင့် ဟင်္သာတ ရာဇဝတ်ဝန် ဇာဗီးယား (D.W.Harrison Xavier) က ဇွန် ၂၉ ရက်စွဲနှင့် ရာဇဝတ်ပုဒ်မ ၁၂၄ (က)အရ ဆူငွေ ၅ ကျပ်ဖြင့် ဝရမ်း ထုတ်သည်။ ထိုအချိန်တွင် သခင်အောင်ဆန်း သည် မြေအောက်လှုပ်ရှားမှု (ယူဂျီ)အတွက် ရန်ပုံငွေရှာရန် သခင်တင်မောင် (ကျုံမင်း)နှင့်အတူ ဒေါင့်ကြီး ရွာ သခင် လှထွန်းထံ ရောက်နေသည်။ အဖမ်းမခံဘဲ ရန်ကုန်ပြန်ရန် စီစဉ်ရာ ရထားလမ်း၊ သင်္ဘောလမ်းများ၌ အစောင့်များချထားသည်နှင့် ကြုံရသည်။ နောက်ဆုံး သခင်တင်မောင်နှင့် ရင်းနှီးရာ ဟင်္သာတ ရာဇဝတ်ဝန်ထောက် ဦးလှတောထံ သွားရောက် အကူအညီတောင်းသည်။ ရာဇဝတ်ဝန်ထောက် ကတော် မာရီလှတော (ဒေါ်ခင်ခင်ဦး)ကိုယ်တိုင် ကားမောင်း၍ ယုံကြည် စိတ်ချရသည့် ယုန်သလင်းရွာ ကရင်အမျိုးသားမန်းဘခိုင်ထံ ပို့ဆောင်ပေး သည်။ မန်းဘခိုင်က သခင်အောင်ဆန်းနှင့် သခင်တင်မောင်ကို ငှက်ပျောလှေ ဖြင့် ရန်ကုန်အရောက် ပို့ဆောင်ပေးခဲ့သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ နန်းရင်းဝန်ဦးပုဦးဆောင်သော ညွှန်ပေါင်း အစိုးရသည် ဂဠုန်ဦးစော ၏ အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခံရသည်။ စက်တင်ဘာ ၉ ရက်တွင် ဂဠုန်ဦးစော ဦးဆောင်သည့် ညွှန်ပေါင်းအစိုးရ တက်လာသည်။ နန်းရင်းဝန်ဦးစော၏ ညွှန်ပေါင်း အစိုးရတွင် ကရင်အမျိုးသား စောဖေသာ (၁၉၀၀-၁၉၄၂)သည် တရားရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၄၁ ခုနှစ်တွင် မန်းဘခိုင်သည် တရားရေးဝန်ကြီး စောဖေသာ၏ အတွင်းဝန်အဖြစ် ခန့်အပ်ခံရသည်။

ဂျပန်ခေတ် ၁၉၄၂-၄၄ တွင် ရန်ကုန် ပုဇွန်တောင် အေးတံတားအနီး ငှက်ပျောလှေ လုပ်ငန်း လုပ်ကိုင်သည်။ ဗုံးဒဏ်ကြောင့် ဟင်္သာတ ယုန်သလင်းရွာ ပြောင်းရွှေ့နေထိုင် သည်။ ဟင်္သာတခရိုင် ဖက်ဆစ်တော်လှန်ရေးအတွက် ယုန်သလင်းအပိုင် ခမောက်စုကျေးရွာရှိ မန်းဘခိုင်၏ နေအိမ်၌ ဗိုလ်အောင် မင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်လှကြည်၊ ကိုမောင်ကြီး၊ ဟင်္သာတ ဦးမြတ်နှင့်အတူ စီစဉ်ဆောင်ရွက်သည်။ မန်းဘခိုင်၏ သား စချစ်ခင်ခိုင်သည် ဗိုလ်ခင်ဝင်း အမည်ဖြင့် ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

## စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် ရန်ကုန် မြို့ ဗဟန်းရပ် ကန်တော်ကြီးစောင်း နေသူရိန်ကဇာတိရုံ၌ ဖတပလအဖွဲ့ကြီးက ကြီးမှူး၍ လူထုအစည်းအဝေးကြီး ကျင်းပရာ နေသူရိန်ညီလာခံဟု အမည်တွင် သည်။ ထိုညီလာခံက ဖတပလကို ဖဆပလအမည်ပြောင်း၍ ဖဆပလ ဗဟိုဦးစီး အဖွဲ့ဝင် ၂၁ ဦးကို ၃၆ ဦးအထိ တိုးချဲ့ရာ သရေရွာဘတီနှင့်အတူ မန်းဘခိုင်သည် ကရင်အမျိုးသားကိုယ်စားပြု ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် ဖဆပလမြစ်ဝကျွန်း ပေါ်စည်းရုံးရေးတာဝန်ခံအဖြစ် သခင်ဝတင်၊ ဦးဘဆွေ၊ ဟင်္သာတ ဦးမြတ်နှင့်အတူ စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ဦးလှနီလမ်း အိမ်နံပါတ် ၂၅၅ ကရင်အမျိုးသား ဗဟိုအဖွဲ့ (ကေစီအို)စတင်ဖွဲ့စည်း ရာ မန်းဘခိုင်သည် အမှုဆောင်ကော်မတီဝင်ဖြစ်လာသည်။ ကေစီအိုက ကရင်လူငယ်များကို စုစည်းပြီး ကေပိုင်အို ထပ်မံဖွဲ့စည်းသည်။ အသစ်ဖွဲ့စည်းသည့် ကေပိုင်အို ဥက္ကဋ္ဌ စောထွန်းစိန်သည် ပြန်လည်ဖွဲ့စည်းသည့် တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရာ မန်းဘခိုင်သည် ကေပိုင်အို၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ အတွင်းရေးမှူးမှာ သရေရွာဘတီဖြစ်သည်။

၁၉၄၆ ခုနှစ် မတ်လ ၂၀ မှ ၂၈ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ တောင်တန်း တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား သခင်နု၊ ဦးဘဂျမ်းတို့နှင့်အတူ ဖဆပလကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ပင်လုံအစည်းအဝေးမတိုင်မီ ကြိုတင်ရောက်ရှိရာ ရှမ်းပြည် လူငယ်ခေါင်းဆောင် ကိုတင်အေး၊ ကိုဖေခင်တို့နှင့် တိုင်ပင်၍ ကရင်နီ(ကယား)နယ် သွားရောက်ခဲ့သည်။ ကရင်နီနယ်တွင် ကရင်နီ ခေါင်းဆောင်များနှင့် လွတ်လပ်ရေးကိစ္စများ တွေ့ဆုံဆွေးနွေး၍ ဖဆပလ လုပ်ငန်းစဉ်များ ဟောပြောစည်းရုံးသည်။ မန်းဘခိုင်က “မိမိတို့ မြေညီကရင်များ ဟာ မြန်မာများနှင့် ပူးပေါင်းပြီး မြန်မာပြည်လွတ်လပ်ရေး အရယူမည့်အကြောင်း၊ တောင်တန်းသားများ ပြည်မနှင့် ပူးပေါင်းဖို့ အရေးကြီးလာပြီဖြစ်ကြောင်း” ဟောပြောစည်းရုံးသည်။

## အလုပ်သမားနှင့် စက်မှုလက်မှုဝန်ကြီး တာဝန်ပေးအပ်ခံရ

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖဆပလ ဗဟိုဦးစီးအဖွဲ့သည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဝင်ရောက်ပြီး ယာယီအမျိုးသားအစိုးရ ရာထူး လက်ခံရန် ဆုံးဖြတ်ရာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘအုန်း(မျိုးချစ်)၊ သခင်မြ၊ ဦးရာဇဝတ်၊ ကိုညိုထွန်း(ရခိုင်)၊ ကိုသိန်းဖေ(မြင့်)၊ ဦးအေး(မျိုးချစ်)တို့နှင့်အတူ မန်းဘခိုင်ရွေးချယ်ခံရသည်။ ၁၉၄၆ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့တွင် မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ယာယီအမျိုးသားအစိုးရအဖွဲ့၌ အလုပ်သမားနှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ယာယီအမျိုးသားအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ အလုပ်သမားနှင့် စက်မှု လက်မှုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခံရသည်။

၁၉၄၇ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကရင်ဗဟိုအဖွဲ့ချုပ် (ကေစီအို)ကရင် လူငယ်များ အစည်းအရုံး(ကေယူအို)၊ ကရင်အမျိုးသားအစည်းအရုံးခေါ် ဒေါက်လူအဖွဲ့(ကေအင်နီအေ)တို့ ပေါင်း၍ ကရင်အမျိုးသားအဖွဲ့ချုပ် (ကေအင်နီ ယူ)တည်ထောင်ရာ မန်းဘခိုင်သည် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။ ဥက္ကဋ္ဌမှာ စောစံဖိုးသင်း၊ အတွင်းရေးမှူးမှာ သရေရွာဘတီဖြစ်သည်။ ကေအင်နီယူ အတွင်း ကရင်ပြည်နယ်နှင့် ပတ်သက်၍ သဘောကွဲလွဲရာ စောစံဖိုးသင်း၊ မန်းဝင်း မောင်၊ စောကျော်စိန်၊ စောစိန်တင်တို့နှင့်အတူ မန်းဘခိုင်သည် ကေအင်နီယူမှ ထွက်ခဲ့သည်။ ကေအင်နီယူမှာ စောဘဦးကြီး၏ ဦးဆောင်မှုနှင့်ကျန်ရစ်သည်။ ကေအင်နီယူသည် ၁၉၄၇ ခု ဧပြီ ၉ ရက်တွင် ကျင်းပသော တိုင်းပြု ပြည်ပြု ရွေးကောက်ပွဲကို သပိတ်မှောက်၍ ကေပိုင်အိုက ဝင်ရောက်ယှဉ်ပြိုင်ရာ မန်းဘခိုင် သည် ဟင်္သာတ ကရင်သီးသန့် မဲဆန္ဒနယ်က တိုင်းပြုပြည်ပြု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်စနေနေ့ နံနက်တွင် ရန်ကုန်မြို့ အတွင်းဝန် များရုံး၌ ဗိုလ်ချုပ်ဦးဆောင်၍ ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ၁၀ နာရီ ၃၇ မိနစ်၌ မသမာသူ လူသတ်သမားတစ်စု၏ လုပ်ကြံမှုဖြင့် ဝန်ကြီး မန်းဘခိုင် သည် ဗိုလ်ချုပ် အပါအဝင် ဝန်ကြီး ၆ ဦးနှင့်အတူ တိုင်းပြည်အတွက် အသက်ပေးခဲ့ ရပါသည်။

ဝန်ကြီး မန်းဘခိုင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးလှနှင့် သားသမီး ၈ ဦး (စချစ်ခင်ခိုင်၊ နန်းခင်ရီခိုင်၊ စချစ်တင်ခိုင်၊ နန်းခင်စိန်ခိုင်၊ စချစ်ရင်ခိုင်၊ စချစ်ရှင်ခိုင်၊ စချစ်ဌေးခိုင်၊ နန်းခင်ဌေးရီခိုင်)၊ ဇနီး မခင်နီနှင့် သားသမီး ၂ ဦး (မြင့်မြင့်ခိုင်၊ မောင်စိန်ခိုင်) တို့ ကျန်ရစ်သည်။



မန်းဘခိုင်(၁၉၀၃-၁၉၄၇)

ဗိုလ်ချုပ်ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့တွင် အလုပ်သမားနှင့် စက်မှုလက်မှုဌာန ဝန်ကြီးတာဝန်ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်နှင့်အတူ လုပ်ကြံခံရသည့် ကရင်အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည်။ ၁၉၃၆-၄၂ ခုနှစ်၊ ၉ ဌာနအုပ်ချုပ်ရေးခေတ် ပုသိမ်မြောက်ပိုင်း အောက်လွှတ်တော် ဥပဒေပြု အမတ်၊ နန်းရင်းဝန် ဦးစော ဦးဆောင်သည့် ညွှန်ပေါင်းအစိုးရ တရားဝန်ကြီးစောဖေသာ၏ ကိုယ်ရေး အတွင်းဝန်၊ ၁၉၄၅ မတ်လ ဖက်ဆစ်တော်လှန်ရေးတွင် ဟင်္သာတနယ်မှ ဦးဆောင် စည်းရုံးရေး ခေါင်းဆောင်၊ စစ်ပြီးခေတ် ဗိုလ်ချုပ်ဦးဆောင်သည့် ဖဆပလ ဗဟိုအလုပ်အမှုဆောင်၊ မြစ်ဝကျွန်းပေါ် ဖဆပလ စည်းရုံးရေးတာဝန်ခံ၊ ကရင်အမျိုးသားအဖွဲ့ (ကေစီအို) နောင် ကရင်အမျိုးသားအဖွဲ့ချုပ် (ကေအင်နီယူ) ဗဟိုဦးစီးအဖွဲ့ဝင်၊ ကရင်လူငယ်အစည်းအရုံး(ကေပိုင်အို) ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ဦးဆောင်သည့် ယာယီအမျိုးသားအစိုးရ၊ အလုပ်သမား နှင့် စက်မှုလက်မှုဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စိတ်ဝင် စားဖွယ်ဖြစ်ရပ်မှာ ၁၉၄၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်တွင် ဟင်္သာတရောက် နေသော တို့ဗမာအစည်းအရုံး အတွေ့တွေ့အတွင်းရေးမှူးသခင်အောင် ဆန်းကို ဇွန်လ ၁ ရက်က ဇလွန်မြို့ ဒေါင့်ကြီးရွာဘုရားပွဲ၌ အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် ဟင်္သာတစီရင်စု ရာဇဝတ်ဝန် ဇာဗီးယားက ဆူငွေ ၅ ကျပ် ဝရမ်းထုတ်ခဲ့သည်။ သခင် အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမင်း) တို့ အဖမ်းမခံရအောင် ဟင်္သာတ ရာဇဝတ် ဝန်ထောက် ဦးလှတော၏ ဇနီး မာရီလှတော ခေါ် ဒေါ်ခင်ခင်ဦး၏ ကူညီ မှုဖြင့် ယုန်သလင်းရွာ ကရင်အမျိုးသားမန်းဘခိုင်က ရန်ကုန်အရောက် ငှက်ပျောလှေဖြင့် လျှို့ဝှက်ပို့ပေးခဲ့ခြင်းပင် ဖြစ်သည်။

“၁၉၄၆ ခုနှစ် မတ်လ ၂၀ မှ ၂၈ ရက်နေ့အထိ ရှမ်းပြည် တောင်ပိုင်း ပင်လုံမြို့၌ တောင်တန်း တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား သခင်နု၊ ဦးဘဂျမ်း တို့နှင့်အတူ ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ ပင်လုံအစည်းအဝေးမတိုင်မီ ကြိုတင်ရောက်ရှိရာ ရှမ်းပြည် လူငယ်ခေါင်းဆောင် ကိုတင်အေး၊ ကိုဖေခင် တို့နှင့် တိုင်ပင်၍ ကရင်နီ(ကယား)နယ် သွားရောက်ခဲ့သည်။ ကရင်နီနယ်တွင် ကရင်နီခေါင်းဆောင်များနှင့် လွတ်လပ် ရေးကိစ္စများ တွေ့ဆုံဆွေးနွေး၍ ဖဆပလ လုပ်ငန်းစဉ်များ ဟောပြောစည်းရုံးသည်။ မန်းဘခိုင်က “မိမိတို့ မြေညီ ကရင်များဟာ မြန်မာများနှင့် ပူးပေါင်းပြီး မြန်မာပြည် လွတ်လပ်ရေး အရယူမည့်အကြောင်း၊ တောင်တန်းသားများ ပြည်မနှင့် ပူးပေါင်းဖို့ အရေးကြီးလာပြီဖြစ်ကြောင်း” ဟောပြောစည်းရုံးသည်”

❖ ကျော့ဖုံးမှ

သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးညွှန်ဟိန်း၏ အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက အမြန်ပြည့်ဆည်းနိုင်ရန် အတွက် မည်သို့သော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပြင်ဆင်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာကျောင်း များတွင် ကျောင်းအုပ်ရာထူးရွေးချယ်ရာတွင် BED ဘွဲ့ရပြီး အထက်တန်းပြ လုပ်သက် သုံးနှစ်ပြည့်ပြီးသော အထက်တန်းပြဆရာ၊ ဆရာမများအား ပြန်တမ်းဝင်အရာရှိ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများအား ယှဉ်ပြိုင် စာမေးပွဲစနစ်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဖြေဆို ထားသည့်စာမေးပွဲရမှတ်နှင့် လုပ်သက်ပေါင်းပြီး ဦးစားပေးတန်းစီဖွဲ့စည်း ရေးဆွဲ ရပြီး ဆန္ဒပြုရာထူးနေရာလစ်လပ်မှုအပေါ်မူတည်ပြီး ရာထူးတိုးရန်ဆောင်ရွက် ထားခြင်းဖြစ်ပါကြောင်း။

ထို့ပြင် ဘဏ္ဍာရေးနှစ်စာစာအတွင်း ခန့်ထားမည့် ကျောင်းအုပ်ကြီး အရေအတွက်ကို ဘတ်ဂျက်ပါ ရန်ပုံငွေ နှင့် လုံလောက်မှုရှိ မရှိ စိစစ်ရပါကြောင်း၊ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုဝန်ကြီးရုံးမှတစ်ဆင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အတည်ပြုချက်ကို ရယူဆောင်ရွက်ရပါကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများအတွက် ကျောင်းအုပ်များ ရွေးချယ်ရာတွင် BED ဘွဲ့ သို့မဟုတ် အလယ်တန်းကျောင်းအုပ် လုပ်သက်နှစ်နှစ်ပြည့်ပြီးသော အလယ်တန်း ကျောင်းအုပ်များကို လုပ်သက်ရမှတ် ကြီးစဉ်ငယ်လိုက် တန်းစီဖွဲ့စည်း ရေးဆွဲပြီး တိုးမြှင့်ခန့်ထားမည့် အရေအတွက်အား ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ရပါကြောင်း။

ကျောင်းအုပ်များ လိုအပ်ချက်အပေါ် မူတည်ပြီး ရာထူးတိုးမြှင့်ခြင်း ဆောင်ရွက်မှုအကြိမ်ရေတိုး၍ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာအလယ်တန်း ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများအတွက် ကျောင်းအုပ် ရာထူးများကို ရာထူးတိုး၊ ရာထူးပြောင်းရွှေ့အစီအစဉ်များ ကျောင်းဖွင့်ရက်မတိုင်မီ သက်ဆိုင်ရာဦးစီးဌာန၏ ရန်ပုံငွေလျာထားချက်အရ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်း၍ လည်းကောင်း တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ပေးနေသော်လည်း ယခုကဲ့သို့ ကျောင်းအုပ်များ လိုအပ်ချက်အပေါ် မူတည်ပြီး ထပ်မံစိစစ်၍ ရာထူးတိုးမြှင့်ခြင်း ဆောင်ရွက်မှုအကြိမ်ရေတိုး၍ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်ရှိ မုဒွော-ချိုင်း-သရက်ပင်- မင်းမ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကနီ မြို့နယ်အတွင်းရှိ မုဒွော-ချိုင်း-သရက်ပင်-မင်းမကျေးရွာချင်းဆက်လမ်း အရှည် ၁၄ မိုင် ၂ ဖာလုံသည် ကနီ-ချောင်းမလမ်းနှင့် ဆက်သွယ်သော လမ်းဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းသည် အပိုင်းနှစ်ပိုင်းပါပါကြောင်း၊ ပထမတစ်ပိုင်းသည် မုဒွော-ဒဟတ္တော- ချိုင်း-သရက်ပင် မင်းမလမ်း ရ မိုင် ၂ ဖာလုံ ဖြစ်ပြီး လမ်းအဆင့် သတ်မှတ်ချက်



ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း



သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးညွှန်ဟိန်း



ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း



ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်

Class (A) ဦးစားပေးအဆင့်(၂) ဖြစ်ပါကြောင်း၊ ဒုတိယတစ်ပိုင်းသည် မင်းမ- ကျွဲသောက်ကန် - မင်းအိုလမ်း အရှည် ခုနစ်မိုင်ဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ခြင်း Class (A) ဦးစားပေးအဆင့် (၃) ဖြစ်ပြီး အဆိုပါ လမ်းနှစ်လမ်းပေါင်းနှင့် မုဒွော- ချိုင်း-သရက်ပင်-မင်းမ ကျေးရွာချင်းဆက်လမ်းသည် ကျေးရွာပေါင်း ၁၅ ရွာ၊ လူဦးရေ ၁၅၀၀၀ ကျော်ကို အကျိုးပြုသည့်လမ်းဖြစ်ပါသဖြင့် လာမည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၅ ဖာလုံကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကွန်ကရစ်လမ်း ဆောင်ရွက်မည်ဖြစ်ပြီး ၇ ဖာလုံကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားတင်ပြထားပါကြောင်းနှင့် ကျန်အပိုင်းများကို လာမည့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတောင်းခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြား

ဆက်လက်၍ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း ၏ မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သော မြေနေရာ၌ အစိုးရစက်မှုလက်မှု သိပ္ပံ GTI ကျောင်း ဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်-မတူပီလမ်း ဖြစ်သည့် မင်းတပ်မြို့တွင်းလမ်းအား ဆက်လက်ချဲ့ပေးရန်နှင့် လမ်းတာချဲ့ရန် အတွက် နောက်ဆုတ်ပေးခဲ့သော အိမ်နှင့် လမ်းမကြီးအကြား ဖြစ်ပေါ်နေသည့် ချောက်နေရာများအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်း ပေါ်ရှိ အရှေ့ဘက်-ပိန္နဲကိုင်း-ငမုန်းတိုင်းကျေးရွာချင်းဆက်လမ်းအား မြေသား အမာခံလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စဉ်ကူးမဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်၏ စဉ့်ကူးမြို့နယ် အတွင်းရှိ ရွှေပြည်-ထုံးကြမ်းလမ်းပိုင်း အား ရာသီမရွေးသွားလာနိုင်သော ကျေးရွာချင်းဆက်လမ်းအဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်က အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်

များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးညွှန်ဟိန်း တင်သွင်းသည့် နိုင်ငံတော်၏မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏အခြေခံနှင့် အဆင့်မြင့်ပညာရေးကျောင်းများတွင် အခြေခံအသင်း အဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း က အခြေခံပညာကျောင်းများ တွင် ကျောင်းကောင်စီများ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လက်တွေ့ကျကျ ဒီမိုကရေစီနည်းလမ်းအရ အကောင်အထည်ဖော်ရန်အတွက်သာ လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များတွင် အထူးတာဝန်ရှိ ပါကြောင်း၊ သက်ဆိုင်ရာပညာရေးမှူးများကလည်း ကျောင်းကောင်စီဖွဲ့စည်း ရခြင်း၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင် အကောင်အထည်ဖော်ရန် အတွက် ကြီးကြပ်ပေးသင့်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ တွင် အခြေခံပညာကျောင်းများကဲ့သို့ အသင်း၊ ငါးသင်းဖွဲ့စည်း၍ ကျောင်းကောင်စီ ဖွဲ့စည်းဆိုသည့်ကိစ္စသည် စိန်ခေါ်ချက်တစ်ခုဖြစ်နေပါသောကြောင့် ယခုအဆို အား မှတ်တမ်းအဖြစ်သာ တင်သင့်ပါကြောင်း ဆွေးနွေးသည်။

မိုးရှူး မဲဆန္ဒနယ်မှ ဦးစိုင်းဝင်းအေး(ခ) ဦးစိုင်းထွန်းအေး က အဆိုရှင်၏ တင်ပြချက်များထဲတွင် သမိုင်းသင်ခန်းစာယူပြီး ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်နေရသောကြောင့် စိန်ခေါ်မှုအခက်အခဲများ ကြုံတွေ့ နေရသည့်အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှ သွေဖည်မသွားစေရန် မျိုးဆက် သစ်လူငယ်များကို ဒီမိုကရေစီအလေ့အကျင့် ခိုင်မာစေရေးအတွက် ပြုစု ပျိုးထောင်ပေးရန်အထူးလိုအပ်လျက်ရှိကြောင်း၊ ဒီမိုကရေစီအလေ့အကျင့်ကောင်း များ ရရှိလာပါက နိုင်ငံတည်ဆောက်ရေးတွင် များစွာအကျိုးကျေးဇူးဖြစ်ထွန်း မည်ဖြစ်ကြောင်း၊ ကျောင်းများတွင် အသင်းအဖွဲ့များကို ဒီမိုကရေစီနည်းကျဖွဲ့စည်း ဆောင်ရွက်စေခြင်းအားဖြင့် နိုင်ငံတော်က လက်ရှိပြောင်းလဲကျင့်သုံးနေသည့် ပညာရေးစနစ်ကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်းကို ဖော်ပြထားပါ ကြောင်း၊

စာမျက်နှာ ၈ သို့

# အသိပေးကြေညာချက်

## ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်

- ၁။ နိုင်ငံခြားသုံးငွေအား စီမံခန့်ခွဲရန်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နေ့တွင် လည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လည်းကောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
- ၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
- ၃။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အား အများပြည်သူ လေ့လာနိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website တွင် ယင်းဥပဒေနှင့် စည်းမျဉ်းများ ပြဋ္ဌာန်း/ထုတ်ပြန်ပြီးချိန်မှစ၍ ဖော်ပြထားပြီးဖြစ်ပါသည်။
- ၄။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား နိုင်ငံခြားငွေ ငွေသား၊ ပေးချေမှုစာချုပ်စာတမ်းများနှင့် ငွေချေးသက်သေခံ လက်မှတ်များအား လက်ရောက်လွှဲပြောင်း ခြင်းမှအပ နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့် လွှဲပြောင်းမှုများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်စောစောရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားပါသည်။
- ၅။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် - “နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန် အမှန်တကယ်တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိ ကို စိစစ်ရမည်။”
- ၆။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၆ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် - “နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိကို အောက်ပါတို့ဖြင့် စိစစ်စစ်ဆေးရမည်-

- (က) ကုန်စည်တင်ပို့သူ၏ မှန်ကန်ကြောင်း အတည်ပြုထားသည့် အမှန်တကယ်တင်ပို့သည့် ကုန်စည်တန်ဖိုး နှင့် ကုန်စည်တင်ပို့သည့်အချိန်ကာလပါ ပို့ကုန်တင်ပို့သူက တင်ပြသည့် ကုန်စည်တင်ပို့သည့် ကြေညာ ချက်၊
- (ခ) ပို့ကုန်ရငွေ လက်ခံရရှိရမည့်ရက်စွဲ။”
- ၇။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၇ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် - “နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည်-
  - (က) ပို့ကုန်တင်ပို့သူများထံမှ ယင်းတို့တင်ပို့သည့် ကုန်စည်တန်ဖိုးနှင့် အချိန်ကာလ မှန်ကန်ကြောင်းကို အကောက်ခွန်ဦးစီးဌာနက အတည်ပြုထားသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်ကို တောင်းယူ ရမည်၊
  - (ခ) မိမိခွင့်ပြုခဲ့သည့် နိုင်ငံခြားငွေလွှဲပြောင်းလက်ခံမှု မှန်/မမှန် ကို အကောက်ခွန်ဦးစီးဌာန က အတည်ပြု ထားသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်မူရင်းနှင့် အမှန်တကယ် လက်ခံရရှိသည့် ပို့ကုန်ရငွေများ ဖြင့် တိုက်ဆိုင်စိစစ်ရမည်။”
- ၈။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၈ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် - “နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ကုန်စည်တင်ပို့သူက သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေများ လက်ခံရရှိခြင်းမရှိသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်အား စစ်ဆေးသုံးသပ်ချက်နှင့်အတူ ဗဟိုဘဏ်သို့ ဆောင်လျှင်စွာ အစီရင်ခံစာတင်ပြရမည်။”
- ၉။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၉ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် - “ဗဟိုဘဏ်၏ ခွင့်ပြုကာလကုန်ဆုံးသည်အထိ ပို့ကုန်ရငွေများ လက်ခံရရှိခြင်း မရှိသည့် ကုန်စည်တင်ပို့သည့် ကိစ္စ နှင့်စပ်လျဉ်း၍ ဆက်လက်စိစစ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဗဟိုဘဏ်သို့ ပေးပို့ရန်၊ ဗဟိုဘဏ် သည် သက်ဆိုင်ရာအစိုးရဌာနများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးပို့ ရမည်။”
- ၁၀။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့အား ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် အောက်ပါ Link များတွင် လေ့လာနိုင်ပါသည် -
  - (က) <https://www.cbm.gov.mm/sites/default/files/feml-revised.pdf>
  - (ခ) [https://www.cbm.gov.mm/sites/default/files/regulate\\_laundry/fem\\_regulations\\_website\\_final\\_version\\_\\_29-9-2014\\_-5\\_myan.pdf](https://www.cbm.gov.mm/sites/default/files/regulate_laundry/fem_regulations_website_final_version__29-9-2014_-5_myan.pdf)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

# ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

## နိုင်ငံတော်အငြိမ်းစားများ ပင်စင်လစာကို လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ရန် e - Pension Card ပြုလုပ်၍ စီစဉ်ဆောင်ရွက်ပေးထား

နေပြည်တော် ဇူလိုင် ၁၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင် ၏ စစ်ကိုင်းတိုင်းဒေသကြီး ကန့်သတ်မြို့နယ်ရှိ ထန်းတပင်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊ သလဲဒီးကျေးရွာ၊ ပျဉ်းတော်ကျေးရွာတို့မှ တောင်သူ ၁၈၃ ဦး၏ လယ်ယာမြေများကို MEC သကြားစက်ရုံ (ကန့်သတ်)မှ သိမ်းယူခဲ့ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြန် စစ်ကော်မတီများက ပိုလျှံမြေကေ ၁၀၀ ကို ပြန်လည်စွန့်လွှတ်သင့်ကြောင်းနှင့် အသုံးပြုထားသောမြေများကို လျော်ကြေးငွေ ပြန်လည်တွက်ချက်ပေးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထားတောင်းခံခဲ့ရာ ကြန့်ကြာနေမှုအား အမြန်ကူညီဆောင်ရွက်နိုင်ရန်နှင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က မေးခွန်းနှင့်စပ်လျဉ်း၍ စိစစ်ချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများမှ ပိုလျှံမြေကေ ၁၀၀ ဟု ဖော်ပြပါရှိသော်လည်း အဆိုပါ မြေများမှာ သကြားစက်ရုံ (ကန့်သတ်)အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရရှိပြီးသော မြေများဖြစ်ခြင်း၊ လက်ရှိသကြားစက်ရုံ လည်ပတ်ဆောင်ရွက်လျက်ရှိခြင်း၊ မျိုးကြံစိုက်ပျိုးမြေများဖြစ်ခြင်း၊ မျိုးကြံစိုက်ပျိုးမြေများအား မြေလဲလှယ်စိုက်ပျိုးရေးစနစ်ဖြင့် ဆောင်ရွက်ထားရှိခြင်းတို့ကြောင့် ပိုလျှံမြေမရှိပါကြောင်း၊ စက်ရုံအတွက် မြေစတင်သိမ်းဆည်းစဉ်ကပင် ၎င်းခေတ်ကာလနှင့်လျော်ညီသော လျော်ကြေးငွေများ ပေးလျှော်ပြီးဖြစ်ခြင်းတို့ကြောင့် လျော်ကြေးငွေထပ်မံပေးလျော်ရန် မရှိပါကြောင်းနှင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။

### အငြိမ်းစားမှ ထုတ်ယူရန် ဆန္ဒပြုသည့် ဘဏ်ခွဲများတွင် ငွေပေးမိန့်များ ထုတ်ပြန်ပေးပို့၍ အဆင်ပြေစွာထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) မှ ဦးကျော်သန်း ၏ နိုင်ငံတော်အငြိမ်းစားများ အငြိမ်းစားယူပြီးပါက မိမိနေထိုင်ရာ မြို့နယ်များတွင် ပင်စင်လစာများကို ထုတ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အငြိမ်းစားများ၏ လစာပင်စင်ထုတ်ပေးရေးကိစ္စဆောင်ရွက်ရာတွင် ဦးစီးဌာနအငြိမ်းစားများနှင့် ကာကွယ်ရေးအငြိမ်းစားများအတွက် လုပ်သက်ဆုကြေးငွေနှင့် လစာပင်စင်လစာငွေများကို ပင်စင်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးတွင် သွားရောက်ငွေစာရင်းဖွင့်လှစ်၍ အငြိမ်းစားမှ ထုတ်ယူရန် ဆန္ဒပြုသည့် ဘဏ်ခွဲများတွင် ငွေပေးမိန့်များ ထုတ်ပြန်ပေးပို့၍ အဆင်ပြေစွာထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လုပ်ငန်းအဖွဲ့အစည်းများနှင့် စည်းပင်သဘာဝရေးအဖွဲ့များမှ အငြိမ်းစားများအတွက် လစာပင်စင်များကို ၎င်းတို့အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားမှ ဆန္ဒပြုသည့်အတိုင်း တစ်လ တစ်ကြိမ်၊ သုံးလ တစ်ကြိမ်၊ ခြောက်လတစ် ကြိမ်၊ တစ်နှစ်တစ်ကြိမ် စသည်ဖြင့် ၎င်းတို့လုပ်ငန်းနှင့် စက်ရုံတည်ရှိရာ ဒေသများတွင် ထုတ်ပေးခြင်း၊ အငြိမ်းစားများမှ ၎င်းတို့ ထုတ်ယူလိုသည့် မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူရန် ဆန္ဒပြုလာပါက ၎င်းတို့ဆန္ဒပြုသည့် မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ လုပ်ငန်းအဖွဲ့အစည်း၏အစီအစဉ်ဖြင့် လှည့်ပို့၍ ထုတ်ပေးလျက်ရှိပါကြောင်း။

မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံတော်အငြိမ်းစားများ ပင်စင်လစာကို လွယ်ကူသက်သာစွာဖြင့် ထုတ်ယူနိုင်ရန် e - Pension Card ပြုလုပ်၍ စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ထို့ပြင် ယခုအခါ Myanmar Mobile Money, Wave Money စသည့် မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ပင်စင်လစာများ ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးခွေ ၏ ဧရာဝတီမြစ်ရေလွှမ်းခြင်းမှ ကာကွယ်နိုင်ရန် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊




ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း



ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) မှ ဦးကျော်သန်း



ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်



ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါက်တာခွန်ဝင်းသောင်း

### လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း ၏ မြေယာ သိမ်းဆည်းခြင်း ကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုကိစ္စရပ်များ မဖြစ်ပွားမီ ရှေးကာလများကပင် ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်းအမည်၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်ပါ မြေတည်နေရာမှာ မြေသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာပြီးနောက်ပိုင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း)မှ ၎င်းတို့၏ မှတ်တမ်းများအရ တောင်သူမှ တင်ပြလာသည့် မြေနေရာနှင့် တောင်သူ လက်ဝယ်ရှိ မြေခွန်ပြေစာပါ မြေတည်နေရာမှာ ကွဲလွဲမှုများရှိနေသည်ဟု ဆိုလာပါသဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးမိုး ၏ ဧရာဝတီတိုင်းဒေသကြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းနှင့် ကိုးသိန်းအားကစားကွင်းတို့အား ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ရယူ၍ မျိုးဆက်သစ်လူငယ်များ အားကစားပြုလုပ်နိုင်ရန် တိုင်းအားကစားကွင်းနှင့် မြို့နယ်အားကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်စိုက်မန် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ပြင်ဆင်ချက်ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် စောယုာဖောင်အွာ က ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျော့ချခြင်းဆိုင်ရာလေ့လာစစ်မှု” အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရှိ၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်

စာမျက်နှာ ၇ မှ ဒီမိုကရေစီစနစ် ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေးသည် နိုင်ငံသူနိုင်ငံသားတိုင်း၏တာဝန်ဖြစ်ပါကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များအတွက် စဉ်းစားပြီး ဒီမိုကရေစီ ရှင်သန်လာစေရန်နှင့် ဒီမိုကရေစီ အခြေခံအုတ်မြစ်ခိုင်ခံ့စေရန်တို့အတွက် အားလုံးက ပိုင်းဝန်းကြီးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

အလားတူ တွဲတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဓနုဖြူ မဲဆန္ဒနယ်မှ ဦးတင်လှ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းနှင့် သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့က ဆွေးနွေးကြသည်။ ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး

ဦးဝင်းမော်ထွန်း က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ် လူရွယ်များအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်းပြီး အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သည့် ဒီမိုကရေစီစနစ် တစ်ရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ကျောင်းကောင်စီဖွဲ့စည်းခြင်း လက်စွဲစာအုပ်များကို ဖြန့်ဝေ ထားပြီး ၎င်းလက်စွဲစာအုပ်ပါ လုပ်ငန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကတည်းက ဆောင်ရွက်ခဲ့သည့် နည်းလမ်း၊ ကျင့်စဉ်များဖြစ်သဖြင့် အဆိုသည် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်

ကိုက်ညီသည့်အတွက် အဆိုအား အတည်ပြုသင့်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထား မေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)

ကျော့ဖုံးမှ

အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆွေက ယခုအစည်းအဝေးသည် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် သတ်မှတ်လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၀)ရာစုပင်လုံစတုတ္ထ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အဓိကတာဝန်ရှိကြသည့် ညီလာခံအကြိုပြင်ဆင်ရေးလုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

ဆွေးနွေးညှိနှိုင်း

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၀)ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး သည့်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်အစည်းအဝေးများ ရပ်ဆိုင်းသွားခဲ့ရပါကြောင်း။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် (၂)နှစ်တာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၀)ရာစုပင်လုံ ပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့များအကြား တရားဝင်အစည်းအဝေးများနှင့် အလွတ်သဘော တွေ့ဆုံမှုပေါင်းများစွာကို အရှိန်အဟုန်ဖြင့် ချိတ်ဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်က နေပြည်တော် NRPC ဌာန ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၀)ရာစုပင်လုံစတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမ(၄)လတာကာလအတွင်း ကျင်းပသွားရန်ဆိုသည်ကို သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း။

စည်းမျဉ်းစည်းကမ်းများ ချမှတ်

(၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၀)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းပိုင်း မဟာသင်္ကြန်နယ်တော် မတိုင်မီကာလကို နောက်ဆုံးထားရှိပြီး ကျင်းပနိုင်ရန်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။ ညီလာခံကျင်းပရာတွင် အဓိကအရေးကြီးဆုံးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)မှာ ပါဝင်မည့် အချက်များကို သဘောတူညီမှုရရှိရန်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက် ဆောင်ရွက်ခဲ့ပါကြောင်း။ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန် ကောင်းကောင်းဖြင့် ဆောင်ရွက်နေချိန်တွင် မမျှော်လင့်ဘဲ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ဌာနလုံးဆိုင်ရာ ကပ်ရောဂါ

COVID-19 ကူးစက်ပျံ့နှံ့မှုများ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလာခဲ့သည့်အတွက် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ခရီးသွားလာမှု၊ လူစုဝေးမှု အစရှိသည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ပိတ်ပင်မှု စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့ရပါကြောင်း။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စည်းမျဉ်းကန့်သတ်ချက်များ မဖြစ်မနေ ဆောင်ရွက်ရချိန်တွင် အရှိန်အဟုန် ကောင်းစွာရရှိနေပြီဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း အရှိန်အဟုန် လျော့ကျခဲ့ရပါကြောင်း။ သို့သော် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်နေကြသည့် ကိုယ်စားလှယ်များ၏ စိတ်ရင်းစေတနာ၊ ကြိုးပမ်းအားထုတ်မှုများကြောင့် အခက်အခဲအမျိုးမျိုးကြားမှ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း။

ပြန်လည်အဆိုပြု

COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလမှာပင် နှစ်ဖက်အလုပ်အဖွဲ့များ၏ အခက်အခဲကြားက ကြိုးပမ်းအားထုတ်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နှင့် ၄ ရက်တို့က ရန်ကုန်မြို့ NRPC ဌာန ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နှစ်ဖက် အလုပ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၀)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် အချိန်ဇယားကို လျာထားသတ်မှတ်ခဲ့ပါကြောင်း။ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး အတည်ပြုကြရန် သဘောတူညီခဲ့ကြပါကြောင်း။ မူလက ဇူလိုင်လအတွင်း ညီလာခံကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ခြင်းဖြစ်ပါကြောင်း။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က အစုအဖွဲ့အတွင်း ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်ကို ပြန်လည်အဆိုပြုခဲ့ခြင်းဖြစ်ပါကြောင်း။

ညီလာခံကျင်းပမည့် အချိန်ဇယားနှင့် ပတ်သက်၍ ဇူလိုင် ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးတွင် သဘောတူညီချက် ရယူနိုင်ခဲ့ခြင်းကို အစိုးရဘက်ကို တရားဝင်အသိပေးပြန်ကြားထားပြီး ဖြစ်ပါကြောင်း။ အစိုးရအဖွဲ့တွင် ပါဝင်သော အစိုးရနှင့် လွှတ်တော်အစုအဖွဲ့အနေဖြင့်လည်း ညီလာခံကျင်းပမည့်ရက်လျာထားချက်ကို သဘောတူထားပြီး ဖြစ်ပါကြောင်း။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့ဝင်များကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များက ညီလာခံကျင်းပရန်

# ❖ လာမည့်စတုတ္ထအစည်းအဝေးကို သတ်မှတ်လျာထားချက်အတိုင်း ကျင်းပနိုင်ရေး ကျန်ရှိနေသော သက်ဆိုင်ရာအစုအဖွဲ့များကလည်း အချိန်မီသဘောတူညီကြရန် နိုင်ငံတော်အစိုးရအနေဖြင့် မျှော်လင့်ထား

# ❖ မကြာမီကျင်းပမည့် (၂၀)ရာစု ပင်လုံစတုတ္ထအစည်းအဝေးသည် ငြိမ်းချမ်းရေး ညီလာခံသက်သက်မဟုတ်ဘဲ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်သည်ဆိုသည်ကို လက်တွေ့မှတ်ကျောက်တင် သက်သေပြမည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်

ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို အလွတ်သဘော တွေ့ဆုံရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာတွင် အများစုယေဘုယျအားဖြင့် အပြုသဘောထားများ ထုတ်ဖော်ပြသထားကြပြီးလည်း ဖြစ်ပါကြောင်း။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၀)ရာစုပင်လုံကို ကျင်းပရာတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ပါဝင်သည့် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် ခွဲသည့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နှစ်ဖက် အလုပ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၀)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် အချိန်ဇယားကို လျာထားသတ်မှတ်ခဲ့ပါကြောင်း။ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး အတည်ပြုကြရန် သဘောတူညီခဲ့ကြပါကြောင်း။ မူလက ဇူလိုင်လအတွင်း ညီလာခံကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ခြင်းဖြစ်ပါကြောင်း။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က အစုအဖွဲ့အတွင်း ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်ကို ပြန်လည်အဆိုပြုခဲ့ခြင်းဖြစ်ပါကြောင်း။

အလေးအနက်ထားစေချင် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုစာပွဲပိုင်းများတွင် လက်နက်ကိုင်ပဋိပက္ခ၏ ဝေဖန်ခြင်းဖြစ်သည့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းကြသည့်အခါ အနိမ့်-အမြင့်၊ အတက်-

အကျများ များပြားတတ်ပါကြောင်း။ ငြိမ်းချမ်းရေးရရှိရန် တစ်ရက်တာ နောက်ကျသွားသည်နှင့်အမျှ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစားရမည့် ဆိုးကျိုးများက မနည်းပါကြောင်း။ ပဋိပက္ခဒေသများတွင် ခက်ခက်ခဲခဲ ရှင်သန်နေထိုင်နေကြရသည့် တိုင်းရင်းသား ပြည်သူများက (၂၀)ရာစုပင်လုံ ညီလာခံအပေါ် မျှော်လင့်တကြီးစောင့်စားနေကြသည်ကို ပြည်ထောင်စုအကျိုးမျှော်တွေးပြီး အလေးအနက်ထားစေချင်ပါကြောင်း။ ယခုကဲ့သို့ ညီလာခံကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိလာအောင် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရရှိနိုင်အောင် အခက်အခဲအမျိုးမျိုးကြားမှ သက်ဆိုင်ပါဝင်သူအားလုံးက ကြိုးစားပမ်းစား၊ စေတနာထားပြီး ဆောင်ရွက်ခဲ့ကြသည့်အတွက် “ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ” (UPDJC)၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်က နေပြည်တော်၌ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း။ တစ်ချိန်တည်းမှာပင် (၂)နှစ်နီးပါး ရပ်ဆိုင်းထားခဲ့ရသည့် “ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” (JMC)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်၌ ကျင်းပနိုင်ခဲ့ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၀)ရာစုပင်လုံ ကျင်းပရေးလုပ်ငန်းကော်မတီများအနေဖြင့် လာမည့်ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် ညီလာခံကျင်းပသွားမည်ဆိုသည့် လျာထားချက်နှင့်အညီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သည်နှင့်အညီ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်

ရွက်ဖွယ်ရာရှိသည်များကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားကြရန် မေတ္တာရပ်ခံလိုပါကြောင်း။ လုပ်ငန်းကော်မတီများ အနေဖြင့် ပြီးခဲ့သည့် ညီလာခံ(၃)ကြိမ်နှင့် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားများကို တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများရှိပြီး ဖြစ်သည့်အတွက် COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရန် ထပ်ဆောင်း ပြင်ဆင်နိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ဖိတ်ကြားရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ကြိုဆိုနေရာ ချထားရေး၊ တည်းခိုနေထိုင်ရေး မှု ပူးတွဲကော်မတီ” (UPDJC)၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်က နေပြည်တော်၌ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း။ တစ်ချိန်တည်းမှာပင် (၂)နှစ်နီးပါး ရပ်ဆိုင်းထားခဲ့ရသည့် “ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” (JMC)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်၌ ကျင်းပနိုင်ခဲ့ပါကြောင်း။

မောင်ဝင်းက ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်းညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တက်ရောက်လာကြ

သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၀) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီများအနေဖြင့် ညီလာခံကျင်းပနိုင်ရေးအတွက် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း။ လုပ်ငန်း လိုအပ်ချက်များရှိပါက ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်၍ ရပါကြောင်း။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရပ်ထား၍ မရပါကြောင်း။ ထို့အတွက် ကိုဗစ်ဖြစ်နေသည့်ကာလ၌ပင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။ ယခုအခါ ကိုဗစ်နှင့် စပ်လျဉ်း၍ ဖြေလျှော့မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း။ မကြာမီ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း။ ကိုဗစ်၏ first wave အား အောင်အောင်မြင်မြင်ဖြင့် ကျော်လွှားနိုင်ခဲ့ပြီး second wave ကိုလည်း ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ကိုဗစ်သည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဟု ခန့်မှန်း၍ မရပါကြောင်း။ အနာဂတ်ကာလတွင် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်သွားရမည်ဟု သုံးသပ်ရပါကြောင်း။ ကိုဗစ်ကာလပြီးမှ ငြိမ်းချမ်းရေးညီလာခံ ဆောင်ရွက်ရမည်ဆိုပါက မဖြစ်နိုင်ပါကြောင်း။ ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူများ တောင့်တနေသည့် ကိစ္စဖြစ်ပါကြောင်း။ ဆွေးနွေးညှိနှိုင်းမှုတွင် နားလည်မှုများ ရရှိပြီး အရှိန်ရနေပြီဖြစ်ပါကြောင်း။ ထို့ကြောင့် ယခုအချိန်တွင် ငြိမ်းချမ်းရေး ညီလာခံ မဖြစ်မနေကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်

**မေတ္တာစရိယစာမေးပွဲ ဆဋ္ဌမနေ့ကျင်းပ** နေပြည်တော် ဇူလိုင် ၁၄ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ အနက် ၉၉၃၀ ပါး ဖြေဆိုကြသဖြင့် ၇၇ ဒသမ ၈၉ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။ သတင်းစဉ်

၂၀၁၆ ခုနှစ်တွင် ခေတ်ပြတ်တိုက်စာပေမှ ထုတ်ဝေသော ယမင်းမြတ်အေး တွေ့ဆုံမေးမြန်းသည့် ကိုယ်တွေ့ဗိုလ်ချုပ်အောင်ဆန်း၊ စာအုပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း)နှင့် တွေ့ဆုံမေးမြန်းခြင်းကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

# အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း) နှင့် တွေ့ဆုံမေးမြန်းခြင်း

## ယမင်းမြတ်အေး

ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး ယနေ့ အသက် ၉၀ အရွယ်၌လည်း ဒီမိုကရေစီ အရေးတော်ပုံတွင် ထိပ်ဆုံးမှ တက်တက်ကြွကြွပါဝင်နေသူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။ ဦးတင်ဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးတစ်ဦးလည်း ဖြစ်ပါသည်။



**မေး။ ။ ဘာဘက် တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်တယ်။ နောက်ဗိုလ်ချုပ်ကိုလည်း ကိုယ်တိုင်တွေ့ခဲ့ကြုံခဲ့ရ တယ်ဆိုတော့ ဘယ်လိုဘယ်ပုံစံ စပြီးတွေ့ကြတယ်ဆိုတာ ပြောပေးပါဦး။**  
**ဖြေ။ ။** တွေ့တာလား။ အမလေး။ အဲဒီတုန်းက ရိုးရိုးသားသားမိတ်သားပဲ ရှိသေးတယ်။ အဲဒီတုန်းက သူက ကာကွယ်ရေးခေါင်းဆောင်ပေါ့။ ဒါပေမယ့် အင်မတန်မှပဲ ဩဇာအရှိန်အဝါကြီးမားတဲ့ တပ်မတော်ရဲ့အကြီး အက် ပေါ့လေ။ ပြည်သူလူထုအပေါ်မှာလည်း ဩဇာညောင်းသလို ပြည်သူ ရဲ့အင်မတန်ချစ်ခင်လေးစားမှုကိုခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီ။ ဒီတုန်း ကလည်း ကျွန်တော်နဲ့အလှမ်းသိပ်ဝေးပါတယ်။ ဟိုတုန်းကတော့ ကာကွယ် ရေးဦးစီးကြီးကို စစ်ဝန်ကြီးခေါ်တာပေါ့။ ကာကွယ်ရေးဦးစီးချုပ်ကိုတော့ စစ်သေနာပတိခေါ်တယ်။ စစ်သေနာပတိချုပ်ကတော့ ဒေါက်တာ ဘမော် ပေါ့။ ဗိုလ်ချုပ်ကတော့ စစ်ဝန်ကြီးခေါ်တယ်။ အဲဒီတော့မှ ကျွန်တော်တို့က စစ်ထဲကိုဝင်ခဲ့တာ။ တပ်သားပေါ့။ ဟိုတုန်းက တပ်သား။ တပ်သားကြီး အဲလို ခေါ်တယ်။ တစ်ပွင့်ဆိုရင် တပ်သားပေါ့။ နှစ်ပွင့်ဆိုရင်တော့ တပ်သားကြီး။ သုံးပွင့် ဆိုရင်တော့ တပ်သားကျော်ပေါ့။ အဲဒီလိုခေါ်ဝေါ်ကြတယ်။ ဒါပေမယ့် ဒါက ဂျပန်အခေါ်အဝေါ်ပဲ။

ကျွန်တော်တို့က သင်တန်းတက်ပြီးတော့ ဗိုလ်သင်တန်းကျောင်းပြေ တာပေါ့ဗျာ။ ဗိုလ်သင်တန်းကျောင်း ပထမမြေတော့ အင်တာဗျူးတွေ ဘာတွေ လုပ်တော့၊ လုပ်တော့လည်း စစ်ဝန်ကြီးရုံးမှာပဲ လုပ်တာပဲ။ မေးတဲ့ ပုဂ္ဂိုလ် ကတော့ အဲဒီတုန်းက ဗိုလ်မှူးဇေယျာပေါ့။ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ပေါ့။ တောထဲ မှာ ကျသွားတာ။ နောက်တော့ ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်၊ ဗိုလ် သင်တန်းကျောင်းပြေတော့ ကျောင်းပြီးစေပေါ့။ တပ်ထဲရောက်လာပြီးတော့ ရန်ကုန်မှာ စစ်ဝန်ကြီးရုံးမှာ လေ့ကျင့်ရေးတပ်က ဘယ်မှာလဲဆိုတော့ ပဒုမ္မာ ကွင်းထဲမှာပေါ့။ အဲဒီကွင်းကလည်း တော်တော်ကြီးကျယ်ခမ်းနားတဲ့ကွင်း ပါပဲ။ ကျွန်တော်တို့ အဲဒီမှာပြဇာတ်ရုံတွေရာ၊ ဈေးဆိုင်တွေရာရှိတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ဗိုလ်သင်တန်းကျောင်းသွားပြေရတယ်။ တတိယပတ် ဗိုလ်သင်တန်းကျောင်းပေါ့။ အဲဒီ တတိယပတ်ဗိုလ်သင်တန်းကျောင်းက ပထမ ဗိုလ်သင်တန်းကျောင်း၊ ဒုတိယပတ် ဗိုလ်သင်တန်းကျောင်းတွေနဲ့ မတူဘူး။ ကျောင်းသားလူငယ်တွေ တော်တော်များများ ပါလာကြတယ်။ ပညာတတ်လေးတွေ ပါလာကြတယ်။ နောက်ပြီးတော့ တပ်ထဲက ကျွန်တော်


တို့ ကောလိပ်ကျောင်းသင်ဖူးတဲ့သူတွေ ဘာတွေ အကုန်လုံးပါတော့ တော်တော် လေးကို ပညာတတ်လေးတွေ ပါလာတာပေါ့။  
ကျောင်းတက်တဲ့အချိန်ကျတော့ ကျောင်းမှာ အလေ့အထရှိတာက ကျောင်းအုပ်ကြီးကစနေနေကျလိုရှိရင် သူကစိတ်ဓာတ်စစ်ဆင်ရေးပြောတယ် ပေါ့နော်။ လွတ်လပ်ရေးရပြီဆိုတော့ ဗမာ့တပ်မတော်က တော်လှန်ရေး တပ်မတော်ဖြစ်သွားပြီဆိုတော့ ဂျပန်ဘက်က အကြံပေးအရာရှိချုပ်တွေနဲ့ လုပ်ကြတာပေါ့။ ဒါပေမယ့်လို့ တပ်အကြီးအကဲတော့ ဗိုလ်ချုပ်ပေါ့။ ကျောင်းမှာလာပြီးတော့ ကြည့်တဲ့အခါကျတော့ အထူးသဖြင့်ကတော့ စနေနေ့ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်ပြီး စကားပြောတဲ့အခါ ကျောင်းအုပ်ကြီးပြောတဲ့ အခါလည်း ရှိတယ်။ စစ်အကြံပေးပုဂ္ဂိုလ် သူကဂျပန်၊ သူပြောတာလည်းရှိတယ်။ ကျွန်တော်တို့ရဲ့ တပ်မှူးပေါ့။ နောက်တစ်ခါတလေ ဗိုလ်ချုပ်အောင်ဆန်းက လာပြီး စကားပြောဖူးတယ်။ ခဏခဏလာ စကားမပြောပေမယ့် ဗိုလ်သင်တန်း ကျောင်းနဲ့ ပတ်သက်တာကိုတော့ ဗိုလ်ချုပ်အောင်ဆန်းက စိတ်ပါဝင်စားပါတယ်။ နောင်ထူထောင်မယ့်တပ်တွေမှာ တပ်မှူးတွေဖြစ်လာမယ့်သူတွေကို။ ဒါကြောင့် လာလာကြည့်တယ်။

သူလာကြည့်တဲ့အခါ ကျွန်တော်တို့သင်ထားတဲ့စာတွေ၊ ပညာတွေကိုပြရ တယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာက အစပေါ့။ ဗိုလ်ချုပ်ကလာစစ်တာ၊ အဝေးက မြင်ရတာပေါ့ဗျာ။ ခပ်လှမ်းလှမ်းကတောင် မဟုတ်ဘူး။ အဲဒီမှာ ဂျပန်အကြံပေးအရာရှိတွေ ဘာတွေလည်း ခြံရံပြီး ပါလာတာပေါ့။ အဲဒီအထဲမှာ ဂျပန်ပြန် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေလည်း ပါကြတာပေါ့။ ကျွန်တော်တို့ အကုန်လုံးကိုမသိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိတယ်။

ဗိုလ်ချုပ်က စစ်ဝတ်စစ်စားနဲ့ အင်မတန်ခန့်ညားပါတယ်။ ဟိုတုန်းက စစ်ဦးထုပ်ပေါ့နော်။ ဒါပေမယ့် ဗမာ့တပ်မတော်က သီးခြားဆိုတော့ အဝါပတ် ကလေးပါပြီးတော့ ထိပ်မှာတော့ သတ္တုနဲ့လုပ်ထားတဲ့ ကဒေါင်းရုပ်ပေါ့။ ကဒေါင်း ရုပ်ဆိုတာက အခုလိုခွပ်ခေါင်းပုံမဟုတ်ဘူး။ တစ်ဆက်တည်း တစ်ပေါင်းတည်း တည့်တည့်ဖြစ်နေတဲ့ ကဒေါင်းခေါ်မှာပေါ့။ နောက်ပြီးတော့ သူတံဆိပ်ကတော့ ဟိုတုန်းကပြောင်းလိုက်ပြီပေါ့နော်။ ပြောင်းလိုက်တော့ Silver plate three stars ပေါ့။ အောက်ကအခံက တံဆိပ်က အင်မတန်လှပတဲ့ အစိမ်းရောင်နုနု။ အင်မတန် အသားကောင်းတဲ့ ပိုးသားပြင်ပေါ်မှာ ချုပ်ထားတာပေါ့။ ငွေပြားပေါ် မှာ အပွင့်သုံးပွင့်နဲ့ ဒီဘက်မှာတော့ထိုးထားတဲ့ ကဒေါင်းရုပ်ပေါ့။ နောက်ပြီးတော့ စစ်သားတစ်ယောက်ရဲ့ အဆောင်အယောင် အကုန်လုံးပါတာပေါ့ဗျာ။ ဓားပါ တယ်။ မြင်းစီးဖိနပ်ပေါ့။ သူလာတဲ့အခါတော့ကားနဲ့လာတာများပါတယ်။ အလံ တွေ့နဲ့ပေါ့။ အလံက အဝါရောင်၊ ဗိုလ်မှူးအဆင့် တွေကတော့ အလံနီ။ အရာရှိ ငယ်အဆင့်တွေကတော့ အလံပြာပေါ့။ အဲလိုလာတာ။ ခန့်ခန့်ညားညားလာကြ တာ။ အခြံအရံနဲ့ပေါ့။ လျှောက်ကြည့်ကြတယ်။ ကျောင်းကိုစစ်ပြီးရင် ရိပ်သာ မှာခဏနားပြီးတော့ ပြန်သွားတာမျိုး။ အဲလို ဟာမျိုးပဲ မြင်ဖူးတာပဲ။

**မေး။ ။ နောက်ပိုင်းမှာ နီးနီးကပ်ကပ် မြင်ဖူးတာမျိုးတွေ ရှိရင်ပြောပြပါဦး။**  
**ဖြေ။ ။** အင်း ဘယ်နေရာမှာ နီးနီးကပ်ကပ်မြင်ဖူးလဲဆိုတော့ ၁၉၄၄ ခုနှစ် ဗိုလ်သင်တန်းကျောင်းတက်တဲ့အခါ။ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ မြန်မာနိုင်ငံက အတုအယောင်လွတ်လပ်ရေး(ရွှေရည်စိမ်လွတ်လပ်ရေး) ရတယ်။ အဲဒီလို အတုအယောင်ရတဲ့ နှစ်ပတ်လည်နေ့မှာ ကျွန်တော်တို့အခု ကန်တော်မင်ကြီးပေါ့။ အဲဒီတုန်းကတော့ အခုလို အဆောက်အအုံတွေ ဘာတွေ သိပ်မရှိဘူး။ တောင်ကုန်းလေးတွေ၊ မြက်ခင်းလေးတွေနဲ့ ကွင်းပြင်ကြီးပေါ့။ အဲဒီမှာ ပြဇာတ်ရုံရှိတယ်။ ပထမ မြိုင် ပြဇာတ်ရုံ၊ နောက် သူနဲ့မရေးမဆန်းခင်း ပေါ်လာတာကတော့ နေသူရိန်ပေါ့။ အဲဒီရေမှာ ကွင်းပြင်ကြီးရှိတယ်။ အခုလို သစ်ပင်တွေ ဘာတွေနဲ့မရှုပ်ဘူး။ အဲဒါစစ်ရေးပြကွင်းပေါ့။ အဲဒီကိုလာရတယ်။ လာတော့ ကားနဲ့လာတယ်။ စစ်ဝန်ကြီးရုံးမှာ ဆင်းရတယ်။

အဲဒီကနေပြီးတော့ စစ်ချီသီချင်းတွေနဲ့ ကျွန်တော်တို့အစောကြီးချီတက် လာတာပေါ့။ ၁၉၄၄ ခုနှစ်ကရတဲ့ လွတ်လပ်ရေးတစ်နှစ်ပြည့်တဲ့ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁ ရက် လွတ်လပ်ရေးနေ့ အခမ်းအနား။ စစ်ရေးပြ အခမ်းအနားပေါ့။



အဲဒီတုန်းက စစ်ရေးပြအခမ်းအနားဆိုတာက အခုခေတ်လို ချီတက်တာမျိုး မဟုတ်ဘူး။ တပ်မှူးလာတဲ့အခါ ညီညီညာညာ တန်းစီပြီးတော့ သေနတ် မြှောက် အလေးပြုရတာ။ ကျွန်တော်တို့ ဒါဂုဏ်ပြုတာပေါ့ဗျာ။ ကျွန်တော် တို့ရဲ့ တတိယပတ် ဗိုလ်သင်တန်းကျောင်းက အဲဒီ ဩဂုတ်လဆိုတော့ ကျောင်းတက်တုန်းက ဧပြီလကုန် သင်ကြားပြီးလောက်က တက်တော့ တော်တော်လေးအသားကျသွားတော့ ဗိုလ်လောင်းနဲ့လေးတွေ ရနေပြီပေါ့ ဗျာ။ အဝတ်အစားကလည်း အပြင်ထွက်တဲ့အခါ ဝတ်ဖို့ထုတ်ပေးထားတာ ရှိတယ်။ ကြယ်နဲ့ပေါ့လေ။ ဒါဆိုရင် ဗိုလ်လောင်းကျောင်းသားဆိုတာ သိသာ တယ်။ ပြီးတော့မှ သူနဲ့ပတ်သက်တဲ့ နာမည်။ နံပါတ်။ ထင်ထင်ရှားရှားပေါ့။ အင်္ကျီကကျတော့ ဗိုလ်လောင်းအင်္ကျီ ဗိုလ်လောင်းဘောင်းဘီနဲ့ပေါ့။ ဖိနပ်က လည်း အခုလိုပြောင်လက်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ရိုးရိုးသားရေကို ချုပ်ထားတဲ့ ဖိနပ်ပဲ။ ဒါပေမယ့် ကောင်းပါတယ်။ သေနတ်တွေ ဘာတွေ ထမ်းပြီးလာရတာပေါ့။ အားလုံးပေါင်း ဆိုရင် ကျွန်တော်မှတ်မိသလောက် တပ်ခွဲတစ်ခွဲလုံးလာတာပေါ့။ လူ ၁၅၀ လောက် လာကြတာ။ သင်တန်းဆင်း တာတော့ ၂၀၀ ကျော်တယ်။ အဲဒီသင်တန်းက လူအများဆုံးပဲ။ သွားကြတာ ပေါ့။

အလေးပြုစင်ရှေ့က စောင့်နေတဲ့အခါ စစ်သေနာပတိကြွလာပြီဆိုပြီး ကားနဲ့ ဝင်လာတယ်။ ဝင်လာတဲ့အခါကျတော့ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း လာတာ မြင်ဖူးတယ်။ စစ်ဝတ်စုံအပြည့်နဲ့ပေါ့။ ဓားပါပါတယ်။ TOP BOOTနဲ့ ဘာနဲ့လာတဲ့ အခါကျတော့ ခန့်ညားတာပေါ့ဗျာ။ အခြံအရံတွေနဲ့။ ဘယ်လို ခြံရံလဲဆိုတော့ မှတ်မိသလောက် ဗိုလ်ရန်အောင်တို့၊ ဗိုလ်ဇေယျာတို့၊ ဗိုလ်ချုပ် ကျော်ဇောတို့၊ ဗိုလ်မှူးဇေယျာတို့၊ ဗိုလ်မှူးရန်နိုင်တို့၊ ရဲဘော်သုံးကျိပ်ဝင်တွေပါ တယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။ ဒီအထဲမှာ အကုန်လုံးဗိုလ်မှူး မဖြစ်ဘူး။ တချို့ ဗိုလ်ကြီးတွေဖြစ်တယ်။ ကျွန်တော်တို့က အကုန်လုံးကို သိလည်းမသိဘူး။ သိသာထင်ရှားတာကတော့ ဗိုလ်ရန်အောင်က မှတ်ဆိတ် ကြီးနဲ့ ဘေးမှာ အဆောင်အယောင်တွေနဲ့ လာတော့ ထင်ရှားတယ်ပေါ့။ ဗိုလ်ချုပ် ကျော်ဇောကတော့ ရိုးရိုးပါပဲ။ သူကတော့ လေးလှိုင်း၊ တစ်ပွင့်ပေါ့။ လေးလှိုင်း နှစ်ပွင့်က ဒုဗိုလ်မှူးပေါ့။ လေးလှိုင်းသုံးပွင့်ကတော့ ဗိုလ်မှူးကြီးပေါ့။ ဗိုလ်ချုပ်ကတော့ GOLD PLATE အပြည့်ပေါ့။ နောက်တော့ သူစင်ပေါ် တက်တယ်။ စင်ဆိုတာ ကလည်း အခုလို စင်ကြီးတွေ ဘာတွေမဟုတ်ပါဘူး။ မြေကို မြှင့်တင်ပြီးတော့၊ မြင့်အောင်လုပ်ထားပြီးတော့ လှေကားထစ်လေး ဘာလေးနဲ့လုပ်ထားတဲ့ စင်မြင့်မှာ သူအလေးပြုခံတယ်။ အဲဒီအချိန်မှာ ကျွန်တော်က တပ်စု(၁)ကဆိုတော့ ရှေ့ဆုံးတန်းကပေါ့။ သိပ်မလှမ်းဘူး။ မြင်ရတာ။ အနီးကပ်မြင်ရတော့ သူက အသားလတ်တယ်ဗျာ။ တည်ကြည် တယ်ပေါ့ဗျာ။ စစ်သေနာပတိဆိုတော့ စစ်သေနာပတိ အဆောင်အယောင်နဲ့ အင်မတန်မျက်နှာထားတည်တယ်။

**“သူလာကြည့်တဲ့အခါ ကျွန်တော်တို့သင်ထားတဲ့စာတွေ၊ ပညာတွေကိုပြရတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်တာက အစပေါ့။ ဗိုလ်ချုပ်က လာစစ်တာ၊ အဝေးက မြင်ရတာပေါ့ဗျာ။ ခပ်လှမ်းလှမ်းကတောင် မဟုတ်ဘူး။ အဲဒီမှာ ဂျပန်အကြံပေးအရာရှိတွေ ဘာတွေလည်း ခြံရံပြီး ပါလာတာပေါ့။ အဲဒီအထဲမှာ ဂျပန်ပြန် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေလည်း ပါကြတာပေါ့။ ကျွန်တော်တို့ အကုန်လုံးကိုမသိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိတယ်”**

### စာမျက်နှာ ၁၀ မှ

ခန့်ခန့်ညားညားနဲ့ ခပ်တောင့်တောင့်နဲ့ သွားတာလာတာကို စစ်ရိပ်စစ်သွေးနဲ့။ ဝတ်စားထားတာလည်း ဂျာမန်ဂျင်နရယ်တွေ ဝတ်ထားတာမျိုးပဲ။ ဟိုတုန်းက ဂျပန်ကလည်း ဒီအဝတ်အစားပဲလေ။ ကျူးနစ်တွေ ဘာတွေကလည်း အကောင်းစားတွေပေါ့လေ။

မေး။ ။ အဲဒီလို အလေးပြုပုံပြီးတဲ့ အခါမိန့်ခွန်းပြောသေးလား။ ဗိုလ်ချုပ်က အဲဒီမှာ ဘာတွေများ ပြောပါသလဲ။

ဖြေ။ ။ မိန့်ခွန်းကတော့ သူ့အရှည်ကြီးမပြောဘူး။ မနှစ်က လွတ်လပ်ရေးရခဲ့တယ်။ ဒါပေမယ့်လည်း စစ်မှန်တဲ့ လွတ်လပ်ရေးရအောင် လုပ်ရဦးမယ်။ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကြိုးစားကြလို့ပြောတယ်။ စစ်မြေပြင်မှာ သွားပြီးတော့ တွန်းလှန်တဲ့အခါမှာ မင်းတို့အချင်းချင်းပဲ အသက်ပေး ကာကွယ်စောင့်ရှောက်ရင်း တိုင်းပြည်ကို ကာကွယ်ရမယ်ပေါ့။ ဆရာဝန်ဆိုတာလည်း မရှိဘူး။ ဆေးဆိုတာလည်းမရှိဘူး။ ကိုယ့်ဟာကိုယ် ပြုစုရမယ်။ ကိုယ့်ဟာ ကိုယ်ကာကွယ်ရမယ်။ နောက်ပြီး အထူးသဖြင့် ရဲဘော်တွေအပေါ်မှာ နှစ်နှစ်ကောင်းပြန်ရမယ်။ သူပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါကတော့ ပြောလေ့ပြောထပါ။ ခဏခဏကို ပြောတယ်။ “ငါတပ်မတော်မှာ ဘယ်ခါ ကြည့်ကြည့် စစ်သည်ဆိုးမရှိဘူး။ အရာရှိဆိုးပဲရှိတယ်”လို့။ ခဏခဏကို ပြောတာ။ အဓိပ္ပာယ်ကတော့ မင်းတို့ဟာ အရာရှိဖြစ်မယ့်သူတွေ၊ အဲဒီသူတွေက အရာရှိကောင်းဖြစ်ပြီးတော့ မင်းတို့အောက်က စစ်သည်တော်တွေကို ကောင်းအောင်လုပ်ကြဖို့၊ ဒါကိုသူက အဓိပ္ပာယ်ပေါ်အောင် ငါတပ်မတော်မှာ စစ်သည်ဆိုးဆိုတာမရှိဘူး။ အရာရှိဆိုးဆိုတာ ရှိလာနိုင်တယ်လို့ ပြောလေ့ရှိတယ်။ တိုတိုတုတ်တုတ်ပဲပြောတာပဲ။ ပြောပြီးတော့ ဟိုတုန်းက သေနတ်မြောက် အလေးပြုတယ် ဆိုတာက အခုလို မြောက်ပြီးတော့ ပြုတာမဟုတ်ဘူး။ ခားနဲ့ဘာနဲ့ အကျအနာ၊ သေနတ်မြောက် အလေးပြုတဲ့နေရာမှာ သူ့မျက်နှာ မျက်လုံးနှစ်လုံးနဲ့ သူ့မျက်လုံးတည့်တည့်ကို ကြည့်ရတယ်။ သူကလည်းပြန် ကြည့်တယ်။ ဟိုတုန်းက အလေးပြုတာ အခုလို လျှောက်သွားပြီး လက်ကလေး တင်ပြီး အသာလေးပြုတာမျိုး မဟုတ်ဘူး။ စစ်သားတစ်ယောက်ချင်း၊ တစ်ယောက်ချင်းအကြည့်ကို ကြည့်ပြီးတော့ သွားတာ။ ကျန်တဲ့ ရဲဘော် စစ်သားတွေကလည်း သူ့ကို လိုက်ကြည့်ရတယ်။ ဝေဖန်မှုမှာပေါ့။ တစ်ခါတလေ တရုတ်စစ်သားတွေ ဘာတွေ အလေးပြုရင် မျက်နှာလိုက်ကြည့်တာမျိုး။ အဲဒီတော့ အဲဒီတုန်းက ဗိုလ်ချုပ် ကို သေချာမြင်ရတာပေါ့။ အနီးကပ်မြင်ဖူးရုံပဲ။ စကားမပြောဖူးသေးဘူး။ ဒါတို့ရဲ့ စစ်ဝန်ကြီး။ ဒါတို့ရဲ့ စစ်သေနာပတိဆိုပြီးတော့ ပေါ့လေ။ မင်္ဂလာဒုံကျောင်းကို လာလာစစ်တာကတော့ အဝေးကပဲ လှမ်းမြင်ရတာပါ။

တစ်ခါတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကျောင်းမှာ ဂျပန်နိုင်ငံမှာ မင်းမျိုးမင်းနွယ်ထဲက စစ်ဗိုလ်တစ်ယောက်က ဗိုလ်သင်တန်းကျောင်းကိုလာမယ်။ ကြည့်မယ်ဆိုတော့ အဲဒီတုန်းက ပင်ပန်းတယ်ပျ။ သူ့ရွေးမှာ ကျွန်တော်တို့က စစ်ရေးပြတာတွေလုပ်ရမှာ။ သင်ထားတာတွေကို ပြန်လုပ်ပြရတာပေါ့။ ကျွန်တော်တို့ကို သင်တန်းပေးတယ်ဆိုတာလည်း ထူးချွန်တဲ့သင်တန်းမျိုး

တွေက လာသင်တာကိုမျိုး။ စစ်မြေပြင် အတွေ့အကြုံရှိတဲ့ တပ်မှူးတွေ၊ ဂျပန်က စစ်ကျောင်းမှာ တော်တဲ့သူတွေက လာသင်တာကိုး။ လာသင်တော့ အကောင်းဆုံးဖြစ်အောင် ပြရမယ်ဆိုတော့ ပင်ပန်းတာပေါ့။ ကျွန်တော်တို့ကတော့ ရင်ဆိုင်တိုက်ပွဲဆိုတာကို ပြရတယ်။ ရင်ဆိုင်တိုက်ပွဲဆိုတာက ကုန်းအနိမ့်ကွင်းမှာ ဟိုဘက်က ရန်သူနဲ့ ဒီဘက်က ကိုယ့်နဲ့ တွေ့ရတဲ့ စစ်ရေးပြပေါ့။ တစ်ဖက်က တစ်ယောက်ကို နောက်တစ်ဖက်က တစ်ယောက်က မိမိတို့ စစ်ပညာနဲ့ ချဉ်းကပ်ပြီးတော့ တစ်ယောက်ကို တစ်ယောက်ကို လှံစွပ်ထိုးတိုက်တာပေါ့။ အဲဒါကိုပြရတာ။ ဒါကို ဆိုက်ဆိုင် လို့ခေါ်တယ်။ ကျွန်တို့သူတွေကလည်း သူတို့နဲ့သင်ဆိုင်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကိုပြရတယ်။ ဥပမာ ညတိုက်ပွဲလို့ဟာမျိုး။ အဝတ်အစားတွေနဲ့ တိုက်ပြရတာ တိုတာတို့။ သူ့ကဏ္ဍနဲ့ သူပျောက်ပျောက်။ အဲဒီလိုပြရတယ်။ ကွင်းကြီးထဲမှာပြရတာ။ ကျွန်တော်တို့က ရင်ဆိုင်တိုက်ပွဲကို ပြရတော့ နည်းနည်းတော့ နီးတာပေါ့။ အဲဒီအခါမှာလည်း မြင်ဖူးတယ်။

ဒါက ဟိုတုန်းကမြင်ဖူးတာထက် နည်းနည်းဝေးတယ်။ သို့သော်လည်း မှန်းလို့တော့ရနေတယ်။ ဗိုလ်ချုပ်ဆိုတာ။ အဲဒီတုန်းကလည်းဗျာ ဂျပန်မင်းမျိုးမင်းနွယ် လာကြည့်တာဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေမှာ ပင်ပန်းလိုက်တာ။ စစ်ရေးပြလို့ ပင်ပန်းတာတင်မကဘူး။ ဘုရင်မျိုး ဘုရင်နွယ် လာမယ်ဆိုတော့ ဘုရင်မျိုး၊ ဘုရင်နွယ်ကို ကြိုဆိုဖို့ဟာက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လာမယ့်ကားဆိုင်ကန်နေရာ၊ ကြည့်မယ့်နေရာတွေ အားလုံးကို မြေကြီးတွေကို ပြန်ညှိရတယ်။ ကျောင်းသားတွေက ညှိလို့သွားရင် တစ်ခါပြန်ထုရတယ်။ လုပ်ကိုင်ပြီးတော့ အဲဒီအခါမှာ မျဉ်းလေးတားပေးထားတယ်။ အဲဒီအခါမှာ အနုဆုံး သဲအဖြူလေးတွေကို ဘုရားကြီးတို့ ဘာတို့ဘက်က သွားပြီးတော့ ကားနဲ့သယ်လာပြီးတော့ သဲဖြူ လေးတွေကို ဆန်ခါနဲ့ ချပြီးတော့ အဲဒီအခါမှာ ဖြူးရတယ်။ ကြည့်လိုက်ရင် ဖွေးနေတာပေါ့။ သဲဖြူခင်း၊ ရာဇမတ်ကာ ဆိုတာမျိုးပေါ့။ သူက မင်းမျိုးမင်း နွယ်၊ ဘုရင်ရဲ့ညီဆိုလား။ ထားပါတော့။ အဲလိုလာတာဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံးကြိုဆိုရမယ် ဆိုပြီးတော့ ကြိုရတာပေါ့ဗျာ။ အဲဒီမှာ တွေ့ဖူးလိုက်တယ်ပေါ့။ အဲဒီအချိန်မှာတော့ သူက တော့ ဗမာ့တပ်မတော်ရဲ့ ကိုယ်စားပြု စစ်သေနာပတိဆိုတော့ ဂျပန်ဘုရင် ဆွေတော်မျိုးတော်နဲ့ တန်းတူညီတူပဲ လျှောက်လာကြတာ။ အဲဒီမှာ တစ်ခါ တွေ့လိုက်ရတယ်။

မေး။ ။ နောက်ပိုင်းရော ထပ်တွေ့သေးရဲ့လား ဘာသာ။

ဖြေ။ ။ တွေ့တယ်။ အဲဒါပြီးတော့ ကျွန်တော်လည်း အရာရှိဖြစ်လာတယ်။ နောက်ပိုင်း ကျွန်တော် မန္တလေးသွားတယ်။ ဗိုလ်ဗထူးတို့နဲ့ တွေ့ရတယ်။ သူတို့ ကိစ္စဝိစ္စတွေ ပြီးပြီလားတော့မသိဘူး။ ကျွန်တော်လည်း မသိနိုင်ဘူးလေ။ ဗိုလ်မှူး လှဟန်က ဒီကလေးတွေကို ပြန်ခေါ်သွားဖို့ ပြောတယ်။ ပြောရဦးမယ်။ ဗိုလ်ဗထူးကတော့ ပိန်ပိန်သွယ်သွယ်။ စိတ်ဓာတ် အင်မတန် ပြင်းထန်တယ်။ ငယ်သားတွေအပေါ်မှာ ကြင်နာတယ်။ သူက ကျွန်တော်တို့ ရောက်သွားတဲ့အခါကျတော့ မှတ်မိသေးတယ်။ ကလေးတွေပေါ့နော်။ ဗိုလ်သင်တန်း ကျောင်းကဆင်းလာတဲ့ အခါကျတော့ လာရတာလည်း ပင်ပန်းတယ်ဆိုတော့ ဒီကလေးတွေ ကောင်းကောင်းမွန်မွန် ကျွေးပါမွေးပါဆိုတော့

မန္တလေးမှာကျမှ ကျွန်တော်တို့ ကောင်းကောင်းစားရတာ။ အဲဒီတော့မှ ငါးဟင်းတို့၊ ပုစွန်တို့၊ ဘာတို့ ဟင်းကောင်းစားရတာ။ တစ်လမ်းလုံးမှာတော့ မြေပဲကြော်ရယ်၊ ထန်းလျက်ရယ်၊ ကြည့်ကာရယ်၊ ထမင်းရယ်ပေါ့ဗျာ။ အဲဒါပဲ ထည့်လဲ စားရတာ။ ဆန်တော့ ပေါပါတယ်။

အဲဒီတုန်းက ဆန်ကလည်း အပြင်သိပ်မရောင်းရတော့ ထမင်းကတော့ ရှိတယ်။ ဟင်းဆိုတာကတော့ သိပ်မရှိဘူးလေ။ ကျွန်တော်တို့က ပျဉ်းမနား အထိတော့ ရထားနဲ့လာလို့ရတယ်။ ပျဉ်းမနား ဒီဘက်ကိုကျတော့ ရထားက တွန်းလာရတာ။ ရထားက မီးပေါင်ကျတော့ တွန်းရတာပေါ့။ မီးပေါင်လေးတက်လာပြီဆိုရင် ပြန်တက်၊ မီးပေါင်ကျသွားရင် ပြန်ဆင်းပြီးတွန်းရတယ်။ ယုံတောင်ယုံမယ် ထင်ဘူး။ ရထားကို စီးရယ်မရှိဘူး။ တွန်းရတာ။ သစ်သားတုံးအစိမ်းတွေနဲ့ မီးသွေးထည့်တော့ သူက မီးပေါင်ကျတော့ ရထားကထွက်ဘူး။ ဒါကြောင့် တွန်းရတာ။ တွန်းရင်းနဲ့မီးပေါင်က တက်လာတော့ အရှိန်ပြန် ရလာရော၊ တစ်ခါပြန်တက်ပေါ့။ နောက် တစ်ခါ နှစ်ခါပင်လောက်ကျသွားရင် မီးပေါင်ကျသွားပြန်ရော၊ တစ်ခါ ပြန်ခွန်ဆင်းပေါ့။ အဲဒီလိုနဲ့ ပဲခူးပြန်လာရတာပေါ့။ ပဲခူးပြန်လာတော့ ရွှေတောင်ရိုးစခန်းမှာ နေရတယ်။ ကျွန်တော်က စခန်းမှူးရုံးမှာနေတယ်။ ကျွန်တော် စခန်းမှူးက ရဲဘော်သုံးကျိပ် ဗိုလ်ကြီးဗလပေါ့။ ကျွန်တော်တို့နဲ့ အတူနေရတယ်။ ကျွန်တော်တို့က တပ်ထဲမှာပဲ နေရတယ်။ ရဲဖန်ရဲခါ လာစစ်တာကတော့ ဗိုလ်ဇေယျက လာစစ်တယ်။

ဒါပေမယ့်လို့ မတ်လအလယ်လောက်ကျတော့ ကျွန်တော်တို့ တပ်မှူးက ကျွန်တော်ကို လာပြောတယ်။ တောထဲသွားရမယ်ပေါ့။ အဆင်သင့်ပြင်ထားပေါ့။ မင်းနဲ့အတူ တပ်စိတ်တစ်စိတ်ပါမယ်ပေါ့။ ပြောရမယ့် အချိန်ကျမှ ပြောမယ်ပေါ့။ အဆင်သင့်လုပ်ထားဆိုတော့ ဘာမှန်းတော့မသိဘူး။ လုပ်ထားဆိုတော့လည်း လုပ်ထားတာပါ။ အဲဒီနေ့က အဲလိုပြောပြီးတော့ လေးငါးရက် လောက်ကြာတော့ အဲဒီမှာပဲလုပ်မယ်၊ ဗိုလ်ချုပ်အောင်ဆန်းလာမယ်။ ထမင်းစားပွဲကျင်းပမယ်။ အဲဒီတုန်းက မတ်လအလယ်လောက်ပေါ့။ ရက်တော့ မမှတ်မိဘူး။ ဒါပေမယ့် ဖက်ဆစ်တော်လှန်ရေးက မတ်လ ၂၇ ရက်ဆိုတော့ မှန်းကြည့်ရတာပေါ့။ အဲဒီမှာဗိုလ်ချုပ်အောင်ဆန်းလာမယ်။ ရဲဘော်တွေနဲ့အတူ ထမင်းစားမယ်။ ညဘက်မှာအိုက်တင်သောင်း အငြိမ့်ကမယ်။ မာယာသောင်း လို့လည်းခေါ်တယ် သူ့ကို။ မင်းသမီးကနာမည်ကြီး ပဲခူးက။ အဲဒီအငြိမ့်ကမယ်တဲ့။ ဆိုတော့ အရာရှိငယ်တွေ အကုန်လုံးလာရမယ်ပေါ့။ ထမင်းစားဖို့ ဆိုတော့ သွားကြရတာပေါ့။ သွားတော့ ကံအားလျော်စွာပဲ၊ ဗိုလ်ချုပ်က သူ့ရဲ့တောင်းဆိုချက်ပဲဆိုတော့ဗျာ။ တပ်မှူးငယ်လေးတွေ၊ ကျောင်းဆင်း ဗိုလ်လောင်းလေးတွေနဲ့ တွေ့ချင်တယ် ထင်ပါတယ်။ စီစဉ်တော့ ဓနိတ်ကြီး ထံမှာ ထမင်းစားပွဲလုပ်တာပေါ့။ ပျဉ်တွေ ဘာတွေတောင်မရှိပါဘူး။ ဝါးခြမ်းတွေနဲ့ ခွဲခွဲပြီးလုပ်ထားတာ။ ထိုင်ရတာလည်း ဝါးတန်းပေါ့။ သူကလည်း အဲလိုပဲ တစ်ဖက်ကထိုင် ရတာပေါ့။ ထိုင်ရတဲ့ အခါကျတော့ ကံအားလျော်စွာပဲ ကျွန်တော်နဲ့တည့်တည့် လာကျတယ်။ အဲဒီမှာ အသေအချာမြင်ဖူးလိုက်တယ်။ စကားပြောဖူးလိုက်တယ်။ (ဆက်လက်ဖော်ပြပါမည်)

## (၇၃)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုကြမည့် မိဘပြည်သူများအား ကြိုတင်အသိပေးအကြောင်းကြားခြင်း

(၇၃)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုကြမည့် မိဘပြည်သူများအနေဖြင့် အောက်ပါအချက်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်-

- (က) လက်ကိုင်ဖုန်းအမျိုးမျိုး၊ အင်္ဂလိပ်စကားအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီဒီယိုစကားအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။
- (ခ) အာဇာနည်ဗိမာန်သို့ ဝင်ရောက်ရာလမ်းဖြစ်သော လင်လမ်းနှင့် အနောက်ရွှေဂုံတိုင် လမ်းဆုံတို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရောဂါဖြစ်ပွားသူတွေ့ရှိပါက Contact Person ဆက်စပ်စုံစမ်းနိုင်ရေးအတွက် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်များ ပြည့်စုံမှန်ကန်စွာ စာရင်းပေးရမည်ဖြစ်ပါသည်။
- (ဂ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်ရေးအတွက် Social Distancing အရ သတ်မှတ်ထားသော (၆)ပေ အကွာအဝေးအတိုင်း အာဇာနည်ဗိမာန်အတွင်းသို့ တန်းစီဝင်ရောက် ရမည်ဖြစ်ပြီး အာဇာနည်ဗိမာန်ရင်ပြင်တွင်လည်း တစ်ကြိမ်လျှင် (၁)၂ဦးခန့်သာ ဂါရဝပြုခွင့်ပေးမည် ဖြစ်ပါသည်။
- (ဃ) အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြု ဖူးပြီးဆုံးပါက သတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်း အာဇာနည်ဗိမာန်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာရမည်ဖြစ်ပြီး သွားလာခွင့်မပြုထားသည့်နေရာများအား သွားရောက်ခွင့်မပြုပါ။
- (င) အာဇာနည်ဗိမာန်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီးပါက အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နှင့် ရွှေတိဂုံဘုရားတောင်ဘက်မုခ်ဘက်သို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ပါသည်။
- (စ) အများပြည်သူလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့များမှ စစ်ဆေးခြင်းကို ကြည့်ရှုရှာ ခံယူပြီး မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးပရော်တီအဖွဲ့များ၏ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး စည်းကမ်းထိန်းသိမ်းရေးကော်မတီ

အာဇာနည်ဗိမာန်သို့ လာရောက်ကြသည့် မိဘပြည်သူများအနေဖြင့် အောက်ပါ ပစ္စည်းများကို ယူဆောင်၍ အာဇာနည်ဗိမာန်သို့ ဝင်ရောက်ခွင့် မပြုကြောင်း ကြိုတင်အသိပေးအကြောင်းကြားခြင်း

လက်ကိုင်ဖုန်းအမျိုးမျိုး	ပန်းခွေ/ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုး
အင်္ဂလိပ်စကားအမျိုးမျိုး	ဗီဒီယိုစကားအမျိုးမျိုး
လက်ကိုင်အိတ် အမျိုးမျိုး	ပုလင်း/ဘူးအမျိုးမျိုး
ကင်မရာ အမျိုးမျိုး	အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်၊ သံပိုက်များ
မီးခြစ်အမျိုးမျိုး	

အာဇာနည်ဗိမာန်သို့ လာရောက်သည့် မိဘပြည်သူများအနေဖြင့် Drone ယာဉ်များယူဆောင်လာခြင်း၊ လွတ်တင်ခြင်းများ မပြုလုပ်ရန် ကြိုတင်အသိပေးအကြောင်းကြားခြင်း

### ခန္ဓာမိတ်ချွဲတင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်

ခန္ဓာမိတ်ချွဲ ၁၄ - စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္ဓာမိတ်ချွဲတွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ် ရေအမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေချိန် ၂ ဒသမ ၉၆ လက်မရှိပြီး ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ် ၁၀၆၆ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ် ၁၂၃၀ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဥက္ကဋ္ဌကြားမှူးဦးစိုးဦးဦးအဖွဲ့မှ တိုင်းထွာရေး(၄) ဦးကျွန်းတူးအောင်၏ ပြောပြချက်အရ သိရသည်။ မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းလျှင် ခန္ဓာမိတ်ချွဲချင်းတွင်းမြစ်ရေ၏ အမြင့်ဆုံး စိုးရိမ်ရေအမှတ် ၁၃၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၃၀ စင်တီမီတာ၊ ပေအားဖြင့် ၄ ပေကျော် လိုကြောင်း သိရသည်။ စနေမောင်မောင်(ခန္ဓာမိတ်)

### ကျောဖုံးမှ

အသင်းအတွက် ယခုနှစ်ရာသီတွင် ၂၀ ယောက်မြောက် ရိုးသွင်းယူသူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ရိုးရမက်ဒရစ်အသင်းသည် ယခုပွဲ အနိုင်ရရှိခဲ့သောကြောင့် လာလီဂါ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာသည်။ ထို့ကြောင့် ရိုးရမက်ဒရစ်အသင်းသည် လာလီဂါ ပွဲစဉ်(၃၇)အဖြစ် ဇူလိုင် ၁၇ ရက် နံနက် ၁ နာရီခွဲတွင် ဗီလာရီးရဲ့အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အောင်စေ

# ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ် တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇူလိုင် ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ ညနေပိုင်းက ချင်းပြည်နယ် လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ (ယာဝု)

ညှိနှိုင်းဆွေးနွေးရာတွင် တီးတိန်မြို့နယ်အတွင်း ဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသော လူမှုရေးပင်စင်၊ မသန်စွမ်းထောက်ပံ့မှုများ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးတွင် အစိုးရ ကိုယ်ထူကိုယ်ထနှင့် ပုဂ္ဂလိကမူကြိုများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကောင်အထည်ဖော်မည့်ကိစ္စ၊ ချင်းပြည်နယ် အတွင်း ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှုများ၊ မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးရေးနှင့် ပံ့ပိုးကူညီရန်ကိစ္စ၊ တီးတိန်မြို့တွင် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက် အအုံ လိုအပ်မှုနှင့် ဆောက်လုပ်ရန် မြေနေရာသတ်မှတ်ထားရှိမှုတို့ကို တင်ပြ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်



များတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရိခေါဒါရ်နှင့် ကျီခါမြို့တို့တွင် တရားဝင်ပြန်လည်လက်ခံရေးဌာန နှစ်ခု ထားရှိဆောင်ရွက်နေမှု၊ တရားဝင် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ ကြိုတင်ပြင်ဆင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။ သတင်းစဉ်

# ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မှန်ကန်စွာဖြည့်သွင်းနိုင်ရေး ညှိနှိုင်းရှင်းလင်းဆွေးနွေး

နေပြည်တော် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးအောင်အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ သွားရောက် တွေ့ဆုံသည်။ (အောက်ပုံ)

တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တင်ပြထားသည့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းနိုင်ခြင်း မရှိသေးသည့်စာရင်း၊ ယင်းစာရင်းများအား ပြန်လည်စိစစ် ဆောင်ရွက်ကာ ရရှိလာသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်များ ပြန်လည်ဖြည့်သွင်းနေမှုနှင့် မှန်ကန်သော

စာရင်းများရရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြ ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ မဲပေးခွင့်ရှိသည့် လူဦးရေစာရင်းများအရ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် မဖြည့်သွင်းရသေးသူများအား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဖြန့်ဖြူးမှု၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အမှန်တကယ် ရရှိတိုင်ဆောင်ခြင်း မရှိသေးသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူ တိုင်းရင်းသား များအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး၊ သက်ဆိုင်ရာ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ညှိနှိုင်းပူးပေါင်းကာ မဲစာရင်းများ မှန်ကန်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက ယခုအစိုးရအဖွဲ့ စတင်တာဝန်ယူစဉ် မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ထုတ်ပေးဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ မဲပေးခွင့်ရှိသူစာရင်းများတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းရန်ကျန်ရှိနိုင်သည့် အကြောင်းရင်းများ၊ ယင်းအကြောင်းရင်းများအရ ပြန်လည် ဖြည့်သွင်းဆောင်ရွက်မည့် အစီအစဉ်နှင့် လုပ်ငန်းလိုအပ် ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧရာရွှေဝါ ခန်းမ၌ တွေ့ဆုံကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ လူဦးရေစာရင်း၊ ယင်းစာရင်းများတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ ဖြည့်သွင်းရန် ကျန်ရှိသည့်စာရင်းများ အနက် ကတ်ပြားထုတ်ပေးပြီးဖြစ်သော်လည်း ပျက်စီး/ ပျောက်ဆုံးသူများနှင့် ကတ်ပြားအမှတ် မမှတ်မီသူများ ပါရှိမှု၊ မဲစာရင်းတွင် အမည်စာရင်းပါသူအား ရှာဖွေမေးမြန်း နိုင်ခြင်းမရှိမှု၊ မိသားစုအလိုက် ပြောင်းရွှေ့သွားလာမှု စသည့်အခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအား အမှန်တကယ် လျှောက်ထားရရှိမှု



## ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ပြည်တွင်းအလုပ်နေရာ ၁၈၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၁၄

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ် အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား အလုပ်အလောက် ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက် ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ် ရရှိမှုအခြေအနေမှာ အစိုးရအလုပ်အကိုင်အနေဖြင့် ၇၃၃ ဦး၊ ပုဂ္ဂလိက အလုပ်အကိုင်အနေဖြင့် ၁၇၆၁၉ ဦး စုစုပေါင်း ၁၈၃၅၂ ဦးရှိကြောင်း သိရသည်။

သတင်းစဉ်

## ဧရာဝတီမြစ်ရေ ရွှေကူမြို့၌ စိုးရိမ်ရေမှတ် ရောက်ရှိနေ

နေပြည်တော် ဇူလိုင် ၁၄

ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် လက်ရှိရေမှတ်မှ နောက်တစ်ရက်အတွင်း သုံးလက်မခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေခိုခိုပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ မိုး/ဇလ

# ကိုဗစ် - ၁၉ ဒုတိယလှိုင်း ရိုက်ခတ်လာနိုင်ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီး သတိပေး

ဘာလင် ဇူလိုင် ၁၄

နေ့ရာသီအားလပ်ရက်ကာလတွင် ကိုဗစ် - ၁၉ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် ဂျာမနီကျန်းမာရေးဝန်ကြီး Jens Spahn က ဇူလိုင် ၁၃ ရက်တွင် ပြည်သူများအား တိုက်တွန်းပြောဆိုခဲ့သည်။ ကိုဗစ် - ၁၉ ဒုတိယလှိုင်း ရိုက်ခတ်လာနိုင်သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရမှုမှာ သိသိသာသာ နည်းပါးသော်လည်း အခြေအနေကို လျော့မတွက်သင့်ကြောင်း မိမိကိုယ်ကို လုံခြုံပြီး ယူဆထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရမှုမှာ ၁၅၉ ဦးရှိလာပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာမူ ၁၉၈၉၆၃ ဦးအထိ ရှိကြောင်း ရောဘတ်ကို့ရှ် အင်စတီကျု (အာကေအိုင်) မှ ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့သည်။

သားသတ်ရုံ၊ ဘိုးဘွားရိပ်သာများ၊ ဆေးရုံများ၊ မိသားစုပွဲများ၊ ဘာသာရေးပွဲများနှင့် ဒုက္ခသည်စခန်းတို့တွင် ကူးစက်မှုအရေအတွက် များပြားခဲ့သည်ဟု (အာကေအိုင်) ၏ နေ့စဉ်အစီရင်ခံစာပြုချက်အရ သိရသည်။

အားလပ်ရက်ကာလအတွင်း လူများဟိုဟိုဒီဒီ ခရီးသွားလာကြမှုအတွက်လည်း ကူးစက်မှုမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း မယ်လိုကာကျွန်းတွင် ဂျာမနီခရီးသွားများ ပျော်ပွဲရွှင်ပွဲကျင်းပရာတွင် ကိုဗစ် - ၁၉ အတွက် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိသည့်ပွဲများကို ဂျာမနီမီဒီယာများတွင် ဖော်ပြကြသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ကျန်းမာရေးဝန်ကြီးကို မေးမြန်းရာတွင် ၎င်းမှာပွဲဖျက်သူ တစ်ဦးမဖြစ်လိုသော်လည်း ယခု ကိုဗစ် - ၁၉ အတွက် စိုးရိမ်နေရသည့်ကာလတွင် ယင်းကဲ့သို့ အပြုအမူများ လုပ်ဆောင်ခြင်းမှာ မသင့်လျော်ကြောင်း ပြောဆိုခဲ့သည်။ ဆင်ဟွာ



မယ်လိုကာကျွန်းသို့ လာရောက်သော ဂျာမနီခရီးသွားများကို တွေ့ရစဉ်။

## အစွဲရေးနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၄၀၀၀၀ ကျော်လာ

ဂျေရုဆလင် ဇူလိုင် ၁၄

အစွဲရေးနိုင်ငံတွင် ဇူလိုင် ၁၃ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၉၆၂ ဦး ထပ်မံတွေ့ရှိခဲ့သည့်အတွက် စုစုပေါင်း

ကူးစက်ခံရမှုနှုန်းမှာ ၄၀၀၀၀ ဦးအထိ ရှိသွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အစွဲရေးနိုင်ငံ၌ ဖေဖော်ဝါရီလ

နှောင်းပိုင်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူစတင်တွေ့ရှိချိန်မှ စတင်ကာ တစ်နေ့အတွင်း ကူးစက်ခံရသူအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ ဇူလိုင်

၇ ရက်ကလည်း တစ်နေ့အတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၄၇၃ ဦး အထိရှိခဲ့သည်။

သေဆုံးသူအရေအတွက် ၃၅၆ ဦးရှိပြီး စိုးရိမ်ရသည့်အခြေအနေရှိသူများမှာ ၁၅၁ ဦးမှ ၁၈၃ ဦးအထိ ရှိလာရာ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူ ၅၁၄ ဦးရှိသည်။

ရောဂါပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာသူ ၃၈၇ ဦး တိုးလာသည့်အတွက် စုစုပေါင်းနေပြန်ကောင်းသူ အရေအတွက်မှာ ၁၉၃၉၅ ဦးအထိ ရှိသည်။ အစွဲရေး အလုပ်အကိုင် ဝန်ဆောင်မှုဌာန၏ ဇူလိုင် ၁၃ ရက် ထုတ်ပြန်ချက်အရ အလုပ်လက်မဲ့

ပမာဏမှာ ၂၁ ရာခိုင်နှုန်းရှိသည်။ လူဦးရေစုစုပေါင်း ၈၅၂၀၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ သို့သော် ဧပြီလကုန်ပိုင်းကမူ အလုပ်လက်မဲ့ ပမာဏမှာ ၂၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိသည်။ ဖေဖော်ဝါရီလအတွင်းကမူ အလုပ်လက်မဲ့ပမာဏ ၃ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး အလုပ်လက်မဲ့ ဦးရေမှာ ၁၆၂၅၀၀ သာ ရှိခဲ့သည်။ ဆင်ဟွာ



အစွဲရေးနိုင်ငံအလယ်ပိုင်းရှိ လော့ဒ်မြို့တွင် ကိုဗစ် - ၁၉ စစ်ဆေးပေးနေသည်ကို ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်။

## ဟောင်ကောင်ရှိ ဒစ္စနေးဥယျာဉ်ကို ဇူလိုင် ၁၅ ရက်မှစတင်ကာ ပြန်လည်ပိတ်သွားမည်

ဟောင်ကောင် ဇူလိုင် ၁၄

ဒေသတွင်း ကိုဗစ် - ၁၉ ကူးစက်မှုမြင့်တက်နေသည့်အတွက် ဟောင်ကောင် ဒစ္စနေးဥယျာဉ်ကို ဇူလိုင် ၁၅ ရက်မှ စတင်ကာ ပြန်ပိတ်မည်ဟု ဒေါ်ဒစ္စနေးကုမ္ပဏီက ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ဥယျာဉ်ကို ကိုဗစ် - ၁၉ ဖြစ်ပေါ်မှုကြောင့် ဇန်နဝါရီလ နှောင်းပိုင်းမှစတင်ကာ ပိတ်ပစ်ခဲ့ပြီး ဇွန် ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကူးစက်မှု အန္တရာယ်ကြောင့် ပြန်ဖွင့်ပေးပြီး နောက်တစ်လ မပြည့်သေးသည့် အချိန်တွင် ဥယျာဉ်ကို ပြန်ပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ပြုပြင်ပြောင်းလဲကာ ဇိမ်ခံ ဟိုတယ်များကို ဆက်လက်ဖွင့်ခွင့် ပေးသွားဦးမည်ဖြစ်သည်။

ဇူလိုင် ၁၃ ရက် တစ်ရက်တည်း

တွင်ပင် ဟောင်ကောင်၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၅၂ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ဟောင်ကောင်အာဏာပိုင်များက ပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် လည်း ကိုဗစ် - ၁၉ ကူးစက်မှုများ

မြင့်တက်နေသည့်ကြားက ဒေါ်ဒစ္စနေးကုမ္ပဏီသည် ဖလော်ရီဒါရှိ ဒစ္စနေးဥယျာဉ်ကို ဇူလိုင် ၁၁ ရက်က ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

ဖလော်ရီဒါသည် အမေရိကန်ရှိ ကိုဗစ် - ၁၉ ကူးစက်မှုများပြားရာ

နေရာထဲမှ တစ်ခုဖြစ်ပြီး အမေရိကန် တောင်ပိုင်းပြည်နယ်တွင် ဇူလိုင် ၁၂ ရက် တစ်ရက်တည်း၌ပင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၅၂၉၉ ဦး တွေ့ရှိခဲ့သည်။

ကျွန်ုပ်တို့



ဟောင်ကောင်ဒစ္စနေးဥယျာဉ်သို့ လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။

## လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၀၈၉ ဦးရှိ

ဗီယန်ကျင်း ဇူလိုင် ၁၄

လာအိုနိုင်ငံတွင် ဇန်နဝါရီလမှစတင်ကာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၀၈၉ ဦးရှိပြီး ရှစ်ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြို့တော်ဗီယန်ကျင်း၌ ကူးစက်မှုပိုများ

မြို့တော် ဗီယန်ကျင်းတွင် ၆၄၂ ဦး၊ ဗီယန်ကျင်းပြည်နယ်တွင် ၃၉၅ ဦးနှင့် ဘိုလစ်ဟမ်စီပြည်နယ်တွင် ၃၅၈ ဦး သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သည်ဟု လာအိုကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် လက်စီဗောဇ်ခမ်ဆာအိုက ဇူလိုင် ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ခြင်ပေါက်ပွားရာနေရာများကို ရှင်းလင်း

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ရေးပြည်သူများ အနေဖြင့် နေအိမ်နှင့် လုပ်ငန်းခွင်များရှိ ခြင်ပေါက်ပွားရာ နေရာများကို ရှင်းလင်းကြရန်လည်း ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်းထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါသည် ကူးစက်မြန်ရောဂါဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပစိဖိတ်ဒေသအနောက်ပိုင်းတွင် ကူးစက်မှုနှုန်း ပိုမိုမြင့်တက်ခဲ့သည်။ ဆင်ဟွာ

## ဟွာဝေးကုမ္ပဏီ၏ ဝင်ငွေရရှိမှု နှစ်စဉ် ၁၃ ဒသမ ၁ ရာခိုင်နှုန်းတိုး

ရန်ကင်း ဇူလိုင် ၁၄

တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ ဝင်ငွေရရှိမှုသည် တစ်နှစ်လျှင် ၁၃ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်တွင် ယွမ်ငွေ ၄၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၉ ဘီလီယံ) ရှိခဲ့ပြီး အသားတင်အမြတ်ရရှိမှု ၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဟွာဝေးကုမ္ပဏီက ဇူလိုင် ၁၃ ရက်တွင် စီးပွားရေးလမ်းထုတ်ပြန်ခဲ့သည်။


ယန္တရားတစ်ခုဖြစ်လာ

ကိုဗစ် - ၁၉ ဖြစ်ပွားမှုကာလအတွင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများသည် ဗိုင်းရစ်တိုက်ဖျက်ရေးတွင် အရေးကြီးသည့် ပစ္စည်းကိရိယာတစ်ခုဖြစ်လာခဲ့ပြီး စီးပွားရေးပြန်လည် နာလန်ထူလာစေရေးအတွက် လက်နက်ယန္တရားတစ်ခု ဖြစ်လာသည်။

ကတိကဝတ်ပြု

ဆက်သွယ်ရေးကွန်ရက်လုပ်ငန်း ဆောင်ရွက်မှုများ တည်ငြိမ်စေရေး ဆက်လက်ထိန်းသိမ်းထားနိုင်ရန် သယ်ယူပို့ဆောင်သူများနှင့် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းကိုင်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်မည်ဟု ဟွာဝေးကုမ္ပဏီက ကတိကဝတ်ပြုပြီးနောက် ဟွာဝေးသည် ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်ကာ ဒေသအတွင်း ရောဂါကူးစက် ဖြစ်ပွားမှုများနှင့် ဒေသရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်စေရေးအတွက် အကူအညီပေးအပ်ရန် ကြိုးပမ်းခဲ့သည်။ ဆင်ဟွာ

# အီရန်နှင့် တရုတ် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဖြစ်ထွန်းရန် ဆောင်ရွက်



တရုတ်သမ္မတရီကျင့်ဖျင်နှင့် အီရန်သမ္မတ ဟတ်ဆန်ရီဟာနီ

တီဟီရန် ဇူလိုင် ၁၄

အီရန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို ချိန်ညှိနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ကာလရှည်ကြာသော ရင်းနှီးသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဖြစ်ထွန်းရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းတစ်ရပ် တွင် ဇူလိုင် ၁၄ ရက်က ဖော်ပြလိုက်သည်။

အီရန်အစိုးရ အရာရှိများက တရုတ်နိုင်ငံနှင့် အထူး သဖြင့် စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံ အဆောက်အအုံကဏ္ဍတို့တွင် ၂၅ နှစ်ကြာ မိတ်ဖက်ဆက်ဆံ ရေး ထူထောင်ရန် ဆွေးနွေးလျက်ရှိကြောင်း ပြောကြား သည်။ ၂၀၂၀ ပြည့်နှစ်အကုန်တွင်သဘောတူညီချက်တစ်ရပ်ကို ရရှိ လိမ့်မည်ဖြစ်ကြောင်း အီရန်အရာရှိများက ပြောကြား သည်။

အီရန်နှင့် တရုတ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ပြီး အစီအစဉ်သစ်တစ်ခုကို လတ်တလော တွင် ဆွေးနွေးလျက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ အဲဘတ်စ်မော်ဆာဗီက သတင်း ထောက်များအား ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

အီရန်နိုင်ငံက အစီအစဉ်သစ်ဆိုင်ရာ အဆိုပြုချက် တစ်ခုကို အဆုံးသတ်နေကြောင်းနှင့် တရုတ်နိုင်ငံသို့ တင်ပြ

မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။

မော်ဆာဗီက အဆိုပါအစီအစဉ်သည် အမေရိကန်၏ ပိတ်ဆို့မှုဆိုင်ရာ အကျိုးသက်ရောက်မှုများကို ပျက်ပြယ် စေမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ပူးပေါင်း ဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်ကို ဖော်ပြခြင်း မပြုသေးကြောင်း သိရသည်။

အီရန်နိုင်ငံရှိ လုပ်ငန်းအစီအစဉ် အတော်များများတွင် တရုတ်နိုင်ငံ၏ တည်ရှိမှုကို ချဲ့ထွင်သလို ဖြစ်စေမည် ဖြစ်ကြောင်း နယူးယောက်တိုင်းစံသတင်းစာက ဖော်ပြ လိုက်သည်။ အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံသည် နောက်ထပ် ၂၅ နှစ်ကြာသည့်တိုင် အီရန်နိုင်ငံ၏ ရေနံ ထောက်ပံ့မှုကို လျှော့စားဖြင့် ပုံမှန်ရရှိမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့် ရင်းနှီးဖော်ရွေသော ဆက်ဆံရေးရှိကြောင်း၊ နှစ်နိုင်ငံသည် အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကောင်းမွန်စွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချူရင်က သတင်း ထောက်များအား ဇူလိုင် ၁၃ ရက်က ပြောကြားလိုက်သည်။  
အင်န်အိတ်ချ်ကေ

## ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလေး ၁၀ သန်းခန့် ကျောင်းဘယ်တော့မှ ပြန်တက်နိုင်တော့မည်မဟုတ်ဟု အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းပြော

လန်ဒန် ဇူလိုင် ၁၄  
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် မခန့်မှန်းနိုင်သော ပညာရေးဆိုင်ရာအရေးပေါ်အခြေအနေများကိုဖြစ်ပွားစေ ခဲ့သည့်အတွက် ကလေးငယ်ပေါင်း ၉ ဒသမ ၇ သန်းအထိ ကျောင်းပြန်မသွားနိုင်တော့ဘဲ ကျောင်းများအပြီးတိုင် ပိတ်လိုက်ရသည့်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သည့် ဆေ့စ်သည့်ချေးဒရမ်းအဖွဲ့က ဇူလိုင် ၁၁ ရက်တွင် သတိပေးပြောကြားလိုက်သည်။  
ဗြိတိန်အခြေစိုက်လူမှုရေးအဖွဲ့အစည်းသည် ဧပြီလ ကထုတ်ပြန်ခဲ့သော ယူနက်စကို၏စာရင်းအချက်အလက် များကို ကိုးကားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်ရန်ကြိုးစားဆောင်ရွက်နေသည့်အတွက် ကမ္ဘာ့ လူငယ်ပေါင်း ၁ ဒသမ ၈ ဘီလီယံခန့်ကျောင်းနှင့်တူညီသည့် များပိတ်ခြင်းနှင့်ရင်ဆိုင်နေရကြောင်း ဖော်ပြလိုက်သည်။ အဆိုပါပမာဏသည် ကမ္ဘာ့ကျောင်းသားဦးရေ၏ ၉၀ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

လူသမိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့အနာဂတ်မျိုး ဆက်သစ်တစ်ခုလုံး ပညာရေးများနေ့နှင့်နေ့ကြန့်ကြာခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ အစီရင်ခံစာအသစ်တွင် ရေးသားဖော်ပြလိုက်ပြီး မိမိတို့၏ပညာရေးကို ကယ်တင် ကြပါစို့ဟု ထပ်လောင်းဖော်ပြလိုက်သည်။

စီးပွားရေးကျဆင်းမှု အကျပ်အတည်းကြောင့် ကလေးငယ်ပေါင်းသန်း ၉၀ မှ ၁၀၇ သန်းကျော် ဆင်းရဲ တွင်းထဲကျဆင်းခဲ့သည်။

မိသားစုများကိုထောက်ပံ့ရန် လူငယ်များစွာ အလုပ်လုပ် ရန်လိုအပ်လာသကဲ့သို့ မိန်းကလေးငယ်များလည်း အစော ပိုင်း လက်ထပ်မှုတွေပေါ်ပေါက်လာအောင်တွန်းအားပေး သလိုဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ကလေးငယ်ပေါင်း ၇ သန်းမှ ၉ ဒသမ ၇ သန်းအထိ ကျောင်း ထွက်ရမည့်အရေးနှင့် ကြုံတွေ့လျက်ရှိသည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ဝင်ငွေနည်းနှင့်ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများ အတွက် ၂၀၂၁ နှစ်ကုန်အထိ ပညာရေးအသုံးစရိတ်တွင် လည်း အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် လိုငွေပြုမှုကို ဖြစ်ပေါ်စေသည်။

ကလေး ၁၀ သန်းခန့် ကျောင်းပြန်တက်နိုင်တော့မည် မဟုတ်ကြောင်း အဆိုပါကိစ္စသည် မမျှော်မှန်းနိုင်သော ပညာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်းနှင့် အစိုးရ များအနေဖြင့် သင်ကြားရေးတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ကြောင်း အဆိုပါအဖွဲ့အကြီးအကဲ အင်ဂါအက်ရှင်က ပြောကြားလိုက်သည်။

အေအက်ဖ်ပီ

## ကိုဗစ်- ၁၉ ကာကွယ်ရန် အသုံးပြုသည့် နှာခေါင်းစည်းနှင့် လက်အိတ်များကြောင့် ဥရောပနိုင်ငံများ ရေထုညစ်ညမ်းမှုဖြစ်ပေါ်

ပါရီ ဇူလိုင် ၁၄  
ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်ကာလ အတွင်း ရောဂါကူးစက်မှုမှကာကွယ်ရန် ပြည်သူများက အသုံးပြုပြီးနောက် စွန့်ပစ်လိုက်သည့် ဆေးရုံသုံး နှာခေါင်း စည်းများနှင့် လက်အိတ်များ ဥရောပရှိ အဓိကမြစ်ကြီး များတွင် မျောပါလျက်ရှိကြောင်း သိပ္ပံပညာရှင်များက အစီရင်ခံခဲ့သည်။

အဆိုပါ စွန့်ပစ်အမှိုက်သရိုက်များသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ရသည့်ညစ်ညမ်းမှု အခြေ အနေကို ပိုဆိုးလာစေကာ ဥရောပရှိ အဓိက ရေလမ်း ကြောင်းများတွင် ပိတ်ဆို့လျက်ရှိကြောင်း ယင်းဖြစ်ရပ် များကို စောင့်ကြည့်နေသည့် သုတေသနအဖွဲ့အစည်း တစ်ရပ်ဖြစ်သော တာရာအိုးရှင်းဖောင်ဒေးရှင်းက ဖရန့်စ် အင်တာရေဒီယိုသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စွန့်ပစ်အမှိုက်သုတေသနပညာရှင်များသည် ဥရောပတစ်လွှားရှိ မြစ်ကမ်းပါးနှင့် ကမ်းခြေများ တစ်လျှောက်တွင် စွန့်ပစ်နှာခေါင်းစည်းများနှင့် လက်အိတ် များကို တွေ့ရှိရကြောင်း၊ အဆိုပါဖောင်ဒေးရှင်းမှ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှုအကြီးအကဲ ရိုမီဟာနီတင်ဂါ က ပြောကြားသည်။

ယင်းသို့ မြင်တွေ့ရခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မြစ်ကြီးကိုးခုဖြစ်သည့်

အယ်လ်ဘီ၊ ရိုင်နို၊ ဆီနို၊ ရိုနို၊ ဂိုနို၊ လျိုင်ရို၊ တီဘာ၊ သာဗီစ် နှင့် အီဘရိုမြစ်များတွင် ပလတ်စတစ်ပစ္စည်း အစိတ်အပိုင်း များ ပျော်ဝင်ရောက်ရှိနေမှုကို တိုင်းတာ စစ်ဆေးရန် အတွက် တာရာဖောင်ဒေးရှင်းက သိပ္ပံနည်းကျ လေ့လာ စစ်တမ်း ကောက်ယူမှုပြုလုပ်ခဲ့သည်။

၂၀၁၉ ခုနှစ်မေလမှ နိုဝင်ဘာလအထိ လေ့လာခဲ့မှု



ပင်လယ်ထဲတွင် မျောပါသည့် စွန့်ပစ်နှာခေါင်းစည်းနှင့် လက်အိတ်များကို တွေ့ရစဉ်။

## ကမ္ဘာ့နိုင်ငံအများစုသည် ကိုဗစ်- ၁၉ ရောဂါကို မှန်ကန်စွာ မကာကွယ်နိုင်သေးကြောင်း

### ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

ဂျီနီဗာ ဇူလိုင် ၁၄

ကမ္ဘာ့နိုင်ငံအများစုသည် ကိုဗစ် - ၁၉ ရောဂါကို မှန်ကန်စွာ မကာကွယ်နိုင်သေးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေးပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းတစ်ရပ်တွင် ဇူလိုင် ၁၄ ရက်က ဖော်ပြလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒါနွန် ဂီဘာရီယက်စ်ဆုစ်က ဇူလိုင် ၁၂ ရက်နေ့ တစ်နေ့တည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပေးပို့ဖော်ပြခဲ့သော စာရင်းအရ ကိုဗစ်-၁၉ ကူးစက်ရပ်သွားပေါင်း ၂၃၀၀၀ ရှိကြောင်း သတင်းထောက်များအား ပြောကြားလိုက်သည်။ ကမ္ဘာ့နိုင်ငံအများစုသည် လမ်းမှားကြီးကို ဦးတည်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိရောက်သောနည်းဗျူဟာများဖြင့် ထိန်းချုပ် ခြင်းမပြုသလို၊ အသက်ကယ်လုပ်ငန်းများတွင်လည်း ထိရောက်သော နည်းဗျူဟာများ အသုံးမပြုပါက ကိုဗစ် - ၁၉ ရောဂါသည် ပိုမိုပြီး ဆိုးလာဖွယ်ရှိကြောင်း ၎င်းက ဆက်လက်သတိပေးထားသည်။ ထို့အပြင် ကြိုတင်မသိမြင်နိုင်သော အနာဂတ်ကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိ မလားဆိုသည်ကို မသိနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်ဆိုင်ရာအကြီးအကဲ မိုက်ရန်က ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသော မြောက်နှင့်တောင် အမေရိကတို့ကို ရည်ညွှန်းလျက် အသွား အလာကန့်သတ်မှုများကို ကိုဗစ်-၁၉ တားမနိုင် ဆီးမရဖြစ်ပွားသော နေရာများတွင် ချမှတ်သွားရန် လိုကြောင်း အကြံပြုပြောကြားလိုက်သည်။

တရုတ်နိုင်ငံသို့ စေလွှတ်လိုက်သော အဖွဲ့ဝင်နှစ်ဦးပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တစ်ဖွဲ့ကိုလည်း ဗိုင်းရပ်စ်စာစ်မြစ်ကို အဖြေရှာရန် တိုက်တွန်းပြောကြားလိုက်သည်။ ထို့နောက် ရိုင်က အဆိုပါ ကျွမ်းကျင်ပညာရှင်နှစ်ဦးမှာ လတ်တလောတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ခံယူရမည် ဖြစ်ကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များနှင့် ပူးတွဲလုပ်ဆောင် လျက်ရှိကြောင်း ပြောကြားလိုက်သည်။  
အင်န်အိတ်ချ်ကေ

## ကိုဗစ်- ၁၉ ကူးစက်ရပ်ပြီး ပြန်ကောင်းလာသူများတွင်

### ဗိုင်းရပ်စ် ခုခံနိုင်စွမ်း လပိုင်းအတွင်း ကွယ်ပျောက်သွားနိုင်

ပါရီ ဇူလိုင် ၁၄

ကိုဗစ်-၁၉ ကူးစက်ရပ်ပြီးနောက် ပြန်လည်သက်သာလာသည့် လူနာများတွင် နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ရပ်မှုကို ခုခံနိုင်စွမ်းရှိသည့် ကိုယ်ခံအားသည် လအနည်းငယ်အတွင်း ပျောက်သွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

King's College London မှ သုတေသနပညာရှင်များ ဦးဆောင်သည့် လေ့လာမှုတစ်ရပ်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာအယောက် ၉၀ ကျော်တို့၏ ကိုယ်တွင်းရှိ ပဋိဇီဝပစ္စည်းများ၏ အခြေအနေနှင့် ယင်းပဋိ ဇီဝပစ္စည်းများ၏ ပြောင်းလဲလာမှုကို လေ့လာခဲ့သည်။ ထိုသို့လေ့လာခဲ့မှု အတွင်း သွေးစစ်ဆေးမှုအဖြေများတွင် ကိုဗစ်-၁၉ ဆိုင်ရာ ရောဂါလက္ခဏာ မပြင်းထန်သူများတွင် ဗိုင်းရပ်စ်ကိုခုခံသည့် တုံ့ပြန်မှုရှိကြောင်း တွေ့ရှိခဲ့သည်။


လေ့လာမှုအုပ်စုအတွင်း လူနာများ၏ ၆၀ ရာခိုင်နှုန်းမှာ ရောဂါကူးစက် ခံရပြီးနောက် ပထမရက်သတ္တပတ်အနည်းငယ်အတွင်း ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိလာကြောင်း ရလဒ်များက ပြသခဲ့သည်။ သို့သော် သုံးလခန့် ကြာမြင့်ပြီးနောက် လူနာများ၏ ၁၆ ရာခိုင်နှုန်းသာလျှင် ကိုဗစ်-၁၉ကို ခုခံနိုင် ရည်ရှိသည့် ကိုယ်ခံအားအဆင့် ဆက်လက်ရှိနေပြီး ရက်ပေါင်း ၉၀ နောက်ပိုင်း တွင်မူ လူနာအများစုတို့၏ သွေးထဲ၌ ကိုဗစ်- ၁၉ ကို ခုခံနိုင်သည့် ပဋိဇီဝ ပစ္စည်းများ မရှိတော့ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။

အေအက်ဖ်ပီ

# ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး

ဗုဒ္ဓဟူး၊ ဇူလိုင် ၁၅၊ ၂၀၂၀

၁၅



## Covid အလွန်ကမ္ဘာ

“Covid အလွန်ကမ္ဘာ” ဆိုတဲ့ အသုံးအနှုန်းက အတော်ကျယ်ပြန့်လာပါတယ်။ ၂၀၁၉ ခုနှစ် ကုန်အထိ သိခဲ့ကြတဲ့ ကမ္ဘာကြီးပုံစံ ပြန်လည်မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ထိရောက်တဲ့ ကာကွယ်ဆေးကို သုံးစွဲနိုင်တဲ့အခါမှာတောင် အရင်လို ပြန်မဖြစ်နိုင်ဘူးလား။ ဘာတွေက ပြန်မပြောင်းနိုင် ဖြစ်နေမှာလဲ။

အင်မတန်ပြင်းထန်တဲ့ အတွေ့အကြုံတွေကြောင့် လူတွေ၊ နိုင်ငံတွေ၊ ကမ္ဘာကြီးတစ်ခုလုံး၊ ပြန်လှန်လို့ မရနိုင်လောက်အောင် အကြီးအကျယ် ပြောင်းလဲခဲ့တာတွေ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံသမိုင်းကို ကြည့်ရင်ပဲ တွေ့နိုင်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် (၂၀) ရာစုနှစ်အတွင်းမှာကို ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်၊ စစ်အေးလွန်ခေတ်၊ ဆက်သွယ်ရေးနည်းပညာတော်လှန်ရေးခေတ်တို့ကို မြင်နိုင်ပါတယ်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၂-၆-၂၀၂၀ ရက်နေ့တွင် ဖွဲ့စည်းတင်ပြ ရေးသားဖော်ပြချက်မှ ကောက်နုတ်ချက်)

### အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ ကျင်းပသည်။ (ယာပုံ)

အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မိမိတို့ နိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ဖြစ်ပွားသူလူနာ ၃၃၆ ဦး ရှိပြီး လူနာများ၏ ၇၉ ရာခိုင်နှုန်းဖြစ်သော ၂၆၁ ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ကာ ယခုလက်ရှိတွင် ဆေးရုံ အသီးသီး၌ ကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူး ကြပ်မတ်ကုသမှု ခံယူနေရသူ တစ်ဦးမျှ မရှိပါကြောင်း၊ ယခုအချိန်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက ကူးစက်သူများ၏ ၅၂ ရာခိုင်နှုန်းသည် ပြည်ပမှဝင်ရောက် လာသူများ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ် ကုသမှုခံယူခဲ့ရသူ ၁၉ ဦးရှိပြီး အသက်ရှူစက် (ventilator) အသုံးပြုခဲ့ရသော လူနာမှာ ၄ ဦးသာရှိပါ ကြောင်း။

**ထပ်မံတွေ့ဆုံဆွေးနွေး**

အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်၌ မိမိတို့သတိပြုရမည့်မှာ လူနာအားလုံး၏ ၆၀ ရာခိုင်နှုန်းသည် မည်သည့်ရောဂါလက္ခဏာမျှမပြသဘဲ ရောဂါပိုးရှိနေသည့် ဆိုသည့်အချက် ဖြစ်ပါကြောင်း၊ ဤ အချက်ကိုနောက်ခံထား၍ မိမိတို့ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများဖွင့်ရာ၌ ရောဂါကူးစက်မှုမရှိရန်အတွက် ယခုကဲ့သို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ရောဂါပြန့်ပွားကူးစက် ခြင်းများ မရှိစေရန်အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မီတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို ဖြန့်ဝေထားရှိမှု၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက အဆိုပါလမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်မှုနှင့် ကျောင်းအလိုက် ရောဂါကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများသည် အဆင်သင့်ဖြစ်နေရန် အရေးကြီးပါကြောင်း။

အခြေခံပညာကျောင်းများ၌ ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို



ကျောင်းများ မဖွင့်လှစ်မီတွင် ဝန်ကြီးဌာနနှစ်ခုမှ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဆန်းစစ်မှုပုံစံများအသုံးပြု၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့စစ်ဆေးရာ တွင် ကြိုတင်ပြင်ဆင်မှုများပြည့်စုံရန်အတွက် ပံ့ပိုးရန် လိုအပ်နေသေးသည့် ကျောင်းများအား အမြန်ဆုံးပံ့ပိုးဖြည့် ဆည်းကား ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင်လျှောက်လုံးတွင်လည်း ရောဂါကာကွယ် ရေးလုပ်ငန်းများနှင့် စည်းကမ်းလိုက်နာဆောင်ရွက်မှု အခြေ အနေများကို ပုံမှန်နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်းအား ဆန်းစစ်ခြင်း စာရင်းပုံစံများ အသုံးပြု၍ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။

**ပူးပေါင်းဆောင်ရွက်မှု အရေးကြီး**

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ကိုဗစ်-၁၉ သံသယလက္ခဏာများရှိသူတစ်ဦးကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ကို လည်း တာဝန်ရှိသူများ အားလုံးက သိရှိထားရမည်ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေးဆွဲထားသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအသီးသီးတို့အတွက် နေအိမ်မှ ကျောင်းသို့

ကြောင်း၊ ဘုန်းတော်ကြီးသင်အထက်တန်းကျောင်း သုံးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၀၀၀ ရှိပါကြောင်း၊ အထက်တန်းကျောင်းသား စုစုပေါင်း ၁၁၁၀၂ သန်း ဝန်းကျင်ရှိပါကြောင်း၊ သို့သော် ကိုဗစ်-၁၉ ကပ် ရောဂါကာလတွင် ကျန်းမာရေးနှင့် ညီညွတ်သော ဝန်းကျင် ဖြစ်ရန်အတွက် စုစုပေါင်း မူ/ လယ်/ ထက် ကျောင်းသား ဦးရေနှင့် စာသင်ခန်း၊ စာသင်ခန်း၊ ဆရာဦးရေတို့အရလည်း ကောင်း၊ ကျောင်းသားတစ်ဦးလျှင် ၃၆ စတုရန်းပေအရ လည်းကောင်း စာသင်ခန်းခန်းတွင် ကျောင်းသား ၂၀ အတွက်သာ ခုံစာထားပါသဖြင့် အများဆုံးပုံမှန်ဖွင့်သော ကျောင်းများ၊ တစ်ပတ်ခြားကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက် ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်းများ စီစဉ်ထားရှိပါကြောင်း။

**အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ထား**

မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများ အားလုံး ၄၀၀၄၄ ဦးရှိ၍ သင်ရိုးသစ်သင်ကြား သင်ယူမှုနည်းလမ်းသင်တန်းများတွင် အွန်လိုင်းသင်တန်း၊ ကာလတို အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ တက်ရောက်ခဲ့ကြသလို ကျန်းမာရေးအသိပညာပေး သင်တန်းများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစု ထားသော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းအုပ်ကြီးနှင့် ကျောင်း များ ပြန်လည်ဖွင့်လှစ်ရေး စီမံချက်တို့ကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ရန်အတွက် ဖြန့်ဝေခြင်း၊ အင်တာနက် ဝက်ဆိုက်ဘ်တွင် အသိပေးထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက် ထားရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသော အကြံပြုချက် များ၊ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ခွဲဝေဆောင်ရွက်ရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ နည်းပညာပိုင်းဆိုင်ရာ SOP/Guideline များ ထုတ်ပြန်ခြင်း နှင့် အဆင့်ဆင့်လမ်းညွှန်ခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန (ကျောင်းကျန်းမာ) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ အတွက်လည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းသား၊ ဆရာ များအားလုံးတို့ကိုလည်း ပြန်လည်အသုံးပြုရသည့် အဝတ်ဖြင့် ပြုလုပ်ထားသော ပါးစပ်နှင့်နာခေါင်းစည်း နှစ်ခုနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ဖြန့်ဝေပေးရန် စီစဉ် ထားရှိပါကြောင်း။

စာမျက်နှာ ၁၇ သို့

# COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၄-၇-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီ

- ၁။ (၁၄-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
  - အမျိုးသားကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲခွဲမှု (၉၇)ခုနှင့်
  - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲခွဲမှု (၂၅၆) ခု၊ စုစုပေါင်း (၃၅၃) ခုတွင်-
    - COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိရပါ။

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲခွဲမှု (၂၅၆) ခု
- စုစုပေါင်း (၁,၁၄၃) ခုအား စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန



## COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ

(၁၄-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

(၁၄-၇-၂၀၂၀) ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲခွဲမှုစုစုပေါင်း	(၉၇) ခု
(၁၄-၇-၂၀၂၀) ရက်နေ့အတွက် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (မော်လမြိုင်) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲခွဲမှုစုစုပေါင်း	(၂၅၆) ခု
COVID-19 (SARS-CoV-2) တွေ့ရှိ (ဓာတ်ခွဲအတည်ပြုလူနာသစ်) (positive)	(၀) ဦး

၂။ သို့ဖြစ်ရာ (၁၄-၇-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၃၃၆)ဦး ရှိပါသည်။

- ၃။ (၁၄-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
  - အမျိုးသားကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲခွဲမှု (၂၅၅) ခု၊
  - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲခွဲမှု (၂၂၄) ခု၊
  - ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲခွဲမှု (၃၀၃) ခု၊
  - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲခွဲမှု (၇၅) ခုနှင့်

# COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

- ၁။ (၁၄-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
  - အမျိုးသားကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲခွဲမှု (၃၆၆)ခု၊
  - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲခွဲမှု (၂၄၈) ခု၊
  - ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲခွဲမှု (၂၄၀) ခုနှင့်
  - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲခွဲမှု (၁၄၂) ခု၊ စုစုပေါင်း (၉၉၆)ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
    - COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိရပါသည်။

- ၅။ (၁၄-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၄-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၉) ဦး ရှိပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန



## COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှုအခြေအနေထုတ်ပြန်ချက်

(၁၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

(၁၄-၇-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲခွဲမှု	(၃၆၆) ခု
(၁၄-၇-၂၀၂၀) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲခွဲမှု	(၂၄၈) ခု
(၁၄-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲခွဲမှု	(၂၄၀) ခု
(၁၄-၇-၂၀၂၀) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲခွဲမှု	(၁၄၂) ခု
COVID-19 (SARS-CoV-2) တွေ့ရှိ (ဓာတ်ခွဲအတည်ပြုလူနာသစ်)	(၁) ဦး

၂။ (၁၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၃၃၇) ဦး ရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲခွဲမှုများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၂၆၁) ဦးရှိပြီး ၎င်းတို့အနက် (၂၄၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။



## COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှုအခြေအနေထုတ်ပြန်ချက်

(၁၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

	အသစ်	ယခုအထိ စုစုပေါင်း
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (confirmed)	(၁) ဦး	(၃၃၇) ဦး
ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ (recovered)	(၀) ဦး	(၂၆၁) ဦး
သေဆုံးလူနာ (death)	(၀) ဦး	(၆) ဦး

(၁၄-၇-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် COVID-19 လူနာတွေ့ရှိမှု ည (၈:၀၀) နာရီ

လူနာ အမှတ်စဉ်	အသက်	ကျား/မ	နေရပ်လိပ်စာ	COVID-19 ရောဂါ အတည်ပြု လူနာများ နှင့်ထိတွေ့မှု	ပြည်ပသို့ ခရီးသွား ရာဇဝင် ရှိ/ မရှိ	ဆေးကုသမှု ခံယူစေမည့် ဆေးရုံ	COVID-19 ဓာတ်ခွဲ အဖြေ	မှတ်ချက်
337	၃၇ နှစ်	မ	ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းခရိုင်တိုင်း၊ နယ်	မရှိ	ရှိ (ယူအေအီး)	ဝေဘာနီ အထူးကုဆေးရုံကြီး	တွေ့ရှိ	အသွားအလာ ကန့်သတ်ထားရှိသူ (လိုင်ဖြူးနယ်)

## ကချင်ပြည်နယ်ရှိ IDP စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ နမူနာ COC ဘုရားကျောင်း၊ နမူနာ ကက်သလစ်ဘုရားကျောင်း၊ နမူနာ နှစ်ခြင်း ဘုရားကျောင်း၊ မော်ဝမ်းမူရင်း နှစ်ခြင်း၊ မော်ဝမ်းအေဂျီ ဘုရားကျောင်း၊ လုံးခင်း

လယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ကျောင်း၊ လုံးခင်း ငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်း၊ လုံးခင်းရပ်ကွက်(၅)ကက်သလစ်၊ လုံးခင်း မှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီ စုစုပေါင်း IDP စခန်း ၁၁ ခုသို့ သွားရောက်၍ ထုံးအိတ် ၁၁၀ နှင့် ဆပ်ပြာ ၂၈၇၈ ခဲတို့ကို သွားရောက်ထောက်ပံ့ ခဲ့ပါသည်။

အလားတူ ယမန်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆိပ်မူယူမာ နှစ်ခြင်း၊ ဆိပ်မူရဝမ် နှစ်ခြင်း၊ ဆိပ်မူလီဆူး နှစ်ခြင်း၊ ဆိပ်မူဆိုင်းတောင် နှစ်ခြင်း၊ ဆိပ်မူရပ်ကွက်(၄) ချင်းနှစ်ခြင်းနှင့် ရွှေကူမြို့နယ်ရှိ နှစ်ခြင်းကျောင်းနှင့် ကက်သလစ်ကျောင်း စုစုပေါင်း IDP စခန်း ၃ခုသို့ သွားရောက်၍ ထုံးအိတ်

၇၀ နှင့် ဆပ်ပြာ ၉၀၉ ခဲတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်းစဉ်

# ကိုဗစ် -၁၉ ရောဂါပိုးရှိသူ တစ်ဦး ထပ်မံတွေ့ရှိ စုစုပေါင်း ၃၃၇ ဦး ရှိသွားပြီ

နေပြည်တော် ဇူလိုင် ၁၄

ယနေ့တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ တစ်ဦးထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၃၃၇ ဦး ရှိပြီဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူ တစ်ဦးမှာ ယူအေအီးမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၃၃၇ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၂၆၁ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၄၉ ဦး ရှိကြောင်းနှင့် ဇူလိုင် ၁၃ ရက် မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၁၄ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

သတင်းစဉ်

## မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ အခြေအနေ

ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း	ပိုးတွေ့လူနာပေါင်း
၉၄၈၇၂	၃၃၇
ရောဂါပိုးကင်းစင်လာသူ	သေဆုံးသူ
၂၆၁	၆

စောင့်ကြည့်လူနာ စုစုပေါင်း - ၆၃၇၁

ရောဂါကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ - ၂၄၉ ဦး ( အသွားအလာ ဆက်လက်ကန့်သတ်ထားရှိ )

❖ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ရောဂါပိုး တွေ့ရှိမှုနှင့် သေဆုံးသူ စာရင်းဖော်ပြမှု

စဉ်	ပြည်နယ်/တိုင်းဒေသကြီး	ပိုးတွေ့ရှိသူ	သေဆုံးသူ
၁	ရန်ကုန်	၂၆၂	၅
၂	ရခိုင်	၁၄	
၃	ချင်း	၁၁	
၄	စစ်ကိုင်း	၉	
၅	ပဲခူး	၉	၁
၆	မွန်	၆	
၇	ရှမ်း(တောင်)	၄	
၈	မန္တလေး	၃	
၉	ရှမ်း(ရှေ့)	၃	
၁၀	ရှမ်း(မြောက်)	၃	
၁၁	မကွေး	၃	
၁၂	ကရင်	၃	
၁၃	နေပြည်တော်	၂	
၁၄	ဧရာဝတီ	၂	
၁၅	ကချင်	၂	
၁၆	တနင်္သာရီ	၁	
<b>စုစုပေါင်း</b>		<b>၃၃၇</b>	<b>၆</b>

❖ ယနေ့အချိန်ထိ ကယားပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ မရှိပါ။

ကိုးကား - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၁၄-၇-၂၀၂၀ ရက်၊ ည (၈) နာရီ

## ၁၄-၇-၂၀၂၀ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ

စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
၁။	အမေရိကန်	၃၄၈၀၀၉၇	၁၅၅၀၃၇၈	၁၃၈၂၇၃
၂။	ဘရာဇီး	၁၈၈၈၈၈၉	၁၂၁၃၅၁၂	၇၂၉၅၀
၃။	အိန္ဒိယ	၉၁၁၆၂၉	၅၇၃၉၅၃	၂၃၇၈၈
၄။	ရုရှား	၇၃၉၉၄၇	၅၁၂၈၂၅	၁၁၆၁၄
၅။	ပီရူး	၃၃၀၁၂၃	၂၂၁၀၀၈	၁၂၀၅၄
၆။	ချီလီ	၃၁၇၆၅၇	၂၈၆၅၅၆	၇၀၂၄
၇။	မက္ကဆီကို	၃၀၄၄၃၅	၁၈၉၀၆၃	၃၅၄၉၁
၈။	စပိန်	၃၀၃၀၃၃	စိစစ်ဆဲ	၂၈၄၀၆
၉။	ဗြိတိန်	၂၉၀၁၃၃	စိစစ်ဆဲ	၄၄၈၃၀
၁၀။	တောင်အာဖရိက	၂၈၇၇၉၆	၁၃၈၂၄၁	၄၁၇၂

## အာဆီယံနိုင်ငံများမှ COVID-19 ရောဂါ သတင်းထုတ်ပြန်ချက်

၁၄-၇-၂၀၂၀

	COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
အင်ဒိုနီးရှား	၇၈၅၇၂	၃၇၆၃၆	၃၇၁၀
ဖိလစ်ပိုင်	၅၇၅၄၅	၂၀၄၅၉	၁၆၀၃
စင်ကာပူ	၄၆၆၃၀	၄၂၅၄၁	၂၆
မလေးရှား	၈၇၂၉	၈၅၂၄	၁၂၂
ထိုင်း	၃၂၂၇	၃၀၉၁	၅၈
ဗီယက်နမ်	၃၇၃	၃၅၂	၀
မြန်မာ	၃၃၇	၂၆၁	၆
ကမ္ဘောဒီးယား	၁၆၅	၁၃၃	၀
ဘရူနိုင်း	၁၄၁	၁၃၈	၃
လာအို	၁၉	၁၉	၀

### စာမျက်နှာ ၁၅ မှ

အသက်ကြီးသူများ ကျောင်းပို့ကြို မပြုလုပ်ရန်၊ ကျောင်းပို့ကြိုသူတစ်ဦးသာသတ်မှတ်၍ ကျောင်းပို့ကြိုသူ ကျောင်းကြိုပို့ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ တို့၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှတ်တမ်းတင်ထားရှိရန်၊ ကျောင်းသို့ ရောက်ရှိပါက ခြောက်ပေခြား တန်းစီ၍ ကိုယ်ပူချိန်တိုင်းတာရန် စီစဉ်ထား ရှိပါကြောင်း၊ ကိုယ်ပူချိန်မြင့်သူရှိပါကလည်း အရန်ခန်းတွင် ခေတ္တထားရှိ၍ ကိုယ်ပူချိန်မြင့်လည်တိုင်းမည် ဖြစ်ပါ ကြောင်း၊ ကိုယ်ပူချိန်မြင့်မားသူ၊ ဖျားနာသူများကိုလည်း ခွင့်တိုင်ကြားရန်နှင့် ဆေးရုံတွင် ဆေးကုမှုခံယူရန်လည်း စီစဉ်ထားရှိပါကြောင်း၊ ဆေးရုံ၊ ဆရာဝန်၊ သူနာပြုများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များလည်း စီစဉ်ထားရှိမည် ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေစီခြား၍ စနစ် တကျ ရေနှင့်ဆပ်ပြာဖြင့် လက်ဆေးခြင်း သို့မဟုတ် လက်ဆေးဂျယ်ဖြင့် လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေစီခြား၍ စာသင်ခန်းအတွင်းသို့ ဝင်ရောက်၍ သတ်မှတ်နေရာယူခြင်းတို့ကိုလည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းမှန်ဆိုင်ခန်းများ ဖွင့်ခွင့်မပြုထားပါကြောင်း၊ ကျောင်းတွင်ခဲတံ၊ ပေတံ၊ ခဲဖျက်၊ စာအုပ် စသည့် ပစ္စည်းများ လဲလှယ်ခွင့်မပြုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှု စီစဉ်ဆောင်ရွက်လည်း ကျောင်းအလိုက် အသေးစိတ် ပြန်လည် သုံးသပ်ခြင်းတို့ကို စီစဉ်မှုမရှိသေးသော်လည်း ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။  
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ထား ရှိမှု အခြေအနေများကိုတင်ပြသည်။  
စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးစီစဉ်  
ယင်းနောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က ကိုဗစ်-၁၉ အန္တရာယ်ကင်း ရှင်းစွာဖြင့် စာသင်ကျောင်းဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။  
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ

သာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ကိုဗစ်-၁၉ အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းဖွင့်လှစ်နိုင် ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သည်။  
အကြံပြုခြင်းများဆောင်ရွက်  
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ ဝင်များက အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။  
ကျန်းမာရေးဝန်ထမ်းများအားဂုဏ်ပြု  
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ် ကြီး မစ္စတာ ခရစ္စတီယန် လရူဗီ က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်း ဆောင်ရွက်သော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု သောအားဖြင့် ပြင်သစ်နိုင်ငံ အမျိုးသားနေ့တွင် ဂုဏ်ပြု နေ့လယ်စာ တည်ခင်းခြင်းအခမ်းအနားသို့ တက်ရောက် သည်။

သတင်းစဉ်

## COVID-19 Call Center အချိန်ပြောင်းလဲဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၁၄

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်အတွက် COVID-19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေး အော်ပရေတာ လေးခု Blue Ocean ကုမ္ပဏီတို့ပူးပေါင်း၍ COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉)အား ဧပြီ ၈ ရက်မှစ၍ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေ သနဦးစီးဌာနမှ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံ ဆရာဝန် များအသင်းမှ စေတနာ့ဝန်ထမ်းဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ ဖြင့် ဖွင့်လှစ်ထားရှိသည်။

ယခုအခါတွင် COVID-19 Call Center ခေါ်ဆိုမှု အချိန်ကို နံနက် ၈ နာရီမှ ည ၈ နာရီအထိ (အစား) နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြောင်းလဲဖွင့်လှစ် ထားကြောင်း သိရသည်။

သတင်းစဉ်

# ကယားပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်

လွိုင်ကော် ဇူလိုင် ၁၄

ကယားပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဧပြီလအတွင်း ဖွင့်လှစ်တော့မည် ဖြစ်ရာ ကျောင်းဖွင့်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပုံကို ယနေ့မနက် ၁ နာရီခွဲက ကယားပြည်နယ် ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် အထက်တန်း ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။



ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က ယခုအခါ အခြေခံပညာအထက် တန်း အဆင့်ကျောင်းများ ဖွင့်လှစ် တော့မည်ဖြစ်ရာ အခြေခံပညာ ကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ယခုကပ်ရောဂါကာလတွင် စိန်ခေါ်မှုများစွာရှိနေသည်ကို အားလုံး

အသိပင်ဖြစ်ကြောင်း၊ ကပ်ရောဂါ ကာလတွင် အကောင်းဆုံး ရင်ဆိုင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ယနေ့တွင် အထက်/ထ(ခွဲ) ၁၉၆ ကျောင်းကို ထောက်ပံ့မည့် ပစ္စည်း များမှာ ဘေစင်၊ ရေပုံး၊ ဆပ်ပြာ၊ ရေခွက်များ၊ နှာခေါင်းစည်းများ ဖြစ်ကြောင်း၊ နှာခေါင်းစည်းအသုံး ပြုခြင်းဖြင့် ကာကွယ်မှုအတွက်

ထိရောက်မှုရှိပါကြောင်း၊ ဆရာ မိဘ များ ညှိနှိုင်း၍ နှာခေါင်းစည်း လိုအပ် ချက်ကို ဖြေရှင်းနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း။

အထက်တန်းကျောင်း အဆင့်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်မည့် အခြေ အနေအပေါ်မူတည်၍ အလယ်တန်း၊ မူလတန်းအဆင့်များကို ဆက်လက်

ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် အထက်တန်း အဆင့်ကျောင်းများ ဖွင့်လှစ်ခြင်းအတွက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်ထားရှိကြောင်း၊ အခြေခံ ပညာအထက်တန်းကျောင်း ကျောင်း အုပ်နှုန်းသိတင်းပတ် ဆောင်ပုဒ်တွင် မည်သည့် ခွဲခြားမှုမျှမရှိဘဲ အရည် အသွေးရှိသော ကလေးငယ်များပညာ သင်ကြားခွင့်ရရှိရေး၊ ယင်းဆောင်ပုဒ် အသက်ဝင်အောင် ရည်မှန်းချက်များ အောင်မြင်အောင် ယခင်ထက်ပို၍ ကြိုးစားရမည့် အခြေအနေကို တွေ့မြင် ရပါကြောင်း၊ ကိုဗစ်ကာလ၏ အဓိက ရင်ဆိုင်ရမည့် ကိစ္စရပ်မှာ ကျောင်းသား ကျောင်းသူများကို ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ Social Distancing ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ပင်ပန်းခက်ခဲမည်ကို နားလည်ပါကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်၍ ပြောင်းလဲမှု အပေါ်တွင် ကြိုးပမ်းဆောင်ရွက်စေလို ပါကြောင်း၊ နေထိုင်မှု ပုံစံအသစ်ဖြင့်

သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်းများ အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ထောက်ပံ့ပစ္စည်းများကို မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများထံသို့ ပေးအပ် သည်။ (ဝဲပုံ)

ယင်းနောက် ပြည်နယ်ပညာ ရေးမှူးမှ ကိုဗစ်ကာလအတွင်း အထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အခြေအနေ များကို အသေးစိတ်ရှင်းလင်း တင်ပြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယနေ့ ထောက်ပံ့ပေးအပ်သည့် ဘေစင်၊ ရေပုံး၊ ဆပ်ပြာ၊ ရေခွက်၊ နှာခေါင်းစည်းများ၏ စုစုပေါင်း တန်ဖိုး မှာ ငွေကျပ် ၆၇၄၈၀၀၀ ဖြစ်ကြောင်း သိရှိရသည်။

အောင်ထွန်းလေး

## တောင်ကုတ်မြို့နယ်၌ ကျေးရွာမတည်ငွေ စီမံကိန်း မိတ်ဆက်ရှင်းလင်း

တောင်ကုတ် ဇူလိုင် ၁၄

သံတွဲခရိုင် တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူးဦးညီညီနှင့် ဝန်ထမ်းများသည် ယနေ့တွင် တောင်ကုတ်မြို့နယ် အရှေ့ဘက်ကျေးရွာအုပ်စု မကျည်းတောကျေးရွာ ဘုန်းကြီးကျောင်း၌ ဒေသခံ ပြည်သူများနှင့် ကျေးရွာမတည်ငွေစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီများ ဖွဲ့စည်းခြင်းအခမ်းအနား ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးညီညီက စီမံကိန်းငွေအတွက် ငွေများမတည်ပေးခြင်းနှင့်ပတ်သက်၍ အဓိကရည်ရွယ်ချက်များဖြစ်သည့် နိုင်ငံတော်၏ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန် လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရရှိသော ငွေကြေးအရင်းအနှီးများဖြင့် မိသားစုဝင်ငွေစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ငွေရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်း အဖြစ် ရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ပြောသည်။

မတည်ရန်ပုံငွေခွဲဝေချထားပေးရာတွင် အိမ်ခြေ ၁၀၀ အိမ်နှင့် အထက်ကို ငွေကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၀ အိမ်နှင့် ၁၀၀ ကြားကို ငွေကျပ်သိန်း ၂၀၀၊ အိမ်ခြေ ၅၀ နှင့် အောက်ကို ငွေကျပ်သိန်း ၁၀၀ စသည့် အမျိုးအစား သုံးမျိုးဖြင့် ခွဲဝေချထားပေးခြင်းဖြစ်ပြီး တောင်ကုတ်မြို့နယ်အတွင်း မကျည်းတောရွာနှင့် ဂျီဝကျေးရွာကို ငွေကျပ် သိန်း ၃၀၀၊ ငမောက်ချ ကျေးရွာအုပ်စု အမော်ရွာကို ငွေကျပ်သိန်း ၂၀၀ နှင့် မြို့တောင်ကျေးရွာအုပ်စု မြို့တောင်ချွေရွာကို ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် တောင်ကုတ်မြို့နယ်ကျေးလက် ဦးစီးဌာနက ၂၀၁၉/၂၀၂၀ ခုဘဏ္ဍာ နှစ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်နိုင်ရန် လျာထားကြောင်း တောင်ကုတ်မြို့နယ် ကျေးလက်ဦးစီးမှူး ထံက သိရသည်။

## ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခွဲ

နေပြည်တော် ဇူလိုင် ၁၄

နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာ နိုင်ငံသား ၃၆ ဦးနှင့် ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ အီဂျစ်၊ ဒိန်းမတ်၊ ဗီယက်နမ်၊ အီရတ်၊ ဟန်ဂေရီ၊ ဂျာမနီနှင့် အမေရိကန် ပြည်ထောင်စုတို့မှ မြန်မာနိုင်ငံသား

၅၇ ဦးနှင့် မြန်မာသင်္ဘောသား ၁၉ ဦး စုစုပေါင်း ၁၂၂ ဦးတို့အား အင်ဒိုနီးရှား နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ကယ်ဆယ် ရေလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ၂၂ ၈ နာရီတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။ (အောက်ပုံ)

ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်စစ်ရေးနှင့် (၂၁) ရက်တာ အသွား အလာ ကန့်သတ်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးသည်။



နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ဆိုရပ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ချိတ်ဆက်လျက် ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက် ပေးလျက်ရှိရာ ကယ်ဆယ်ရေး လေယာဉ် ၁၃ ကြိမ်တိုင်တိုင် ပျံသန်း ပြေးဆွဲလျက် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၅၅ ဦးအား မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ဇူလိုင် ၂၁ ရက် နေ့တွင်လည်း ကိုရီးယားသမ္မတနိုင်ငံ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာလေဆိပ် မှ ၁၄ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်အဖြစ် ပြန်လည်ခေါ်ဆောင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



## လဟယ်မြို့တွင် Cash for Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်

လဟယ် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သော Cash for Work (CFW) စီမံကိန်း စီမံခန့်ခွဲမှုနှင့်ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လဟယ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်သည်။

နာဂဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဥက္ကဋ္ဌကြားရေးမှူး ဦးဝင်းနိုင်

က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး မှူး ဦးဟန်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ စီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက် ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ ၎င်းကျေးရွာ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူ့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းစနစ်ဖြင့်

ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ် ၁၀ သန်း ခွင့်ပြု ကာ လဟယ်မြို့နယ်တွင် ကျေးရွာပေါင်း ၁၃ ရွာ အတွက် ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၃၀ ဒသမ ၀၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရွာဆက် (ပြန်/ဆက်)

# (၂၁) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ Video Conferencing ဖြင့် ပါဝင်တက်ရောက်

နေပြည်တော် ဇူလိုင် ၁၄ (၂၁) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေး (21<sup>st</sup> ASEAN Sub-Committee Meeting on Information, 21<sup>st</sup> SCI Meeting) ကို ဇူလိုင် ၁၄ ရက်၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် မြန်မာ-အာဆီယံပြန်ကြားရေး ဆက်သွယ်ရေးအဖွဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်များက နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။



ရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ ပြန်ကြားရေးကဏ္ဍဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးညှိနှိုင်းကြခြင်း၊ စီမံကိန်းအသစ်များဆောင်ရွက်လိုသည့်နိုင်ငံများက အဆိုပြုစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် SCI Meeting အလှည့်ကျ ကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းတို့ကို တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြသည်။

အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ၊ စင်ကာပူနိုင်ငံမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အာဆီယံပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေးကို အာဆီယံဒေသတွင်းသတင်းပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတိုးပွားနိုင်စေရန်အတွက် အာဆီယံစီမံကိန်းများကို အပြန်အလှန်အကောင်အထည်ဖော်ဆောင်ရွက်ကြစေရန်အတွက် အဓိကရည်ရွယ်ချက်ပေးခြင်းဖြစ်သည်။

အာဆီယံပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေးများကို နိုင်ငံအကွာရပ်အကွာ အလိုက် အလှည့်ကျကျင်းပလေ့ရှိပြီး မေလမှ ဇူလိုင်လအတွင်း ညှိနှိုင်းတင်ပြခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်ရေး SCC (Subcommittee on Culture) နှင့် ပူးတွဲကျင်းပလေ့ရှိသည့် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေး (ASEAN-COCI Meeting) ကျင်းပသည့် နိုဝင်ဘာလတွင် တစ်ကြိမ် စုစုပေါင်း တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် အလှည့်ကျအိမ်ရှင်ဖြစ်သည့် စင်ကာပူနိုင်ငံက Video Conferencing စနစ်ဖြင့် ကျင်းပခြင်းဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေးများကို (၂၀၀၇) ခုနှစ်တွင် တစ်ကြိမ်၊ (၂၀၁၈) ခုနှစ်တွင် တစ်ကြိမ် ပြန်ကြားရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့သည်။

SCI အစည်းအဝေးများကို သက်ဆိုင်ရာအာဆီယံနိုင်ငံအလိုက် ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ပြန်ကြားရေးဆက်သွယ်ရေးအဖွဲ့များအပါအဝင် ပြန်ကြားရေးကဏ္ဍဆိုင်ရာမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လေ့ရှိပြီး Close Door Session ဖြင့် အစည်းအဝေးကို နှစ်ရက်ကြာကျင်းပလေ့ရှိရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံက သဘာပတိအဖြစ်ဆောင်ရွက်ပြီး နောက်တစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံမှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။

အာဆီယံပြန်ကြားရေးဆက်သွယ်ရေးအစည်းအဝေးများကို (၂၀၀၇) ခုနှစ်တွင် တစ်ကြိမ်၊ (၂၀၁၈) ခုနှစ်တွင် တစ်ကြိမ် ပြန်ကြားရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံသတင်းစဉ်

ယခုအစည်းအဝေးတွင် အဓိကအားဖြင့် အာဆီယံပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် အာဆီယံယဉ်ကျေးမှု

**SCHEDULE** Wednesday July 15 2020

6:00 AM ရတနသုတ် ဟိုတီတရားတော်	5:40 PM
7:00 AM BREAKFAST NEWS	6:00 PM ပြည်တွင်းသတင်း
9:40 AM မိုက်ပျိုးတရား အဖြေရှာ	6:25 PM အာကောင့်ဆန်း
10:00 AM သတင်းထဲက သတင်း	7:20 PM ငွယ်လေးပေါင်စား (အပိုင်း-၆၉)
10:30 AM ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အစီရင်ခံစာ	8:00 PM ပြည်တွင်းသတင်း နိုင်ငံတကာသတင်း
11:45 AM သေးစက်ဝင် တင်းသိမ်းမှုနှင့် ကျန်းမာရေး	8:40 PM သူငယ်ချင်းတို့အတွက် သင်တန်း
2:45 PM 'လူ့ပိုင်ဆိုင်မှု' နေ့စဉ်အား သတိပြု	9:00 PM 'မိုးညှင်းမင်းကြီး' များမကော် သူငယ်ချင်း နှစ်ပြည့်အထိ

www.mrtv.gov.mm www.facebook.com/mrtvwebmediaportal

**အကူအညီ တောင်းခံနိုင်**

ပြည်သူလူထုအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ်သတင်းရယူ၊ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

**မြန်မာ့အလင်း**

<b>စာပေ</b>	စာတည်းမှူးချုပ် - အောင်နိုင်ဦး
<b>မြင့်မှ</b>	ခေတ္တစာတည်းမှူး - ဝင်းကျော်
<b>လူမျိုး</b>	သတင်းထောက်ချုပ် - မြင့်ဆွေ
<b>တင့်မည်</b>	စာတည်းများ - ကြည်ဝင်း၊ ခင်ရတနာ၊ သိမ့်သိမ့်မိုး၊ ဇူလိုင်မိုး၊ မြတ်မွန်ထွေး၊
	ဘာသာပြန် စာတည်း - ဂြူးစန္ဒီနွေး၊ ကလျာမိုးမြင့်၊ တင်လင်းအောင်
	အကြီးတန်း - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊
	သတင်းထောက်များ - ဟိန်းထက်ဇော်၊ သန့်ဇင်ဝင်း
	အငယ်တန်း - နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ ဇာခြည်အေး
	သတင်းထောက်များ -
	ဓာတ်ပုံ - တင်စိုး
	သတင်းထောက် -
	သုတေသန - အိအိခင်နှင့် အဖွဲ့
	စာပြင် - ကျော်ဇင်ဦး၊ အေးအေးမိုးလှိုင်နှင့် အဖွဲ့
	စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း - ဇော်ဝိုင်းအောင်၊ သန်းထွန်းအောင်နှင့် အဖွဲ့
	အီးမေးနှင့် အွန်လိုင်း - သီဟအောင်၊ သက်လွင်ဦးနှင့် အဖွဲ့
	ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
	ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

mmalin.npt@gmail.com  
www.facebook.com/MYANMAALINNEWS

ယနေ့ဈေးကွက်ပေါက်ဈေးများ				
ရွှေ		နိုင်ငံတကာ ငွေကြေးများ		
ရန်ကုန် ၁၆ ပဲရည် ရောင်းဈေး	တစ်ကျပ်သား	ကျပ်	၁၂၃၄၀၀၀	
ရန်ကုန် ၁၆ ပဲရည် ပြန်ဝယ်ဈေး	တစ်ကျပ်သား	ကျပ်	၁၂၃၄၀၀၀	
ရန်ကုန် ၁၅ ပဲရည်	တစ်ကျပ်သား	ကျပ်	၁၁၆၁၄၀၀	
မန္တလေး ၁၆ ပဲရည် ရောင်းဈေး	တစ်ကျပ်သား	ကျပ်	၁၂၃၄၀၀၀	
မန္တလေး ၁၆ ပဲရည် ပြန်ဝယ်ဈေး	တစ်ကျပ်သား	ကျပ်	၁၂၃၄၀၀၀	
မန္တလေး ၁၅ ပဲရည်	တစ်ကျပ်သား	ကျပ်	၁၁၆၁၄၀၀	
(အောင်သမာဓိရွှေဆိုင်မှ ရယူပါသည်)				
စက်သုံးဆီ				
စက်သုံးဆီ	လက်လီဈေး(ရန်ကုန်)	လက်လီဈေး(မန္တလေး)		
ဒီဇယ်(တစ်လီတာ)	၅၃၀/၅၆၀	ကျပ်	၅၆၀/၅၈၀	ကျပ်
ပရီမီယံဒီဇယ်(တစ်လီတာ)	၅၄၀/၅၇၅	ကျပ်	၅၇၀/၅၉၅	ကျပ်
အောက်တိုနိုး ၉၂	၄၈၀/၅၁၀	ကျပ်	၅၅၀/၅၆၀	ကျပ်
အောက်တိုနိုး ၉၅	၆၁၀/၆၂၅	ကျပ်	၆၇၀/၆၉၀	ကျပ်
(Yangon Petrol မှ ရယူပါသည်)				
စတော့အိတ်ချိန်းဈေးကွက်				
ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အပိတ်ဈေး (ကျပ်)	ရှယ်ယာစောင်ရေ	ရှယ်ယာတန်ဖိုး (ကျပ်)
FMI	၁၀၅၀၀	၁၀၅၀၀	၅၄၀	၅၅၄၅၅၀၀
MTSH	၃၈၅၀	၃၈၀၀	၁၁၇၀	၄၄၂၇၇၅၀
MCB	၈၁၀၀	၈၀၀၀	၂၁၃	၁၇၀၄၆၀၀
FPB	၂၂၀၀၀	၁၅၀၀	၀	၃၃၂၂၀၀၀
TMH	၂၇၅၀	၂၇၅၀	၅၃၅	၁၄၇၁၅၅၀
EFR	၂၆၅၀	၂၇၀၀	၃၀၇	၈၂၃၆၅၀



# ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း

ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ပါသည်။

ယမန်နေ့မှအဆက်

- (၈) မကွေးတိုင်းဒေသကြီးတွင် ၇.၇ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၉) မန္တလေးတိုင်းဒေသကြီးတွင် ၄.၆ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၁၀) မွန်ပြည်နယ်တွင် ၅.၆ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၁၁) ရခိုင်ပြည်နယ်တွင် ၄.၅ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၁၂) ရန်ကင်းတိုင်းဒေသကြီးတွင် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၁၃) ရှမ်းပြည်နယ်တွင် ၄.၉ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၄.၇ ရာခိုင်နှုန်း တိုးတက်ရန်၊
  - (၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၇.၂ ရာခိုင်နှုန်း တိုးတက်ရန်၊
- (ဃ) စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက် စတုဂံပုံရိပ် အခြေခံအားဖြင့် ၂၀၂၀ ရာခိုင်နှုန်း အစားကို ၂၀၂၁ ရာခိုင်နှုန်းမှ ၁၉.၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၈.၇ ရာခိုင်နှုန်းမှ ၃၉.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၄၀.၇ ရာခိုင်နှုန်းမှ ၄၀.၉ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး ဖြစ်ပေါ်စေရန်၊
- (င) နှစ်အလိုက်စတုဂံပုံရိပ် အခြေခံအားဖြင့် ၂၀၂၀ ရာခိုင်နှုန်း အစားကို ၂၀၂၁ ရာခိုင်နှုန်း အချိုးအစားအားဖြင့် ၀.၀၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် အခန်းမှ အချိုးအစားအားဖြင့် ၇၁.၇၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ရန်၊
- (ဆ) နှစ်အလိုက်စတုဂံပုံရိပ် အခြေခံအားဖြင့် ၂၀၂၀ ရာခိုင်နှုန်း အစားကို ၂၀၂၁ ရာခိုင်နှုန်း အခြေခံအားဖြင့် ၀.၀၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် အခန်းမှ အချိုးအစားအားဖြင့် ၇၁.၇၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ရန်၊
- (ဇ) လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်စတုဂံပုံရိပ် အခြေခံအားဖြင့် ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၇.၅ ရာခိုင်နှုန်း တိုးတက်ရန်။

အခန်း(၃)

အထွေထွေ

၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) နှင့် (၇) တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက် အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ကြရန် ဖြစ်သည်။ စီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်း အစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ် ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ ပန်းတိုင်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည်။

၈။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် လက်ဝင်း၊ ရေတိုနှင့်ရေရှည် အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေ မည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရ မည်။

၉။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင် ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာ လျှင် ဆောင်ရွက်ရမည်။

၁၀။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်း

များ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူ ပြုသော စီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ မဟာဗျူဟာများကို အကောင်အထည်ဖော် ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများ ပါဝင်ရမည်။

၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်း ပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။

၁၂။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိမရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိ၊ ပြည်သူများ အတွက် အကျိုးရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာ ဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ကာလတို ၅ နှစ် စီမံကိန်းသို့ ထည့်သွင်းရေးဆွဲပြီးမှ နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်း ဖော်ပြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်၏ အကျိုးစီးပွား အတွက် အရေးကြီး လိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ်အတည်ပြုထားသည့် ဗျူဟာမြောက် စီမံကိန်းများကို ကာလတို ၅ နှစ် စီမံကိန်းတွင် မပါရှိသော်လည်း နှစ်စဉ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြခွင့်ရှိသည်။

၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက် များနှင့်အညီ မြို့နယ်အဆင့်မှ စတင်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် များ၊ တာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရ မည်။ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ ကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။

၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက် တွင် ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသော ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ပူးတွဲ-၁

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း

ကဏ္ဍကြီးများအလိုက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်

(၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ပုံမှန်ဈေးနှုန်းအရ)

(တန်ဖိုး-ကျပ်သန်း)

အမှတ်စဉ်	ကဏ္ဍကြီး/ကဏ္ဍ	၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (နှစ်ကုန်ခန့်မှန်းခြေ)			၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အမျိုးသားစီမံကိန်း)		
		တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)
၁	လယ်ယာကဏ္ဍကြီး	၂၀,၄၇၇,၅၁၇.၅	၂၂.၀	၂.၈	၂၀,၉၆၁,၉၃၃.၁	၂၁.၃	၂.၆
၁	လယ်ယာ	၁၃,၂၃၇,၄၄၄.၃	၁၄.၂	၂.၇	၁၃,၅၃၃,၇၅၅.၁	၁၃.၇	၂.၂
၂	သာင်းစား	၇,၁၂၆,၆၆၂.၉	၇.၇	၃.၂	၇,၃၇၁,၇၂၁.၃	၇.၅	၃.၄
၃	သစ်တော	၆၃,၄၁၀.၃	၀.၁	-၁၁.၈	၅၆,၄၅၆.၇	၀.၁	-၁၁.၀
၂	စက်မှုကဏ္ဍကြီး	၃၃,၇၂၄,၉၉၆.၆	၃၆.၁	၄.၄	၃၅,၇၀၉,၆၉၀.၈	၃၆.၂	၆.၅
၁	စွမ်းအင်	၃,၀၉၄,၇၃၆.၈	၃.၃	-၅.၃	၃,၁၀၅,၃၃၆.၈	၃.၁	၀.၃
၂	သတ္တုနှင့်တွင်းထွက်ပစ္စည်း	၈၇၉,၇၁၁.၄	၁.၀	-၃.၈	၈၉၈,၃၄၆.၃	၀.၉	၂.၁
၃	စက်မှုလက်မှု	၂၂,၀၆၀,၅၅၈.၀	၂၃.၈	၅.၈	၂၃,၇၀၅,၀၀၇.၇	၂၄.၁	၇.၁
၄	လျှပ်စစ်ဓာတ်အား	၁,၄၅၆,၅၀၅.၁	၁.၆	၅.၆	၁,၆၄၁,၀၁၆.၆	၁.၇	၁၂.၇
၅	ဆောက်လုပ်မှု	၅,၉၃၃,၂၅၈.၃	၆.၄	၅.၆	၆,၃၃၅,၅၅၈.၄	၆.၄	၆.၈
၃	ဝန်ဆောင်မှုကဏ္ဍကြီး	၃၉,၀၅၀,၁၄၈.၀	၄၁.၉	၅.၁	၄၁,၉၂၈,၇၄၀.၈	၄၂.၅	၇.၄
၁	ပို့ဆောင်ရေး	၁၁,၂၂၁,၁၃၈.၃	၁၂.၁	၅.၀	၁၂,၁၁၂,၇၇၂.၆	၁၂.၃	၇.၉
၂	ဆက်သွယ်ရေး	၂,၅၂၃,၃၃၁.၇	၂.၇	၉.၃	၂,၇၆၃,၇၇၂.၀	၂.၈	၉.၁
၃	ငွေရေးကြေးရေး	၄,၄၅၅,၄၇၉.၃	၀.၄	၆.၀	၄,၅၂၃,၅၇၀.၇	၀.၄	၈.၆
၄	လူမှုရေးနှင့်စီမံခန့်ခွဲရေး	၃,၂၈၂,၇၅၃.၆	၃.၅	၃.၅	၃,၄၀၇,၅၅၅.၄	၃.၅	၃.၈
၅	အခြားဝန်ဆောင်မှု	၂,၈၆၉,၂၁၁.၆	၃.၁	၃.၄	၃,၁၀၃,၁၀၀.၂	၃.၂	၉.၃
၆	ကုန်သွယ်မှု	၁၈,၆၉၈,၂၉၇.၅	၂၀.၁	၅.၂	၂၀,၁၂၁,၉၅၂.၉	၂၀.၃	၇.၁
၄	စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)	၉၃,၀၀၂,၆၅၅.၁	၁၀၀.၀	၄.၃	၉၈,၆၁၀,၃၂၈.၇	၁၀၀.၀	၆.၀

ပူးတွဲ-၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း

ကဏ္ဍအလိုက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်

(၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ပုံမှန်ဈေးနှုန်းအရ)

(တန်ဖိုး-ကျပ်သန်း)

အမှတ်စဉ်	ကဏ္ဍ	၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (နှစ်ကုန်ခန့်မှန်းခြေ)			၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အမျိုးသားစီမံကိန်း)		
		တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)
၁	ထုတ်လုပ်မှုတန်ဖိုး	၅၃,၉၅၂,၅၀၇.၁	၅၉.၁	၃.၈	၅၆,၆၁၀,၃၂၈.၇	၅၉.၅	၅.၁
၁	လယ်ယာ	၁၃,၂၃၇,၄၄၄.၃	၁၄.၂	၂.၇	၁၃,၅၃၃,၇၅၅.၁	၁၃.၇	၂.၂
၂	သာင်းစား	၇,၁၂၆,၆၆၂.၉	၇.၇	၃.၂	၇,၃၇၁,၇၂၁.၃	၇.၅	၃.၄
၃	သစ်တော	၆၃,၄၁၀.၃	၀.၁	-၁၁.၈	၅၆,၄၅၆.၇	၀.၁	-၁၁.၀
၄	စွမ်းအင်	၃,၀၉၄,၇၃၆.၈	၃.၃	-၅.၃	၃,၁၀၅,၃၃၆.၈	၃.၁	၀.၃
၅	သတ္တုနှင့်တွင်းထွက်ပစ္စည်း	၈၇၉,၇၁၁.၄	၁.၀	-၃.၈	၈၉၈,၃၄၆.၃	၀.၉	၂.၁
၆	စက်မှုလက်မှု	၂၂,၀၆၀,၅၅၈.၀	၂၃.၈	၅.၈	၂၃,၇၀၅,၀၀၇.၇	၂၄.၁	၇.၁
၇	လျှပ်စစ်ဓာတ်အား	၁,၄၅၆,၅၀၅.၁	၁.၆	၅.၆	၁,၆၄၁,၀၁၆.၆	၁.၇	၁၂.၇
၈	ဆောက်လုပ်မှု	၅,၉၃၃,၂၅၈.၃	၆.၄	၅.၆	၆,၃၃၅,၅၅၈.၄	၆.၄	၆.၈
၂	ဝန်ဆောင်မှုကဏ္ဍကြီး	၃၅,၉၂၈,၇၄၀.၈	၃၉.၅	၅.၁	၃၉,၀၅၀,၁၄၈.၀	၃၉.၆	၇.၆
၁	ပို့ဆောင်ရေး	၁၁,၂၂၁,၁၃၈.၃	၁၂.၁	၅.၀	၁၂,၁၁၂,၇၇၂.၆	၁၂.၃	၇.၉
၂	ဆက်သွယ်ရေး	၂,၅၂၃,၃၃၁.၇	၂.၇	၉.၃	၂,၇၆၃,၇၇၂.၀	၂.၈	၉.၁
၃	ငွေရေးကြေးရေး	၄,၄၅၅,၄၇၉.၃	၀.၄	၆.၀	၄,၅၂၃,၅၇၀.၇	၀.၄	၈.၆
၄	လူမှုရေးနှင့်စီမံခန့်ခွဲရေး	၃,၂၈၂,၇၅၃.၆	၃.၅	၃.၅	၃,၄၀၇,၅၅၅.၄	၃.၅	၃.၈
၅	အခြားဝန်ဆောင်မှု	၂,၈၆၉,၂၁၁.၆	၃.၁	၃.၄	၃,၁၀၃,၁၀၀.၂	၃.၂	၉.၃
၃	ကုန်သွယ်မှုတန်ဖိုး	၁၈,၆၉၈,၂၉၇.၅	၂၀.၁	၅.၂	၂၀,၁၂၁,၉၅၂.၉	၂၀.၃	၇.၁
၄	စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)	၉၃,၀၀၂,၆၅၅.၁	၁၀၀.၀	၄.၃	၉၈,၆၁၀,၃၂၈.၇	၁၀၀.၀	၆.၀

(ဆက်လက်ဖော်ပြပါမည်)

# ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်း

ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်စာပေးပို့နိုင်ပါသည်။

### ယမန်နေမှအဆက်

#### အခန်း (၅) အထူးကုန်စည်ခွန်

၁၁။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၆ အရ ယင်းဥပဒေ၏ နောက်ဆက်တွဲ ဇယားများကို အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်-

#### အထူးကုန်စည်များ

- (က) အောက်ဇယားပါ အထူးကုန်စည်များနှင့်စပ်လျဉ်း၍ ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည်-
- (ခ) တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေမည့် ပြည်တွင်း၌ ထုတ်လုပ်သည့် အထူးကုန်စည်များဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကဖော်ပြသော ရောင်းဈေးတန်ဖိုး သို့မဟုတ် ဈေးကွက် ပေါက်ဈေးအပေါ် အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်း သတ်မှတ်သည့် ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ် အနက် များရာတန်ဖိုးငွေအပေါ်တွင် လည်းကောင်း၊
- (ဂ) တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေရန် သတ်မှတ်ထားခြင်းမရှိသော အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်လျှင် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်သည့် တန်ဖိုးအပေါ်တွင် လည်းကောင်း၊  
ခြွင်းချက်။ သို့ရာတွင် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့်အထူးကုန်စည်ကို ပြည်ပမှတင်သွင်း လာသည့် အထူးကုန်စည်နှင့်ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရန် အလို့ငှာ ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက တန်ဖိုးသတ်မှတ်ရာတွင် အလားတူ အထူးကုန်စည်အတွက် ပြည်ပမှ တင်သွင်းရာတွင် သတ်မှတ်သည့် ကုန်းပေါ် ရောက်တန်ဖိုးနှင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရမည်။
- (ဃ) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း။

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၁	(က) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၆၀၀ ကျပ်အထိအဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၁၀ ကျပ်
	(ခ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါတစ်ဘူးရောင်းဈေး ၆၀၀ ကျပ်မှ ကျပ် ၈၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၁၉ ကျပ်
	(ဂ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၈၀၀ ကျပ်မှ ကျပ် ၁၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၂၄ ကျပ်
	(ဃ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၁၀၀၀ ကျပ်နှင့် အထက်အဆင့် ဖြစ်လျှင်	တစ်လိပ်လျှင် ၂၇ ကျပ်
၂	ဆေးရွက်ကြီး။		၆၀ ရာခိုင်နှုန်း
၃	ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး။		၆၀ ရာခိုင်နှုန်း
၄	ဆေးပေါ့လိပ်။		တစ်လိပ်လျှင် ၁ ကျပ်
၅	ဆေးပြင်းလိပ်။		၈၀ ရာခိုင်နှုန်း
၆	ဆေးတံသောက်ဆေးများ။		၈၀ ရာခိုင်နှုန်း
၇	ကွမ်းစားဆေးအမျိုးမျိုး။		၈၀ ရာခိုင်နှုန်း
၈	(က) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀ ကျပ်မှ ကျပ် ၁၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၁၉၉ ကျပ်
	(ခ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၀၀ ကျပ်မှ ကျပ် ၂၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၄၅၈ ကျပ်
	(ဂ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၀၀၀ ကျပ်မှ ကျပ် ၃၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၇၆၄ ကျပ်
	(ဃ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀၀ ကျပ်မှ ကျပ် ၄၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၁၀၆၉ ကျပ်
	(င) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၀၀၀ ကျပ်မှ ကျပ် ၅၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၁၃၇၅ ကျပ်
	(စ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၅၀၀၀ ကျပ်မှ ကျပ် ၆၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၁၆၇၉ ကျပ်
	(ဆ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၆၀၀၀ ကျပ်မှ ကျပ် ၇၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၁၉၈၅ ကျပ်
	(ဇ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၀၀၀ ကျပ်မှ ကျပ် ၈၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၂၂၉၁ ကျပ်
	(ဈ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၈၀၀၀ ကျပ်မှ ကျပ် ၉၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၂၅၉၆ ကျပ်
	(ည) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၉၀၀၀ ကျပ်မှ ကျပ် ၁၀၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၂၉၀၁ ကျပ်
	(ဋ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၀၀၀ ကျပ်မှ ကျပ် ၁၁၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၃၂၀၇ ကျပ်

(၄) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၁၀၀၀ ကျပ်မှ ကျပ် ၁၂၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၃၅၁၂ ကျပ်	
(၅) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၂၀၀၀ ကျပ်မှ ကျပ် ၁၃၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၃၈၁၈ ကျပ်	
(၆) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၃၀၀၀ ကျပ်မှ ကျပ် ၁၄၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၄၁၂၂ ကျပ်	
(၇) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၄၀၀၀ ကျပ်မှ ကျပ် ၁၅၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၄၄၂၈ ကျပ်	
(၈) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၅၀၀၀ ကျပ်နှင့် အထက်အဆင့်ဖြစ်လျှင်	တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း	
၉	ဘီယာအမျိုးမျိုး။		၆၀ ရာခိုင်နှုန်း
၁၀	(က) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုးကျပ် ၇၅၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၈၇ ကျပ်
	(ခ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၅၀ ကျပ်မှ ကျပ် ၁၅၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၂၆၄ ကျပ်
	(ဂ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၅၀၀ ကျပ်မှ ကျပ် ၂၅၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၄၃၈ ကျပ်
	(ဃ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၅၀၀ ကျပ်မှ ကျပ် ၃၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၆၁၅ ကျပ်
	(င) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀၀ ကျပ်မှ ကျပ် ၃၇၅၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၇၉၁ ကျပ်
	(စ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၇၅၀ ကျပ်မှ ကျပ် ၄၅၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၉၆၆ ကျပ်
	(ဆ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၅၀၀ ကျပ်မှ ကျပ် ၆၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၁၂၉၉ ကျပ်
	(ဇ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၆၀၀၀ ကျပ်မှ ကျပ် ၇၅၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၁၅၈၀ ကျပ်
	(ဈ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၅၀၀ ကျပ်မှ ကျပ် ၉၀၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၁၉၃၁ ကျပ်
	(ည) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၉၀၀၀ ကျပ်မှ ကျပ် ၁၀၅၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၂၂၈၂ ကျပ်
	(ဋ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၅၀၀ ကျပ်မှ ကျပ် ၁၃၅၀၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၂၈၀၈ ကျပ်
	(ဌ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၃၅၀၀ ကျပ်မှ ကျပ် ၁၆၅၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လီတာ ၃၅၁၀ ကျပ်
	(ဍ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၆၅၀၀ ကျပ်နှင့် အထက်အဆင့် ဖြစ်လျှင်	တစ်လီတာ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း
၁၁	သစ်လုံး၊ သစ်ခွဲသားများ။		၅ ရာခိုင်နှုန်း
၁၂	(က) Double Cab 4 Door Pickup မှ အပ ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၁၀ ရာခိုင်နှုန်း
	(ခ) Double Cab 4 Door Pickup မှ အပ ၂၀၀၀ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင် နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၃၀ ရာခိုင်နှုန်း
	(ဂ) Double Cab 4 Door Pickup မှ အပ ၄၀၀၀ CC နှင့် အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၅၀ ရာခိုင်နှုန်း
၁၃	ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ။		၅ ရာခိုင်နှုန်း
၁၄	သဘာဝဓာတ်ငွေ့။		၈ ရာခိုင်နှုန်း

(ဆက်လက်ဖော်ပြပါမည်)

# ၂၀၂၀ ပြည့်နှစ်၊ ဝင်ငွေခွန်ဥပဒေကြမ်း

ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ပါသည်။

### ယမန်နေ့မှအဆက်

- (၁၆) ရရန်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အဖိုးစားနား ဆိုသည်မှာ ပုဒ်မ ၈၁ တွင် ဖော်ပြထားသော အဓိပ္ပာယ်ကို ဆိုသည်။
- (၁၇) ရရန်ပိုင်ခွင့်တစ်ခုနှင့် စပ်လျဉ်း၍ ကုန်ကျစရိတ် ဆိုသည်မှာ ပုဒ်မ ၇၉ တွင် ဖော်ပြထားသောအဓိပ္ပာယ်ကို ဆိုသည်။
- (၁၈) ကြေးမြီဆိုင်ရာတာဝန် ဆိုသည်မှာ အခြားသူတစ်ဦးအား ငွေပေးချေရန် တာဝန်ကို ဆိုသည်။ ယင်းစကားရပ်တွင် ငွေပေးကတိလက်မှတ်များ၊ ငွေလွှဲလက်မှတ်များနှင့် ကတိခံဝန်ချုပ်များအရ ပေါ်ပေါက်သည့် တာဝန်နှင့် ပေးရန်ရှိစာရင်းတို့လည်း ပါဝင်သည်။
- (၁၉) ဦးစီးဌာန ဆိုသည်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနကို ဆိုသည်။
- (၂၀) တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် ဆိုသည်မှာ အောက်ပါတို့နှင့် ညီညွတ်သည့် ခြံပိုင်ခွင့်၊ သို့မဟုတ် မရွေ့ပြောင်းနိုင်သောပစ္စည်းတွင် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက် ချက်ကို ဆိုသည် -
  - (ကက) အသုံးဝင်မှုသက်တမ်း တစ်နှစ်ထက်ကျော်လွန်ခြင်း၊
  - (ခခ) ပုံမှန်ပျက်စီးတတ်သောသဘောကြောင့် သို့မဟုတ် အသုံးမပြုဘဲ ထားရှိခြင်းကြောင့် တန်ဖိုးဆုံးရှုံးနိုင်သည့် အလားအလာ ရှိခြင်း၊
  - (ဂဂ) လုပ်ငန်းတစ်ခုမှ ဝင်ငွေရရှိရန် အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အသုံးမပြုခြင်း။
- (၂၁) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
- (၂၂) ရရန်ပိုင်ခွင့်တစ်ခုနှင့် စပ်လျဉ်း၍ ထုခွဲခွင့်ခွဲခြား ဆိုသည်မှာ ပုဒ်မ ၇၈ တွင် ဖော်ပြထားသောအဓိပ္ပာယ်ကို ဆိုသည်။
- (၂၃) အမြတ်ဝေစု ဆိုသည်မှာ အောက်ပါတစ်ခုခုကိုဆိုသည် -
  - (ကက) ကုမ္ပဏီတစ်ခုမှ အဖွဲ့ဝင်တစ်ဦးအား အမြတ်ငွေ သို့မဟုတ် ဝင်ငွေ ခွဲဝေမှုတစ်ရပ်ဖြစ်ပြီး ယင်းတွင် ယုံကြည်အပ်နှံမှု တစ်ခုရှိ အကျိုးခံစားခွင့် (beneficiary) ၏ ဝင်ငွေရရှိနိုင်ခွင့်လည်း ပါဝင်သည်။
  - (ခခ) ကုမ္ပဏီတစ်ခုသည် ယင်းကုမ္ပဏီ၏ မတည်ငွေရင်းကို တစ်စိတ်တစ်ပိုင်း လျှော့ချရသည့် အဖွဲ့ဝင်အား ယင်း၏အဖွဲ့ဝင် အကျိုးစီးပွားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြန်လည်ပေးအပ်သော ငွေကြေးပမာဏ ဖြစ်ပြီး ယင်းငွေကြေးပမာဏသည် ယင်းအဖွဲ့ဝင်အကျိုးစီးပွားတွင် လျော့ကျသွားသည့် အမည်ခံ တန်ဖိုး (nominal value) ထက် ကျော်လွန်သည့် အတိုင်း အတာအထိ ဖြစ်သည်။
  - (ဂဂ) ကုမ္ပဏီတစ်ခု စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကြောင့်ဖြစ်စေ၊ ယုံကြည်အပ်နှံမှုတစ်ရပ်ကို ရုပ်စံခြင်းကြောင့်ဖြစ်စေ အဖွဲ့ဝင်တစ်ဦးက ယင်း၏ အဖွဲ့ဝင်အကျိုးစီးပွားကို ပြန်လည်ပေးအပ်ရသည့် သို့မဟုတ် ပယ်ဖျက်ရသည့် ကုမ္ပဏီက ယင်းအဖွဲ့ဝင်အား ပြန်လည်ပေးအပ်သည့် ငွေကြေးပမာဏဖြစ်ပြီး ယင်းငွေကြေးပမာဏသည် အဖွဲ့ဝင်အကျိုးစီးပွား၏ အမည်ခံတန်ဖိုး (nominal value) ထက် ကျော်လွန်သည့် အတိုင်းအတာအထိ ဖြစ်သည်။
  - (ဃဃ) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း သို့မဟုတ် ပေါင်းစည်းခြင်းအတွက် အဖွဲ့ဝင် တစ်ဦးအား ယင်းကုမ္ပဏီရှိ အဖွဲ့ဝင်အကျိုးစီးပွားနှင့်စပ်လျဉ်း၍ ပေးအပ်သည့် ငွေကြေးပမာဏဖြစ်ပြီး ယင်းသို့ ပြန်လည်ပေးအပ်သည့် ငွေကြေးပမာဏသည် ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း သို့မဟုတ် ပေါင်းစည်းခြင်းများမတိုင်မီ ယင်းအဖွဲ့ဝင်အကျိုးစီးပွား၏ အမည်ခံတန်ဖိုး (nominal value) ထက် ကျော်လွန်သည့် အတိုင်းအတာအထိ ဖြစ်သည်။
  - (ငင) ကုမ္ပဏီတစ်ခုသည် အဖွဲ့ဝင်တစ်ဦး သို့မဟုတ် အဖွဲ့ဝင်၏ တွဲဖက် လုပ်ကိုင်သူတစ်ဦးသို့ ယင်းပုဂ္ဂိုလ်အကျိုးခံစားခွင့် စေရန် ပေးအပ်သည့် မည်သည့်ချေးငွေ၊ ရရန်ပိုင်ခွင့်၊ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ပေးချေခြင်း၊ ပေးအပ်သည့် မည်သည့်ရရန်ပိုင်ခွင့် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ တန်ဖိုး သို့မဟုတ် သက်သာခွင့်ပေးလိုက်သည့် မည်သည့် ကြေးမြီဆိုင်ရာတာဝန်မဆိုဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် ပကတိအခြေအနေအားဖြင့် အမြတ်ငွေများ ခွဲဝေပေးသကဲ့သို့ သက်ရောက်သည့် အတိုင်းအတာအထိ ဖြစ်သည်။
  - (စစ) ပုဒ်မ ၄၈ အရ သတ်မှတ်သည့် ပြည်ပနေ ကုမ္ပဏီတစ်ခု၏ အမြတ်ခွဲဝေခွင့်ပေးရန်အတွက် ပြန်လည်ပေးပို့သည့် အမြတ်ငွေ ဖြစ်သည်။
- (၂၄) ဝန်ထမ်း ဆိုသည်မှာ အလုပ်အကိုင်တစ်ရပ်တွင် ခန့်အပ်တာဝန်ပေးထားသည့် တစ်ဦးချင်းပုဂ္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာလည်း ပါဝင်သည်။

- (၂၅) ဝန်ထမ်း၏အစုရှယ်ယာပိုင်ဆိုင်မှုအစီအစဉ် ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းတစ်ဦးက ယင်းကုမ္ပဏီတွင် ဖြစ်စေ၊ ယင်းကုမ္ပဏီ၏ မိခင်ကုမ္ပဏီတွင်ဖြစ်စေ အစုရှယ်ယာကို ပိုင်ဆိုင်နိုင်သည့် သို့မဟုတ် ဝယ်ယူနိုင်သည့်အစီအစဉ်ကို ဆိုသည်။
- (၂၆) အလုပ်ရှင် ဆိုသည်မှာ ဝန်ထမ်းတစ်ဦးကို ခန့်အပ်တာဝန်ပေးသည့် သို့မဟုတ် လုပ်ခ၊ လစာ စသည့် အခကြေးငွေပေးသည့် ပုဂ္ဂိုလ်ကို ဆိုသည်။
- (၂၇) အလုပ်အကိုင် ဆိုသည်မှာ တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးကို သီးခြားလွတ်လပ်သည့် လုပ်ငန်းလက်ခံဆောင်ရွက်သူ (independent contractor) အဖြစ် မဟုတ်ဘဲ အခြားပုဂ္ဂိုလ်၏ ညွှန်ကြားမှုနှင့် ထိန်းချုပ်မှုအောက်တွင် ဝန်ဆောင်မှုများ ပြုလုပ်ရန် အမြတ်စီးဖြစ်စေ၊ ယာယီဖြစ်စေ ခန့်အပ်တာဝန်ပေးသည့် ဆက်ဆံရေးကိုဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါတို့လည်း ပါဝင်သည် -
  - (ကက) ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအပိုင်းတွင် ဒါရိုက်တာအဖြစ်ဖြစ်စေ၊ အခြားရာထူးဖြင့်ဖြစ်စေ ဆောင်ရွက်ခြင်း၊
  - (ခခ) ပုံသေသတ်မှတ်ထားသည့် သို့မဟုတ် တိကျသောချာမှုရှိသည့် လုပ်ခ၊ လစာစသည့် အခကြေးငွေကို ရရှိခံစားပိုင်ခွင့် ရှိသည့် ရာထူးအဆင့်၊
  - (ဂဂ) အများပြည်သူဆိုင်ရာ မည်သည့်ရာထူးကိုမဆို ရယူထားခြင်း သို့မဟုတ် ယင်းရာထူးတွင် တာဝန်ထမ်းဆောင်ခြင်း၊
  - (ဃဃ) အတိတ်ကာလတွင် ဖြစ်စေ၊ ပစ္စုပ္ပန်ကာလတွင် ဖြစ်စေ၊ အနာဂတ်ကာလတွင်ဖြစ်စေ ဆောင်ရွက်သည့် အလုပ်အကိုင်။
- (၂၈) ဖျော်ဖြေသူ ဆိုသည်မှာ ဂီတပညာရှင်များနှင့် အားကစားသမားများလည်း ပါဝင်သည်။
- (၂၉) ဧည့်ခံကျွေးမွေးခြင်းဆိုသည်မှာ အောက်ပါတစ်ခုခုကို ဆောင်ရွက်ပေးခြင်းကိုဆိုသည် -
  - (ကက) အစားအသောက်ကျွေးမွေးခြင်း သို့မဟုတ် အပန်းဖြေခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း၊
  - (ခခ) အစားအသောက်ကျွေးမွေးခြင်း သို့မဟုတ် အပန်းဖြေခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းနှင့် ဆက်စပ်နေသည့် သို့မဟုတ် ယင်းတို့ကို ပေးအပ်ရသည့် အထောက်အကူပြုသည့် တည်းခိုနေထိုင်ရန်နေရာကို ဖြစ်စေ၊ ခရီးသွားလာနိုင်ရန် ဖြစ်စေ စီစဉ်ပေးခြင်း။
- (၃၀) တရားဝင်ရပ်တည်မှုရှိသည့်ပုဂ္ဂိုလ်(entity) ဆိုသည်မှာ ပညာသည်အစုစပ်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီကိုဆိုသည်။
- (၃၁) ကင်းလွတ်ခွင့်ပြုထားသည့် ရရန်ပိုင်ခွင့် ဆိုသည်မှာ အောက်ပါတစ်ခုခုကို ဆိုသည် -
  - (ကက) လုပ်ငန်းဆိုင်ရာရရန်ပိုင်ခွင့်များ၊
  - (ခခ) ပြင်ပဈေးကွက်ပေါက်ဈေး ကျပ် သိန်း ၁၀၀ ထက်မပိုသည့် ရရန် ပိုင်ခွင့်များ။
- (၃၂) ကင်းလွတ်ခွင့်ပြုထားသည့်ဝင်ငွေ ဆိုသည်မှာ ပုဒ်မ ၁၉ တွင် ဖော်ပြထားသော အဓိပ္ပာယ်ကို ဆိုသည်။
- (၃၃) အမြီးသတ်နုတ်ယူပေးသွင်းရမည့်ပေးချေမှု ဆိုသည်မှာ ပုဒ်မ ၁၀ တွင် ဖော်ပြ ထားသောအဓိပ္ပာယ်ကို ဆိုသည်။
- (၃၄) ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံနှုန်းများ ဆိုသည်မှာ ပုဒ်မ ၃၃ တွင် ဖော်ပြထားသော အဓိပ္ပာယ်ကို ဆိုသည်။
- (၃၅) ဘဏ္ဍာရေးနှစ် ဆိုသည်မှာ နှစ်တစ်နှစ်၏ အောက်တိုဘာ ၁ ရက်မှ စတင်ပြီး နောက်တစ်နှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၁၂ လတာကာလကိုဆိုသည်။
- (၃၆) နိုင်ငံခြားငွေလဲလှယ်မှု အမြတ်အစွန်းနှင့် နိုင်ငံခြားငွေလဲလှယ်မှု အစွန်း ဆိုသည်မှာ ပုဒ်မ ၄၄ တွင် ဖော်ပြထားသောအဓိပ္ပာယ်ကို ဆိုသည်။
- (၃၇) ပြည်ပဝင်ငွေ ဆိုသည်မှာ မြန်မာနိုင်ငံရင်းမြစ်(source)မှ ဝင်ငွေမဟုတ်သည့် အတိုင်းအတာအထိဖြစ်သော မည်သည့်ဝင်ငွေမဆိုကို ဆိုသည်။
- (၃၈) ဖျော်ဖြေသူနှင့် စပ်လျဉ်း၍ အုပ်စု ဆိုရာတွင် အားကစားအဖွဲ့လည်း ပါဝင်သည်။
- (၃၉) လုပ်ငန်းမှဝင်ငွေ ဆိုသည်မှာ ပုဒ်မ ၁၇ တွင် ဖော်ပြထားသောအဓိပ္ပာယ်ကို ဆိုသည်။
- (၄၀) ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေ ဆိုသည်မှာ ပုဒ်မ ၁၈ တွင် ဖော်ပြထားသော အဓိပ္ပာယ်ကို ဆိုသည်။
- (၄၁) အလုပ်အကိုင်မှဝင်ငွေ ဆိုသည်မှာ ပုဒ်မ ၁၆ တွင် ဖော်ပြထားသော အဓိပ္ပာယ်ကို ဆိုသည်။
- (၄၂) ဝင်ငွေခွန် ဆိုသည်မှာ ပုဒ်မ ၁၂ အရ ကျသင့်စေသည့် ဝင်ငွေခွန်ကို ဆိုသည်။
- (၄၃) သီးခြားလွတ်လပ်သည့် လုပ်ငန်းလက်ခံဆောင်ရွက်သူ (independent contractor) ဆိုသည်မှာ ဝန်ထမ်းအဖြစ်မဟုတ်ဘဲ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခြင်းခံရသည့် တစ်ဦးချင်းပုဂ္ဂိုလ်ကို ဆိုသည်။

- (၄၄) အခွန်နှစ်တစ်နှစ်အတွက် ပုဂ္ဂိုလ်တစ်ဦးနှင့်စပ်လျဉ်း၍ အရစ်ကျပေးသွင်းရန်ကာလ ဆိုသည်မှာ ယင်းအခွန်နှစ်၏ ၃ လ၊ ၆ လ၊ ၉ လနှင့် ၁၂ လ မြောက်လများ၏ နောက်ဆုံးရက်တွင် ကုန်ဆုံးသည့် သုံးလတာကာလကို ဆိုသည်။
- (၄၅) အာမခံဆိုင်ရာ တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် ဆိုသည်မှာ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၆/၉၆) အရ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းဆောင်ရွက်သည့်ပုဂ္ဂိုလ်ကို ဆိုသည်။
- (၄၆) အာမခံပရီမီယံ ဆိုရာတွင် တစ်ဆင့်အာမခံနှင့် သက်ဆိုင်သည့် ပရီမီယံနှင့် ပြည်ပတွင်ထားရှိသည့် အာမခံနှင့် စပ်လျဉ်းသည့် အခြားပေးချေရန် ငွေကြေးပမာဏများ ပါဝင်သည်။ သို့ရာတွင် အသက်အာမခံပေါ်လစီအရ ပေးသွင်းရန် ရှိသည့် ပရီမီယံ မပါဝင်။
- (၄၇) ခြံပိုင်မှုရရန်ပိုင်ခွင့် ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည် -
  - (ကက) ပုဒ်မ (၃)၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ်စိတ် (ကက)၊ (ခခ)၊ (ဂဂ) သို့မဟုတ် (ဃဃ) ပါ ပစ္စည်း သို့မဟုတ် အခွင့်အရေး၊
  - (ခခ) နာမည်ကောင်း။
- (၄၈) အတိုး ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် -
  - (ကက) အတိုး၊ လျှော့ငွေ၊ ပရီမီယံ၊ ဆုကြေး သို့မဟုတ် အခြားတစ်ခုခု အဖြစ် ဖော်ပြထားသည့် ဖြစ်စေ၊ ဖော်ပြထားသည့်ဖြစ်စေ၊ ကာလအပိုင်းအခြားအလိုက်သော်လည်းကောင်း၊ တစ်လုံးတစ်ခဲတည်းသော်လည်းကောင်း၊ ငွေကြေးအသုံးပြုမှုအတွက် သို့မဟုတ် ပေးချေရန် အချိန်ပေးထားခြင်းအတွက် အဖိုးစားနားကဲ့သို့သော ငွေကြေးပမာဏ၊
  - (ခခ) ပုဒ်မခွဲငယ်စိတ် (ကက) တွင် ဖော်ပြထားသည့် ငွေကြေးပမာဏနှင့် လုပ်ဆောင်ချက်သဘောအားဖြင့် အလားသဘာဝတူညီသော (functionally equivalent) ငွေကြေးပမာဏ၊
  - (ဂဂ) ပုဒ်မ ၄၀ အရ အတိုးအဖြစ် မှတ်ယူသည့် ငွေကြေးပမာဏ၊
  - (ဃဃ) ပုဒ်မခွဲငယ်စိတ် (ကက)၊ (ခခ) သို့မဟုတ် (ဂဂ) တို့အရ အတိုးပေးရန် ပေါ်ပေါက်သည့်ကြေးမြီ သို့မဟုတ် အခြားပဋိညာဉ် သို့မဟုတ် သဘောတူညီချက်တစ်ရပ်နှင့်စပ်လျဉ်း၍ ပေးရန် ရှိသည့် ကတိကဝတ်ဆိုင်ရာ၊ အာမခံချက်ဆိုင်ရာ၊ ဝန်ဆောင်မှုဆိုင်ရာ သို့မဟုတ် အလားတူ အခကြေးငွေ။
- (၄၉) နိုင်ငံတကာအဖွဲ့အစည်း ဆိုသည်မှာ အချုပ်အခြာအာဏာပိုင်များ သို့မဟုတ် အချုပ်အခြာအာဏာပိုင်အစိုးရများအဖွဲ့ဝင်အဖြစ်ပါဝင်သည့် အဖွဲ့အစည်းကို ဆိုသည်။
- (၅၀) ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ရရန်ပိုင်ခွင့်တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသည့် ရရန်ပိုင်ခွင့်များအား ပိုင်ဆိုင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် သဘောသဘာဝချင်း ဆင်တူသည့် သို့မဟုတ် တစ်ခုတည်းအဖြစ် ပေါင်းစည်းအသုံးပြုသည့် ရရန်ပိုင်ခွင့်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ရရန်ပိုင်ခွင့်များလည်း ပါဝင်သည်။ ထို့ပြင် ယင်းစကားရပ်တွင်-
  - (ကက) အတိတ်ကာလတွင် ဖြစ်စေ၊ ပစ္စုပ္ပန်ကာလတွင် ဖြစ်စေ၊ အနာဂတ်ကာလတွင်ဖြစ်စေ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်သည်။
- သို့ရာတွင်
  - (ခခ) လုပ်ငန်း သို့မဟုတ် အလုပ်အကိုင် မပါဝင်။
- (၅၁) လိုင်စင်ရငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၀/၂၀၁၆) အရ မြန်မာနိုင်ငံအတွင်း၌ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရန် လိုင်စင်ထုတ်ပေးထားသည့် ငွေရေးကြေးရေးအဖွဲ့အစည်းကို ဆိုသည်။
- (၅၂) ကာလရှည်ငှားရမ်းမှု ဆိုသည်မှာ အောက်ပါ ငှားရမ်းမှု တစ်ခုခုကို ဆိုသည် -
  - (ကက) သုံးနှစ်ထက်ပိုမိုသည့်ကာလအတွက် ငှားရမ်းမှု၊
  - (ခခ) ငှားရမ်းမှုကို သက်တမ်းမတိုးစေကာမူ သက်တမ်းတိုးရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုမိုသည့် နည်းလမ်းများ ပါဝင်သည့်အတွက် စုစုပေါင်း ငှားရမ်းကာလသည် သုံးနှစ်ထက် ပိုမိုသည့် ငှားရမ်းမှု။
- (၅၃) စီမံခန့်ခွဲမှုအခ ဆိုသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ သို့မဟုတ် စီမံအုပ်ချုပ်မှုဆိုင်ရာ ဝန်ဆောင်မှုတစ်ခုခုကို ဆောင်ရွက်ပေးခြင်းအတွက် အဖိုးစားနားကဲ့သို့သော ငွေကြေးပမာဏတစ်ရပ်ကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်အကိုင်မှ ဝင်ငွေမပါဝင်။
- (၅၄) ကုမ္ပဏီတစ်ခုနှင့် စပ်လျဉ်း၍ အဖွဲ့ဝင် ဆိုသည်မှာ စုဝေးဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု၏ အစုရှယ်ယာ၊ ဖောင်ဒေးရှင်း သို့မဟုတ် အစုစပ် လုပ်ငန်းတစ်ခုရှိ အကျိုးစီးပွား၊ ယုံကြည်အပ်နှံမှုတစ်ခုရှိ အကျိုးစီးပွား သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခုရှိ မည်သည့် ပိုင်ဆိုင်မှုအကျိုးစီးပွားမဆိုကို ဆိုသည်။
- (၅၅) ပြည်ထောင်စုဝန်ကြီး ဆိုသည်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(ဆက်လက်ဖော်ပြပါမည်)









မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အလုပ်ပိတ်ရက်ကြော်ငြာ

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့် ချလန်ရုံးများကို ၂၀၂၀-ပြည့်နှစ် ဇူလိုင် (၁၉)ရက် (အာဇာနည်နေ့) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၂၀)ရက် (အာဇာနည်နေ့ အစားထိုးရုံးပိတ်ရက်)များတွင် ပိတ်ထားမည်ဖြစ်ပါ၍ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေးပေးဆောင်ရမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (ယခင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)မှ ခေါ်ယူသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်ကြေညာခြင်း

- ၁။ ရုံးအမှတ်(၆)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (ယခင်မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)မှ ခေါ်ယူခွင့်သော နေရာများအတွက် ၁၆-၃-၂၀၂၀ ရက်မှ ၆-၄-၂၀၂၀ ရက်အထိ ပေးပို့လျှောက်ထားလာသည့်လျှောက်လွှာများအနက် ဒုတိယဦးစီးဌာန (ယခင်ရာထူး မြန်မာ့ရေနံ(၂)) စာရင်းကိုင်(၂)၊ စက်မှုစီမံရေး(၂)၊ စက်မှုစီမံရေး(၅)ရာထူးများသို့ လျှောက်ထားလာသည့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအား အရည်အချင်းစစ်ဆေးရေးစာမေးပွဲကို ၂၃-၇-၂၀၂၀ ရက် နံနက် ၀၉:၀၀ နာရီ၌ အင်္ဂလိပ်စာဘာသာရပ်ကို လည်းကောင်း၊ မွန်နယ်လုံးဝန်ရာထူး အထွေထွေစာမေးပွဲတဘာသာရပ်ကို လည်းကောင်း၊ လျှပ်စစ်သင်တန်းကောင်း နေပြည်တော်၌ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူထုစစ်ဆေးရေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည်။ ၂။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားအား ၂၁-၇-၂၀၂၀ ရက်(အင်္ဂါနေ့)နှင့် ၂၂-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)များတွင် ရုံးချိန်အတွင်း ရုံးအမှတ်(၆)ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၌ လိုအပ်သည့်အထောက်အထားများနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။ ၃။ ယာဉ်မောင်း(၅)ရာထူးသို့ လျှောက်ထားသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူထုစစ်ဆေးခြင်းကို ပြုဆောင်စာမေးပွဲဖြေ စေ့ပြုပေးခြင်း လည်းကောင်း၊ လုပ်သားရာထူးများသို့ လျှောက်ထားသည့်သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား လူထုစစ်ဆေးခြင်းကို မိမိတို့လျှောက်လွှာတွင် ဖော်ပြထားသောလိပ်စာနှင့် နှိုင်းစိုက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်/တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ရုံးများတွင် ၂၃-၇-၂၀၂၀ ရက် နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ၄။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ ယာဉ်မောင်း(၅)နှင့် လုပ်သားရာထူးများအတွက် လူထုစစ်ဆေးခြင်း ပြည်နယ်/တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများကို Website>>https://energy.gov.mm/၊ facebook Page>>www.facebook.com/info.pprd တို့တွင် ကြေညာသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဖုန်း-၀၆၇-၃၄၀၄၅၇၇ /၃၄၀၂၅၈/၃၄၀၄၅၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းကို အထက်ပါ Website နှင့် Facebook Page များတွင် ထုတ်ပြန်ကြေညာသွားပါမည်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ဖမ်းဆီးရမိသောသစ်လုံး/ခွဲသား/ပရိဘောဂပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း(ထင်း၊ မီးသွေး၊ ချိုပဲ၊ ထင်းရှူးဆီ၊ ပရဆေး၊ နံ့သာဖြူ/နီသစ်တုံး)၊ စက်လှေ၊ သစ်စက်အင်ဂျင်နှင့်ဆက်စပ်ပစ္စည်းများ၊ ပင်ကျပ်နုတ်ရာမှထွက်ရှိသော ကျွန်းပင်ကျပ်တိုင်များ ရောင်းချရန်လေလင်ကြော်ငြာ

- ၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်ခဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနရှိ အောက်ဖော်ပြပါဖမ်းဆီးရမိ စက်လှေ၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ သစ်လုံး/ခွဲသား၊ ကျွန်းပင်ကျပ်တိုင်များကို လက်ရှိမျက်မြင်အခြေအနေအတိုင်း ဖျော်ဖြင့်လေလင်တင် ရောင်းချမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ သစ်တောဦးစီးဌာနမှ တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုထားသော သစ်စက်ဆေး၊ စက်ကြီး၊ အရာထည်စက်၊ လျှာတိုးစက်လုပ်ငန်းရုံများ၊ သစ်အရာငှက်ဆိုင်လုပ်ငန်းရုံများ၊ သစ်အခြေခံဆိုင်တွင်းစက်ဖွဲ့လက်ဖွဲ့လုပ်ငန်းရုံများ၊ ရှမ်းပြည်နယ်အတွင်း သေဆုံးပြီးသည့်ပစ္စည်းနှင့် နေအိမ်ဆောက်လုပ်ရန်သတ်မှတ်ခွင့်ကမ်းချက်နှင့် ညီညွတ်ပါက ဖျော်ဖြင့်လေလင်ဆွဲဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျွန်းမာစုနေနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်တားဆီးညွှန်ကြားချက်များနှင့်အညီ သတ်ပေးညွှန်ကြားချက်များအတိုင်း လေလင်တင် ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
- (က) လေလင်အစီအစဉ်-
  - နေ့ရက် - ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ရက်
  - အချိန် - မွန်နယ် ၁၄:၀၀ နာရီ
  - နေရာ - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ကျောက်ခဲမြို့

စဉ်	အမျိုးအစား	အရေအတွက်	တန်
၁	ကျွန်း/ပိတောက်/သစ်ယာ/ယဉ်ကတိုး/ အင်/သတီ/ယခေ (သစ်လုံး/ခွဲသား)	၂၂၃၄၆/ တုံး	၂၃.၀၂၄၆
၂	ကျွန်း/ပိတောက်(၃အောက် သစ်လုံး)	၈ လုံး	၀.၉၀၄
၃	ပိတောက်(ပရိဘောဂအပိုင်းအစ/ ဆက်တီးအပိုင်းအစ/ဂီတဘုံ)	၂၆၀ ၃	၄.၀၂၀၆
၄	ထင်း	-	၂၇.၀၇၆
၅	မီးသွေး(၄၄ပေါင်/၉၀ပေါင်)	၂၀၂၂	၆၂.၀၃၂
၆	ချိုပဲ	၃၆၁ ပိသား	
၇	ထင်းဖြူဆီတုံး	၁၇၁၆ ပိသား	
၈	ပရဆေး	၈၉ ပိသား	
၉	နံ့သာဖြူ/နီသစ်တုံး	၁၂ ပိသား	
၁၀	မော်တော်/စက်လှေ	၄ စင်း	
၁၁	မော်တော်/စက်လှေ	၁ ခု	
၁၂	သစ်စက်/အင်ဂျင်	၆ လုံး	
၁၃	ရုပ်တုံး/ပူလီ/ထောင်လီဘီး/၁လိမ့်တုံး	၁၆ ခု	
၁၄	လှေငိုင်း	၆ ခု	
၁၅	ပတ္တားကြိုး/သံကြိုး	၅ ချောင်း	
၁၆	ဘီးတံထွန်းလှည်း	၂ စီး	
၁၇	ပတ်လှေ	၂၅ ခု	
၁၈	ပတ်လှေသွေးစက်	၁ ခု	
၁၉	ပတ်လှေဖြင့်စက်	၁ ခု	
၂၀	ပရိဘောဂပြုလုပ်ရာတွင်အသုံးပြုသည့်စက်ကိရိယာ	၉ မျိုး	

လေလင်အစီအစဉ်- (၁၀၀၀၀/- ကျပ်စစ်သောင်း တိုက်)နှင့်ဖြင့် လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ သစ်တောဦးစီးဌာန၊ ကျောက်ခဲမြို့တွင် ၂၇-၇-၂၀၂၀ ရက်မှ ၆-၈-၂၀၂၀ ရက်အတွင်း ဝယ်ယူနိုင်ကြောင်း ကြေညာအပ်ပါသည်။  
၃။ အသေးစိတ်သိရှိလိုပါကလက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ဖုန်း-၀၆၇-၄၀၄၅၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။  
အဖွဲ့  
လေလင်တင်ရေးဆရာကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်(၅၀/၂၀၂၀) ၁၃၅ ခုနစ် ပထမထုတ်ပြန်ချက် ၁၁ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၅ ရက်)

- ၁။ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနဘောက်ရှိ ဆေးရုံကြီး/ဆေးရုံ/တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် လက်ထောက်ဆရာဝန်ရာထူး (လစာနံ့-၂၅၅၀၀၆-၄၀၀၆-၂၅၅၀၀၆) နေရာများအတွက် လျှောက်လွှာတင်သွင်းနိုင်ပါ သည်- ရာထူး - လစာလမ်း ပညာအရည်အချင်း လက်ထောက်ဆရာဝန် (၅၃)နေရာ ဆေးပညာ (M.B.,B.S)
- ၂။ လျှောက်ထားသူသည်-
  - (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။
  - (ခ) လျှောက်လွှာပိတ်ရက်တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
  - (ဂ) ကျန်းမာရေးကောင်းမွန်ပြီး ကျန်းမာကြောင်း၊ ဆေးလက်မှတ်တင်ပြနိုင်သူဖြစ်ရမည်။
  - (ဃ) လျှောက်လွှာပိတ်ရက်တွင် M.B.,B.S (ဆေးပညာဘွဲ့)နှင့် လက်ရှိတရားဝင် ဆရာဝန် အထွေထွေဆေးကုသဆိုင်(ဆေး)ကိုင်ဆောင်ထားသူ ဖြစ်ရမည်။ မိတ္တူများကို လျှောက်လွှာနှင့်အတူ ပူးတွဲပေးရမည်ဖြစ်ပြီး တင်ပြနိုင်မှုမရှိပါက ပယ်ဖျက်မည်ဖြစ်ပါသည်။
  - (င) ကချင်ပြည်နယ်အတွင်း အသားတင်လုပ်ကိုင်(၃)နှစ်ပြည့်အောင် နေရာဒေသဆေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
  - (စ) ဆေးပညာမဟာသိပ္ပံဘွဲ့လွန်စာမေးပွဲ ဖြေဆိုခွင့်ကို ကျွန်းမာစုနေနှင့်အားကစားဝန်ကြီးဌာန၏ လုပ်သားသတ်မှတ်ချက်နှင့်အညီ ဝင်ရောက်ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး အောင်မြင်ပါက တက်ရောက်ခွင့်ပြုပါမည်။ သို့ရာတွင် ဆေးပညာမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းအောင်မြင်ပြီး ကျွမ်းကျင်မှုရရှိရေး လေ့ကျင့်ရေးကော်ပေါင်း၊ မိတ္တူများကို လျှောက်လွှာနှင့်အတူ တာဝန်ထမ်းဆောင်မှု(၃)နှစ်ပြည့်အောင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
  - (ဆ) မြန်မာနိုင်ငံရပ်ခြားတွင် ဖြစ်ရမည်။
- ၃။ လျှောက်လွှာကို ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဝယ်ယူလျှောက်ထားနိုင်ပြီး ၁၄-၈-၂၀၂၀ ရက် အရောက် လူကိုယ်တိုင်(သို့မဟုတ်) စာတိုက်မှတစ်ဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက် ၁၄-၈-၂၀၂၀ ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။
- ၄။ စာမေးပွဲဝင်ကြေးငွေ ၅၀၀၀/-အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ငွေစာရင်းအမှတ် MD-527221 သို့ ပေးသွင်းရမည်။
- ၅။ နှုတ်ဖြေစစ်ဆေးမှုအတွက် လေ့လာရန်လိုအပ်ချက်များနှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၆-၈-၂၀၁၉ ရက်ရှိစာစာအမှတ်၊ ၂၀၁၄/ရွေးချယ်ရေး(အိ/က)၊ ၂၀၁၉ဖြင့် ထုတ်ပြန်ထားသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကြော်ငြာခေါ်ယူသော ရာထူးများအတွက် လျှောက်လွှာ တင်သွင်းသူများ လိုက်နာရန်လမ်းညွှန်ချက်စာစောင်ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။
- ၆။ စိတ်အခြေအနေနှင့် လူထုစစ်ဆေးခြင်းအတွက် ဖြေဆိုခွင့်ကတ်ပြားထုတ်ပေးမည့်ရက်နှင့် နေရာ၊ စိတ်အခြေအနေနှင့် လူထုစစ်ဆေးမည့်ရက်နှင့် ဖြေဆိုရမည့်နေရာတို့ကို ထပ်မံကြေညာပေးပါမည်။
- ၇။ အခြားစုံစမ်းမေးမြန်းလိုချင်ပါက ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဖုန်း-၀၇၄-၂၂၂၅၆၄ နှင့် ကချင်ပြည်နယ်ကုသရေးဦးစီးဌာန၊ ဖုန်း-၀၇၄-၂၂၆၀၁၂ သို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့

သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အမှတ်(၅၂/၆၆)၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(၂၇)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေး အား Online စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ (၂၇)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကြီးကို COVID -19 ဗိုင်းရပ်စ် ပျံ့နှံ့မှုအား တားဆီးနိုင်ရန်အတွက် လူမှုရေးအကွာအဝေး လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာအာဏာပိုင်များ၏လမ်းညွှန်ချက်များနှင့်အညီ Online အသုံးပြုပြီး ၈-၈-၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ အစုရှယ်ယာရှင်များသိရှိနိုင်ပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည် -  
ကျင်းပမည့်နေ့ရက် - ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၈)ရက်၊ စနေနေ့  
ကျင်းပမည့်အချိန် - နံနက်(၁၀:၀၀)နာရီ  
ကျင်းပမည့်ပုံစံ - ZOOM Application

၂။ အစုရှယ်ယာရှင်များ အနေဖြင့် Online အသုံးပြု၍ အစည်းအဝေး တက်ရောက် နိုင်ရန်အတွက် သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ Email လိပ်စာ [rijv.md2013@gmail.com](mailto:rijv.md2013@gmail.com) သို့ ရှယ်ယာရှင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အစုရှယ်ယာလက်မှတ်အမှတ်(Certificate ID)၊ ဆက်သွယ်ရန် ဖုန်းနံပါတ် တို့အား ဖော်ပြလျက် ၂၈-၇-၂၀၂၀ရက်၊ အင်္ဂါနေ့၊ ညနေ (၄:၃၀)နာရီ နောက်ဆုံး ထားပြီးပေးပို့ရန် လိုအပ်ပါမည်။  
၃။ အစုရှယ်ယာရှင်များ အနေဖြင့် အကြံပြုချက်/မေးမြန်းလိုသည့် အချက်များ ရှိပါက ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃၁)ရက်၊ သောကြာနေ့၊ ညနေ(၄:၃၀)နာရီနောက်ဆုံးထားပြီး ကုမ္ပဏီသို့ စာဖြင့် သော်လည်းကောင်း၊ Email လိပ်စာသို့ လည်းကောင်း ရေးသား ပေးပို့နိုင်ပါသည်။

ဒါရိုက်တာအဖွဲ့ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်။

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်၊ တပ်ကန့်ဖြူ နယ်၊ မြဝတီရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၃/သီဟသူရပ်)၊ ဦးပိုင်အမှတ် (၁၂၅)၊ ဧရိယာ ၀ ဒသမ ၁၀၀ ဧကကို ဦးလှရွှေ အမည်ပေါက် နှစ် (၃၀) ဂရန်မြေကွက်အား ဦးလှရွှေသေဆုံးသဖြင့် ဇနီးဖြစ်သူ ဒေါ်တင်ညွှန့် (ဘ) ဦးသော်ဝင် ၉/တရား(နိုင်)၀၀၅၀၆၀ မှ တရားရုံးကျွမ်းကျင်မှုလွှာအမှတ် (၆၁/၂၀၂၀)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုလွှာအရောင်းမှူးများထပ်ပြပြီး မှတ်ပုံတင် အမှုဆက်ခံစာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင်လျှောက်ထားလာရာ ကန့်ကွက် လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအိမ်နီးကျားများဖြင့် အထောက်အထားနိုင်လွှာတင်ပြ၍ ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနသို့ လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက ဌာနမှ လက်ထုပ်လက်ဆွဲနိုင်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနနေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်၊ တပ်ကန့်ဖြူ နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၂၈/မင်းကြီးရန်အောင်ရပ်)၊ ဦးပိုင်အမှတ် (၁၈၄)၊ ဧရိယာ ၀ ဒသမ ၁၇၂ ဧကအား ဦးဝေယံထက် (ဘ) ဦးသန်းမောင် ၉/တရား(နိုင်)၂၂၀၅၂၉ မှ တရားရုံးကျွမ်းကျင်မှုလွှာအမှတ် (၂၅၅/၂၀၂၀)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုလွှာအရောင်းမှူးများထပ်ပြပြီး အထောက်အထားလျာရာ ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအိမ်နီးကျားများဖြင့် အထောက်အထားနိုင်လွှာတင်ပြ၍ ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနသို့ လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက ဌာနမှ လက်ထုပ်လက်ဆွဲနိုင်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနနေပြည်တော်စည်ပင်သာယာရေးကော်မတီ

အင်္ဂလိပ်ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 6F/3671 ၏ အင်္ဂလိပ်ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 7N/2961 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)

အင်္ဂလိပ်ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 5Q/5661 ၏ အင်္ဂလိပ်ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

ပျောက်ဆုံးကြောင်း

ယာဉ်အမှတ် 2H/7406 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်းအများသိစေရန် ကြေညာအပ်ပါသည်။ ကဏ္ဍခရိုင်ရုံး(ပြင်ဦးလွင်)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 6D/9176 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၄၄၂/၉၁၄၆၃ Yunde 110 M/C ယာဉ်လက်ဝယ်ရှိသူ ဒေါ်သန်းသန်း ၉/မခမ(နိုင်)၀၀၇၂၉ က(ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 7E/1003 Sino Truck Dump Truck (4x2L) ယာဉ်လက်(နိုင်) ၅၅၃ ဦးအောင်မျိုးထွန်း ၉/မထလ(နိုင်) ၃၀၇၈၉၇ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 35W/27473 Honda Click 125 M/C ယာဉ်လက်ဝယ်ရှိသူ ဦးသန်းနိုင်ထွန်း ၉/မခမ(နိုင်)၀၀၇၀၂၂ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ ကဏ္ဍခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

ထုတ်ဝေသည့်နေ့ရက် ၈/၂၀၂၀ တစ်နှစ်/တိုင်း(၇၅) တိုင်းရင်းသားစာပေပုံနှိပ်ရေး(သေကြေး) - TMR 004815(0320) / (သေကြေး)TMR 000394(0320)



အဟင်္ဂါပတ်ပတ်အောင်ဆန်းအောင်ဆန်း ဖွဲ့စည်းပုံ အခြေခံဥပဒေ

မြန်မာ့တိုင်းရင်း၊ ဆေးဝက်ဝင် စစ်ပုန်သော ပရဆေး ပစ္စည်းများဖြင့် ဖော်စပ်ထားသောကြောင့် အံ့၊ ဩလောကီ အာဇာနည်ပင် ဆေး စွမ်းထက်မြက်လှပါသည်။



များအားကုန်ပစ္စည်းများကို ဖြည့်သွင်းပေးရန် အတွက် အခွင့်အလမ်း

အမျိုးသမီးများအား အလုပ်အကိုင် ဖြည့်သွင်းပေးရန် အတွက် အခွင့်အလမ်း ဖြစ်ပေါ်လာပါသည်။

“စီးပွားရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်ရာတွင် အောင်မြင်စေရန်အတွက် မိမိတို့၏ နေ့စဉ်အလုပ်ကို တွဲဖက်ဆောင်ရွက်သည့်သူများကို ဖော်ပြထားပါသည်။”

ဝဲ-ကုန်တို

မြန်မာ့ရိုးရာအဋ္ဌဟောကိန်း

City Mart, Ocean, Capital, ABC Convenience Store

ဆိုင်များတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။... အမှတ် - ၂၀၆ (မြောက်ပိုင်း)၊ လမ်း - ၄၀ (အထက်)၊ ရန်ကင်းမြို့၊ ဖုန်း - ၀၁၀ ၉၉၀၁၆၅၊ ၀၁ ၉၉၀၁၇၂၊ ၀၉ - ၉၂၀၆၁၄၀၈၊ ၀၉ - ၉၅၀၄၄၅၅၉

ပုလဲမြို့သစ် မြေကွက်ရောင်းမည်

အမှတ် ၃၀၆ နှင့် ပြည်လမ်းတို့မှ ဝင်ရောက် ဝယ်ယူနိုင်ပါသည်။... ဖုန်း - ၀၉-၄၃၀၂၁၀၀၂

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်မှတ်ပုံတင် ၄၉၅/၈၀၆၂၉ ADIXIN 125 MC ယာဉ်လက်ဝယ်ရှိသူ... ကုသနာရေးရုံး(မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

DANISH REFUGEE COUNCIL Invitation To Bid (ITB)

The Danish Refugee Council (DRC) has received grants from various donors for the implementation of humanitarian aid in Myanmar.

DRC is seeking new vendors and requests you to submit bids for the supply of goods: Computers and IT Equipment

Tender No.: ITB-MM-RGN-2020-01

ITB Issuing Date: 15<sup>th</sup> July 2020

ITB Closing Date: 31<sup>st</sup> July 2020 - 5:00 PM

For more information on how to obtain the full tender package, please contact to Supply Chain Department;

Sa Justin or Phre Reh sa.justin@drc.ngo or phre.reh@drc.ngo

09-960366313, 09-253525358

DRC Office Ph: 01-7501598, 09-73194161 Ext: 106

ကန့်ကွက်နိုင်ပါသည်

ယာဉ်မှတ်ပုံတင် ၆U/8539 / Lifan 250... ဖုန်း - ၀၉-၉၅၀၄၄၅၅၉

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်မှတ်ပုံတင် ၆K/9559 ၏ ဖောင်းကြွ... ဖုန်း - ၀၉-၉၅၀၄၄၅၅၉

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးတမ်းစားမှုအမိန့် ၅၊ နည်းဥပဒေ ၂၀) မိုးညှင်းခရိုင်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် ၆

မိုးညှင်းခရိုင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း... နှင့် ခင်ရတနာအောင် (မန်နေဂျာ-သတ္တုတွင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ကုန်ကျစရိတ်ခံစားပုံစံဖြင့် အခွင့်အလမ်း... ဖုန်း - ၀၉-၉၅၀၄၄၅၅၉

ကုန်ကျစရိတ်ခံစားပုံစံဖြင့် အခွင့်အလမ်း... ဖုန်း - ၀၉-၉၅၀၄၄၅၅၉

ကုန်ကျစရိတ်ခံစားပုံစံဖြင့် အခွင့်အလမ်း... ဖုန်း - ၀၉-၉၅၀၄၄၅၅၉







# ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်း



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပစဉ်။

နေပြည်တော် ဇူလိုင် ၁၄  
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။  
အစည်းအဝေးတွင် မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်၏ မြင်းခြံ မြို့နယ်ရှိ နည်းပညာကောလိပ်အား နည်းပညာတက္ကသိုလ်အဖြစ် တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြင်းခြံ နည်းပညာ ကောလိပ်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ နည်းပညာနှင့် သက်မွေးအတွက်သာ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသဖြင့် အဆင့်မြင့်ပညာ ကဏ္ဍအောက်တွင် ရှိသည့် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။  
စာမျက်နှာ ၇ ကော်လံ ၁ ❖

# ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁၄  
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ ဗွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။  
အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆွေ၊ ဗဟိုကော်မတီဝင် များဖြစ်ကြသည့် ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး နှင့် ဦးအုန်းမောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးမောင်မောင်ဝင်းနှင့် ဦးကျော်မျိုး၊ မြန်မာနိုင်ငံရတပ်မှူး ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  
စာမျက်နှာ ၉ ကော်လံ ၁ □



ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီအစည်းအဝေး ကျင်းပစဉ်။ သတင်းစဉ်

# လာလီဂါချန်ပီယံဖြစ်ခွင့် လက်တစ်ကမ်းအလိုကို ရောက်ရှိလာတဲ့ ရီးရဲမက်ဒရစ်



စပိန်နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းသည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက လာလီဂါပွဲစဉ် (၃၆) အဖြစ် ဂရန်နာဒါ အိမ်ကွင်းဖြစ်သည့် နျူဗလော့စ်ကားမိနက်တွင် ယှဉ်ပြိုင် ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက နှစ်ဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးလေးကို ဆွတ်ခူး ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီဖြစ် သည်။  
ရီးရဲမက်ဒရစ်အသင်းအတွက် ဂိုးများကို ပွဲချိန် ၁၀ မိနစ်တွင် ကက်ဆီမီရို၏ ဖန်တီးပေးမှုမှတစ်ဆင့် မန်ဒီကာ သွင်းယူပေးနိုင်ခဲ့သည်။ ရီးရဲမက်ဒရစ်အသင်း သည်ဦးဆောင်ဂိုးရရှိပြီးမကြာမီ ဒုတိယဂိုး ထပ်မံရရှိသည်။  
မိုဒရစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဘင်ဇီမာက သွင်းယူပေး ခဲ့သည်။ ဂရန်နာဒါအသင်းအတွက် ချေပဂိုးကို ပွဲကစား ချိန် မိနစ် ၅၀ တွင် မာချစ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ရီးရဲမက်ဒရစ်အသင်းရော ဂရန် နာဒါအသင်းပါ ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိတော့ဘဲ ရီးရဲမက်ဒရစ် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရီးရဲမက်ဒရစ် အသင်းသည် ဇွန်လ နောက်ပိုင်း တွင် ကိုးပွဲဆက်နိုင်ပွဲ ရရှိခဲ့ကြောင်းလည်း သိရသည်။  
ဖာလန်းမန်ဒီကာ သွင်းဂိုးသည် ရီးရဲမက်ဒရစ်အသင်း အတွက် ၎င်း၏ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး စာမျက်နှာ ၁၁ ကော်လံ ၄ ○

ကိုဗစ် - ၁၉ ဒုတိယလှိုင်း  
ရိုက်ခတ်လာနိုင်ကြောင်း ဂျာမနီ  
ကျန်းမာရေးဝန်ကြီး သတိပေး  
၈ ၁၃

အီရန်နှင့် တရုတ်  
မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု  
ဖြစ်ထွန်းရန် ဆောင်ရွက်  
၈ ၁၄



# ရေကြောင်းအချက်ပြစနစ်သစ် နှင့် ရန်ကုန်မြစ်

ရှင်နော်

ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရသောပြည်ထောင်စုအဖွဲ့အစည်းများသည် မြို့တော်ရန်ကုန်က မိမိ၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ရပ်တန့်မနေခဲ့ပေ။ နိုင်ငံ၏ ပင်မစီးပွားရေးမြို့တော်ကြီးဖြစ်သောကြောင့် ရန်ကုန်၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရပ်ခြားနှင့် ကုန်သွယ်မှုပြုရာတွင် လမ်းပန်းဆက်သွယ်နိုင်မှုသည် အဓိက အရေးပါလှသည်။ ရန်ကုန်မြို့တော်နှင့် ပြည်ပနိုင်ငံများ ကုန်သွယ်မှုပြုရာတွင် မော်တော်ယာဉ်လမ်းများ၊ လေကြောင်းခရီးလမ်းများနှင့် ရေလမ်းခရီးတို့ကို အသုံးပြုလျက်ရှိရာ နိုင်ငံ၏ သွင်းကုန် ၉၀ ရာခိုင်နှုန်းကျော်သည် ရေလမ်းခရီးကို အသုံးပြုကာ ဝင်ရောက်လျက်ရှိသည်။

ပြည်တွင်း၌ ထုတ်လုပ်ပြီးသော ထုတ်ကုန်များကို ဈေးကွက်သို့ အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကောင်းမွန်သော လမ်းပန်းဆက်သွယ်မှု လိုအပ်သည်။ ကားလမ်းခရီး၊ လေကြောင်းနှင့် ရေလမ်းခရီးအသုံးပြုမှုများစွာအနက် ရေလမ်းခရီးသည် ကုန်တန်ချိန်မြောက်မြားစွာကို ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်မှု ပြုလုပ်နိုင်သည်။ မြို့တော်ရန်ကုန်မှ ပြည်ပသို့ ထုတ်ကုန်များ ပို့ဆောင်နိုင်ရန်၊ ပြည်တွင်းသို့ သွင်းကုန်များ တင်ပို့ရေးတွင် ရန်ကုန်မြစ်သည် အဓိကကျသောနေရာမှ ပါဝင်သည်။

ကုန်စည်အတင်အချ ပြုလုပ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေရန်နှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော ရန်ကုန်

အဝင်အထွက်အသုံးပြုနေသည့် မြစ်တစ်စင်းဖြစ်သည့်အတွက် မြစ်အတွင်းရှိ အချက်ပြအမှတ်အသားများကိုလည်း နိုင်ငံတကာအဆင့်သို့ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။ နှစ်ကာလကြာမြင့်မှုနှင့် ရာသီဥတုဒဏ်တို့ကြောင့် မြစ်အတွင်း ယခင်အသုံးပြုလျက်ရှိသော အချက်ပြအမှတ်အသားများမှာ ခေတ်နှင့် မလျော်ညီသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ အစားထိုးအသုံးပြုရန် လိုအပ်နေသည့်ကာလဖြစ်သည်။ အချုပ်ပို (ခ) သို့

## ဗားကရာချောက်နံရံများကို မျက်နှာသစ်၍ နံ့သာလိမ်းခြယ်ခြင်း

သျှင်ဝင်းသျှင်

ရှေးခေတ်လူကြီးများ ပမာပြုပြောဆိုခဲ့သော ဥပမာစကားများအနက်မှ “အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်” ဆိုသည့် စကားဥပမာတစ်ခုက ပြန်လည်ပြုပြင် ပြီးစီးလုနီးပါးရှိနေသည့် ဗားကရာချောက်နံရံများက စာရေးသူကို ထင်လင်းစွာ အလင်းတန်းပြလိုက်ခြင်းပင်ဟု ယုံကြည်မိပါသည်။

ဗားကရာချောက် မြေထိန်းနံရံများမှာ ချောက်ကြီး၏ လေးဖက်လေးတန်တွင် ရှိနေသည်။ နှစ်ဖက်မှာ လူနေရပ်ကွက်အခြမ်း၌ ဖြစ်သည်။ အခြားနှစ်ဖက်မှာ မီးရထား ကုန်းမြေဘက်အခြမ်းတွင်ရှိသည်။ ဘောဂရပ်ကွက် (ယခင်ဘော်ဂါရပ်ကွက်) နှင့် အိုးဘိုရပ်ကွက်ဘက်ရှိ မြေထိန်းနံရံများကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရထားလမ်းဘက်ကုန်းမြင့်အခြမ်းကို အင်္ဂလိပ်တို့အုပ်စိုးစဉ်ခေတ်က ပြုလုပ်သည့် မြေအုတ်တို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကားလမ်းကိုမူ ရထားလမ်းအောက်ချောက်ကို ပြုပြင်၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ မြစ်ရေတက်ခြင်းနှင့် ရပ်ကွက်များမှ ရေဆိုးများ ဆင်းခြင်းကို ဘောဂရပ်ကွက်နှင့် အိုးဘိုရပ်ကွက် နှစ်ခု

အကြားရှိ ဗားကရာ လမ်းမအောက်မှ ကျယ်ဝန်းသောလိုဏ်ခေါင်းဖြင့် မြစ်အတွင်းသို့ ဆင်းသက်စေခြင်းဖြစ်သည်။ စမ်းချောင်းရပ်ကွက်အချို့မှာ ယခင်က ကြည့်မြင်တိုင်နယ်မြေထဲတွင် ပါဝင်ခဲ့သည်။ ကြည့်မြင်တိုင်တိုက်နယ်ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။ စမ်းချောင်းမြို့နယ်အတွင်း ဟိုးယခင်ကတည်းမှ ယနေ့တိုင် ထင်ထင်ရှားရှားရှိနေဆဲဖြစ်သော “ကျွန်းတောကျောင်းတိုက်ကြီး” မှာ ကြည့်မြင်တိုင် အရှေ့တိုက်နယ်ထဲတွင် ပါဝင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ သို့အတွက် ယနေ့စမ်းချောင်းမြို့နယ်ထဲ ရှိနေသော ဘူတာရုံကိုပင် “ကြည့်မြင်တိုင်ဘူတာရုံ” ဟု ရေးထိုးခဲ့ခြင်းဖြစ်သည်။ ကြည့်မြင်တိုင်ဘူတာရုံဟု ဖြစ်ပေါ်လာခြင်းမှာလည်း မြန်မာနိုင်ငံတွင် ပထမဦးဆုံး မီးရထားလမ်းဖောက်လုပ်သည့် ရန်ကုန်-ပြည် မီးရထားလမ်း တည်ဆောက်ခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (ထိုခေတ်က ရထားများကို ကျောက်မီးသွေးထိုး မောင်းနှင်ခြင်းကြောင့် မီးရထားဟု ခေါ်ဆိုခြင်းဖြစ်သည်။) ရန်ကုန်-ပြည် မီးရထားလမ်းဖောက်ခြင်းကို ကြည့်မြင်တိုင်မြို့နယ် သတင်းစာဆရာအသင်းမှ ထုတ်ဝေသော အချုပ်ပို (ခ) သို့



ရေကြောင်းအချက်ပြုစနစ်သစ်နှင့် ရန်ကုန်မြစ်

လွန်ခဲ့သော ရက်ပိုင်းများအတွင်းက မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) တို့ပေါင်းကာ ရန်ကုန် မြစ်အတွင်း ရေကြောင်းသွားလာမှု အဆင်ပြေ ချောမွေ့စေရန် ရေကြောင်းအချက်ပြုဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

လေ့လာဆန်းစစ်မှုများပြုလုပ်

ရန်ကုန်မြစ်အတွင်း ရေကြောင်းအချက် ပြုဆိုင်ရာများ အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၇ ခုနှစ်မှစတင်ကာ လေ့လာဆန်းစစ်မှု များ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ လေ့လာမှုပြုလုပ် ရာတွင် မြစ်ကြောင်းအတွင်းရှိ ရေကြောင်း အထောက်အကူပြု အမှတ်အသားများ၊ မြစ်ကမ်းစပ် ကုန်းပေါ်မှ အချက်ပြအမှတ် အသားများအပြင် ဒီရေအတက်အကျ ခန့်မှန်း တွက်ချက်မှုများ လုပ်ဆောင်နိုင်ရန်တို့ကို လေ့လာခဲ့ကြသည်။

ရေတိမ်မှုများ ဖြစ်ပေါ်လျက်ရှိ

ရန်ကုန်မြစ်ကြီးသည် ရန်ကုန်ဆိပ်ကမ်း မှ ပင်လယ်အထိ ရေမိုင် ၄၂ မိုင် ကွာဝေးပြီး ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သော်လည်း ရေနက် ဆိပ်ကမ်းတစ်ခုမဟုတ်ဘဲ ရန်ကုန်မြစ်ပေါ်တွင် အခြေခံတည်ဆောက်ထားသည့် မြစ်ဆိပ်ကမ်း တစ်ခုသာဖြစ်သည်။ မြစ်တို့၏ သဘာဝသဘာဝ အရ ပင်လယ်ကဲ့သို့ ပုံမှန်ရေအနက်ရှိသည့် မဟုတ်ဘဲ အကျော့အကောက်များ၊ ချောင်းခွဲ မြောင်းခွဲများရှိသည့်အတွက် နန်းအနည်ထိုင် မှုများရှိပြီး ရေတိမ်မှုများ ဖြစ်ပေါ်လျက်ရှိ သည်။

ပြည်ပ ကုန်တင်သင်္ဘောကြီးများသည် ကုန်တင်ဆောင်ခြင်းအတွက် တင်ဆောင်နိုင် သော အလျားရှည်သင်္ဘောကြီးများဖြစ်သည့် အတွက် မြစ်များတွင် အကျော့အကောက်၊ အချိုးအကျော့၊ မြစ်ကျဉ်းများ၌ ချိုးကျော့ရာတွင် မလွယ်ကူတတ်ပေ။ ရေစူး (ခေါ်) ရေအနက်ပေ မလုံလောက်ပါက သင်္ဘောဝင်ထွက်၍ မရပေ။



ဓာတ်ပုံ - အာကာစိုး

ရန်ကုန်မြစ်ကမ်းနံဘေးရှိ ရန်ကုန်ဆိပ်ကမ်းကို တွေ့ရစဉ်။

ရန်ကုန်မြစ်တွင် ရေစူး ၉ မီတာအနက်အထိ ခွင့်ပြုပေးထားသည်။

အခက်အခဲတစ်ခုသာဖြစ်

မြစ်တို့၏ သဘာဝသဘာဝအရ ရေတိမ်မှု များ ဖြစ်တတ်ပြီး အတွင်းစည်းခုံ၊ အပြင်စည်းခုံ ဟူ၍ နှစ်မျိုးဖြစ်တတ်သည်။ ချောင်းများ မြောင်းများနှင့် ဆုံတတ်သော မြစ်အတွင်းပိုင်း ရေဆုံသောနေရာတွင် ဝဲလည်ကာ နန်းများ အနည်ထိုင်၍ အတွင်းစည်းခုံဖြစ်တတ်ကာ ပင်လယ်တွင် ပင်လယ်ရေနှင့် မြစ်ရေ ဆုံတွေ့ ပြီး အပြင်စည်းခုံဖြစ်တတ်သော သဘာဝ သဘာဝရှိသည်။ ထို့ကြောင့် အတွင်းစည်းခုံ တွင် သောင်တစ်ခါဖြစ်ပြီး အပြင်စည်းခုံတွင် သောင်တစ်ခါဖြစ်တတ်သည်။ မြစ်ကြောင်း တစ်လျှောက် သောင်မြစ်များသည် မြစ်အတွင်း၌ရှိသော ဆိပ်ကမ်းတိုင်းတွင် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲ တစ်ခုသာဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း၌လည်း အပြင်စည်းခုံ

နှင့် အတွင်းစည်းခုံဟူ၍ နှစ်နေရာရှိသည့် အနက် အပြင်စည်းခုံသည် ပင်လယ်တွင်ရှိပြီး အတွင်းစည်းခုံသည် ပဲခူးမြစ်၊ ပုဇွန်တောင် ချောင်းနှင့် ရန်ကုန်မြစ်တို့၏ ရေစီးကြောင်း သုံးနေရာဆုံရာ သန်လျက်စွန်း (Monkey Point) နေရာတွင် တည်ရှိနေသည်။

အမှတ်အသားများသတ်မှတ်

ရန်ကုန်မြစ်သည် မြစ်ပြင်ကျယ်တိုင်း ရေစူးအနက်ရှိသည်မဟုတ်ဘဲ ရေအနက် ရှိသည့်နေရာမှသာ သင်္ဘောကြီးများ သွားလာ ရန် အမှတ်အသားများ သတ်မှတ်ပေးရလေ့ ရှိသည်။

စံညွှန်းအမီ ပြုပြင်ထိန်းသိမ်းမှု

ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ မီးပြတိုက်အဖွဲ့ချုပ်၏ နိုင်ငံတကာတွင် သတ်မှတ်ထားသည့် စံညွှန်း များအတိုင်း (IALA Chart A) ဝင်ရောက်လာ သော သင်္ဘော၏ ဝဲဘက်တွင် မီးအနီရောင်

(ရေကြောင်းပြပေးယာ အနီရောင်) သတ်မှတ် ပြီး ယာဘက်တွင် မီးအစိမ်းရောင် (ရေကြောင်း ပြပေးယာ အစိမ်းရောင်) ထားရှိ၍ သင်္ဘော ဝင်ရောက်ရမည့်လမ်းကို သတ်မှတ်ထားခဲ့ သည်။ သို့သော် နှစ်ကာလကြာမြင့်လာသည့် အတွက် ရေကြောင်းပြပေးယာများ ဟောင်း နွမ်းပျက်စီးလာခဲ့သည်။ နိုင်ငံတကာစံချိန် စံညွှန်းအမီ ပြုပြင်ထိန်းသိမ်းမှုစရိတ်ကလည်း ကြီးမြင့်လာခဲ့သည်။

နိုင်ငံတကာတွင် အချက်ပြစနစ်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သည့်အနေဖြင့် ရေကြောင်းပြပေးယာအနီတွင် ဆလင်ဒါပုံနှင့် ဖော်ယာအစိမ်းပေါ်တွင် ကတော့ပုံများ ထပ်မံ တပ်ဆင်ရန် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ရန်ကုန်မြစ်အတွင်းရှိ ရေကြောင်းပြပေးယာ အသားများတွင်လည်း ယင်းစနစ်များ တပ်ဆင် ရန် လိုအပ်လာခဲ့သည်။

ရေတိုင်းမှတ်အသစ်တည်ဆောက် JICA ၏ ရေကြောင်းအချက်ပြဆိုင်ရာ

အဆင့်မြှင့်တင်ခြင်းအစီအစဉ်တွင် နှစ်ကာလ နှင့် ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေပြီး သစ်ပင်ကြီးများ အံ့ဆိုင်ခြင်းကြောင့် ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရမှု မရှိတော့ သော ရန်ကုန်မြစ်ကမ်းနဖူးများရှိ ရေကြောင်း ပြအမှတ်အသားများ၊ ရေလမ်းကြောင်းများ မှားယွင်း မဝင်ရောက်မိစေရေးအတွက် ရေကြောင်းအချက်ပြမီးများ၊ မြစ်တွင်းဒီရေ အတက်အကျ တိုင်းတာခန့်မှန်းနိုင်ရေး အတွက် Monkey Point ရှိ ရေတိုင်းမှတ် နဂိုရှိရင်းစွဲအား အကြီးစားပြင်ဆင်ခြင်းနှင့် ပင်လယ်ဝင် Elephant Point ရှိ ရေတိုင်းမှတ် အသစ် တည်ဆောက်ခြင်းများ ပါဝင်သည်။

ထို့ကြောင့်ပင် နိုင်ငံတကာရေကြောင်း အချက်ပြ အမှတ်အသား စုံလင်စွာဖြင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွား လာမည့် ရန်ကုန်မြစ်ကို တစ်မူထူးခြားစွာဖြင့် မကြာမီကာလအတွင်း တွေ့မြင်ကြရဦးမည် ဖြစ်သည်။ ။

ဗားကရာချောက်နံရံများကို မျက်နှာသစ်၍ နံ့သာလိမ်းခြယ်ခြင်း . . . မှ

“ရွှေတိုင်ကောက်ကြောင်း” အတွဲ (၁) အမှတ် (၁) မဂ္ဂဇင်းတွင် ဆရာမောင်မြတ်မွန် (ဆူးလေ) က “မြန်မာနိုင်ငံရဲ့ ပထမဆုံးဆုံး မီးရထား လမ်းပိုင်းဖြစ်တဲ့ ရန်ကုန်-ပြည် (၁၆၁) မိုင်ကို ခရစ်နှစ် ၁၈၆၉ ခုနှစ်ကပင် စတင်ဖောက်လုပ် ခဲ့သည်။ The Irrawaddy Valley State Rail- way Co....ကို ကန်ထရိုက်ပေးပြီး ဖောက်လုပ် စေခဲ့တယ်” ဟု ရေးသားထားသည်ကို ဖတ်ခဲ့ဖူးသည်။

မီးရထားလမ်းဖွင့်လှစ်ခြင်းကိုမူ နှစ် ၁၀၀ ပြည့် မီးရထားမဂ္ဂဇင်း (၁၈၇၇-၁၉၇၇) တွင် “မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် ဖွင့်လှစ်၍ ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝှမ်းအစိုးရမီးရထား The Rangoon and Irrawaddy Vall State Railway အမည်ဖြင့် မီးရထား ပထမဆုံးစတင်ပြေးဆွဲခဲ့သည်ဟု မူရင်းအရေးအသားအတိုင်း ဖတ်ရှုခဲ့ဖူးသည်။ ပြန်လည်တွက်ကြည့်ပါက မီးရထားလမ်း ဖောက်လုပ်ခြင်းနှင့် မီးရထားစတင်ပြေးဆွဲ နိုင်ခြင်းကြားကာလ ကြာမြင့်မှုမှာ ရှစ်နှစ်ခန့် ကြာမြင့်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်သကဲ့သို့ ဗားကရာချောက်ကြီး ပြုပြင်တည်ဆောက်ခဲ့ သည့်မှာ နှစ်ပေါင်းအားဖြင့် ၁၅ နှစ်ခန့် ရှိနေ ပြီဖြစ်ကြောင်းကို တွက်ယူ၍ ရနိုင်ပေသည်။

ဗားကရာချောက် မြေထိန်းနံရံများ စတင် တည်ဆောက်စဉ်က တစ်ဖက်ခြမ်းတွင် ဂဝံ



ဦးခင်ဝင်း လွှတ်တော်ကိုယ်စားလှယ်

ကျောက်သားတို့ဖြင့် တည်ဆောက်၍ အခြား တစ်ဖက်ခြမ်းတွင် မြေအုတ်တို့ဖြင့် အုတ်သား အတိုင်း အလှဆင်တည်ဆောက်ခဲ့ခြင်းဖြစ် သော်လည်း စစ်အစိုးရလက်ထက်တွင် မြေထိန်းနံရံများအားလုံးအပါအဝင် အင်္ဂတေ (ဘီလပ်မြေနှင့်သံ)တို့ဖြင့် ဖုံးအုပ်၍ ထိုအပေါ် မှ ဖြူ နီ၊ ဝါ၊ မီးခိုးရောင်တို့ဖြင့် အကွက်ဖော် အလှဆင်ခြယ်မှုနဲ့ခြင်း ဖြစ်သည်။

အပေါ်ယံဆေးသားများဖြစ်သည့်အတွက် လေဒဏ်၊ မိုးဒဏ်၊ ဖုန်သံတို့ဒဏ်ကြောင့် နှစ်နှစ် ခန့်လျှင်တစ်ခါ ပြန်လည်၍ ဆေးများ ပြန်ပြန် သုတ်နေရသည်။ နံရံလေးဖက်အနက် လူနေ ရပ်ကွက်နှစ်ခုရှိ နံရံတို့မှာ တစ်စောင်းနိမ့်လျှော အနေအထားကြောင့် သဘာဝအညစ်အကြေး

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။

ဦးခင်ဝင်းက “ဒီ ဗားကရာချောက်ကြီး ပြုပြင်တည်ဆောက်လာခဲ့တာ အခုဆို နှစ် ပေါင်း ၁၅၀ ကျော်လာခဲ့ပါပြီ။ သက်တမ်း ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းမှုဆိုတာ ကလည်း ရှိလာတာပဲ။ ဒါပေမယ့် ဒီဗားကရာ ချောက်ကြီးက ကျွန်တော်တို့မြို့နယ်ရဲ့ သမိုင်း အစိတ်အပိုင်းတစ်ခု၊ မြို့နယ်ရဲ့ အထင်ကရ မှတ်တိုင်တစ်ခု၊ မြို့နယ်ရဲ့ ဂုဏ်ယူစရာပြယုဂ် တစ်ခုပါ။ အဲဒါကြောင့် ပျက်စီးမခံနိုင်ဘူး။ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းစောင့်ရှောက် ကြရမှာက ကျွန်တော်တို့ရဲ့ တာဝန်လို့ ခံယူ ထားတယ်။ အဲဒါကြောင့် ပြုပြင်ထိန်းသိမ်း နိုင်ရေးအတွက်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်မော် လှိုင်ဦးနဲ့ ကျွန်တော် ၂၀၂၀ နှစ်ဦးပိုင်းမှာ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့တယ်။ အခြေအနေကို တင်ပြခဲ့တယ်။

“နောက် ဒီဗားကရာချောက်ကြီးက ဘယ်လောက်ပိုမိုတွေ့ရွာရဲ့။ ရေတွေများများ တည်ဆောက်ထားတဲ့စနစ် ကောင်းမွန်တဲ့ အတွက် ကားလမ်းပေါ်မှာ ဘယ်တော့မှ ရေတင်ကျန်မနေဘူး။ စည်ပင်ကို ဒုက္ခမပေး တဲ့ ချောက်ကြီးလို့ လွှတ်တော်မှာ မြို့တော်ဝန် ကြီးကိုယ်တိုင် အမွမ်းတင်ပြောခဲ့ဖူးတာလည်း ရှိပါတယ်။ ဒါ့ကြောင့် မြို့တော်စည်ပင်အနေနဲ့ တာဝန်ယူရတဲ့ ရပ်ကွက်ဘက်အခြမ်းမြေထိန်း

နံရံတွေကို အရင်ပြင်ဆင်ခွင့်ရခဲ့တာပါ” ဟု ရှင်းပြသည်။

ပြုပြင်ရာ၌ မြေထိန်းနံရံများတွင် ဖုံးအုပ် ထားသော အင်္ဂတေသားများကို အောက်ရှိ ဂဝံ ကျောက်သားများ ထိခိုက်ပျက်စီးမှု မရှိစေရေး အတွက် စိတ်ရှည်လက်ရှည် အချိန်ပေး ခွာယူခဲ့ ရခြင်း ဖြစ်သည်။

ဦးခင်ဝင်းက “နံရံတစ်ပြင်လုံးကို အင်္ဂတေ အုတ်ထားတာဖြစ်တဲ့အတွက် ပြန်ခွာရတာ အတော်ခက်ခဲပါတယ်။ နောက် အချို့နေရာ တွေက အောက်ခံဂဝံသား လုံးဝမရှိတော့ဘူး။ မြေသားတွေပဲဖြစ်နေပြီ။ အဲဒီအတွက် လိုအပ် တဲ့ ဂဝံကျောက်တုံးတွေကို သထုံမြို့က မှာယူ ရတယ်။ အစားထိုးပြုပြင်မှုတွေ ပြုလုပ်ခဲ့ရ တယ်” ဟု ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့က ဒီလို မကြာမကြာ ဆေးခဏခဏပြန်သုတ်နေရတာ ကို မကြိုက်ဘူး။ ဌာနအနေနဲ့လည်း ဘတ်ဂျက် ငွေပိုကုန်တယ်။ ကြိုခိုင်မှုအားကလည်း တဖြည်းဖြည်းနဲ့ နည်းလာပြီ။ အကယ်၍ပေါ့ ရုတ်တရက်များ ပြုကြည့်ရင် ကုန်းပေါ်က အိမ်တွေလည်း အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ ကြိုခိုင်မှု စစ်ဆေး ချင်တယ်။ နောက်ပြီး ရှေးဟောင်းလက်ရာ အတိုင်း ပြန်ပြင်ချင်တယ်။ နောင်လာ နောက်သားတွေအနေနဲ့ ဒါဟာ တို့မြို့နယ်ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် မြင်စေ ချင်တယ်။ တန်ဖိုးထားထိန်းသိမ်းစေချင်တယ်။

အချုပ် (၇) သို့

# ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ

## ဇင်လင်းမြင့်

ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မော်တော်ယာဉ်တွေ လူတွေနဲ့ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွားလာနေပြီ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ဈေးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်လှုပ်ရှားနေဆဲပဲဖြစ်ပါတယ်။ ကျန်းမာရေးသတိနဲ့ အသိရှိရှိ သွားလာနေထိုင်ကြဖို့ နိုင်ငံတော်ကလည်း အမြဲသတိပေးလျက်ရှိနေချိန်ဖြစ်ပါတယ်။ အချို့စီးပွားရေးလုပ်ငန်းတွေ နှေးကွေးနေဆဲဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကတော့ တိုးတက်လျက်ရှိနေဆဲဖြစ်ပါတယ်။



**ပြည်တွင်းချင်းတိုးတက်နေ**  
တစ်လကို နှစ်ကြိမ် ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အခုဇူလိုင်လရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု သုံးခုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တစ်ခုကို ခွင့်ပြုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပြည်တွင်းချင်း တိုးတက်နေတာဟာ ကိုဗစ်-၁၉ ကာလမှာတော့ ထူးခြားမှုတစ်ခုအဖြစ် သုံးသပ်လို့ရနေတာ ဖြစ်ပါတယ်။  
ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကတော့ တရုတ်၊ ဗီယက်နမ်၊ ဟောင်ကောင်နဲ့ Samoa တို့ ကဖြစ်ပြီး သူတို့တွေက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၄ သန်းခန့် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးမှ သိရပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေက စီးပွားရေးလုပ်ငန်း ရှစ်ခုမှာ ပြုလုပ်ကြမှာဖြစ်လို့ ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နဲ့ သုံးပေးထည်ထုတ်လုပ်မှုအမျိုးမျိုးတွေ၊ ဟိုတယ်လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒီလိုစီးပွားရေးလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၀၀၀ အထိ ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။  
**အလုပ်အကိုင်အခွင့်အလမ်းတွေရှိ**  
တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန် ၂၉ ဇုန်နဲ့ အထူးစီးပွားရေးဇုန်တစ်ခု တည်ရှိနေပြီး လုပ်ငန်းတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒီလို စက်မှုဇုန်တွေနဲ့ အထူးစီးပွားရေးဇုန်မှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ လူငယ်လူရွယ်တွေဟာ လည်း သိန်းနဲ့ချီ ရှိနေပါတယ်။ ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ လူငယ်အများစု အလုပ်အကိုင်တွေ လာရောက်လုပ်ကိုင်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေရှိနေတဲ့ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ အခုလို ကိုဗစ်-၁၉ နဲ့ ရင်ဆိုင်နေရတဲ့

ကာလမှာ နိုင်ငံအတွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ စီးပွားရေးလုပ်ငန်းမျိုးစုံ ထိခိုက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်းခဲ့ရတာရှိသလို အခုလို စီးပွားရေးလုပ်ငန်းသစ်တွေ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာလည်း ရှိနေပါတယ်။  
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကလည်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သုံးခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို ခွင့်ပြုပေးခဲ့သေးတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေက အမေရိကန်ဒေါ်လာ ကိုးသန်းကျော်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀ ကျော်ကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။

၁၉ ကြောင့် အနည်းနဲ့အများ ထိခိုက်မှုတွေ ရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေဟာ အလုံးအရင်းနဲ့ မဝင်ရောက်ပေမယ့် ပြည်တွင်းချင်း ပုံမှန်ဝင်ရောက်မှု ရှိနေပါတယ်။  
**မြန်မာ့စွယ်စုံစာအုပ်အဖွဲ့**  
တကယ်တော့ ရန်ကုန်မှာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်ငွေသန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုတွေ အတည်ပြုပေးခွင့်ရှိနေတာဖြစ်ပါတယ်။ ဒီလိုကြောင့်လည်း ရန်ကုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံ လိုသူတွေအနေနဲ့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးနိုင်တဲ့ လုပ်ငန်းငွေကြေးပမာဏအရ မြန်မာ့စွယ်စုံစာအုပ်အဖွဲ့ ပေးနေနိုင်တာ ဖြစ်ပါတယ်။  
**ဆက်စပ်စီးပွားရေးလုပ်ငန်း**  
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက် မှာ ပြုလုပ်တဲ့ ဒီနှစ်ရဲ့ (၈) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အစည်းအဝေးမှာလည်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တစ်ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေက CMP စနစ်နဲ့ အဝတ်အထည်ချုပ်လုပ်ငန်း၊ ဆန်နဲ့ပြုလုပ်တဲ့ မုန့်အမျိုးမျိုးလုပ်ငန်း၊ ဆန်ကွတ်ကီး၊ ဆန်ဘီစကစ်၊ ဆန်ခရက်ကာ စတဲ့မုန့်တွေ ထုတ်လုပ်တဲ့လုပ်ငန်းတွေ ထုတ်လုပ်ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေကနေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀ ခန့် ရရှိစေမှာဖြစ်သလို ဆက်စပ်စီးပွားရေးလုပ်ငန်းတွေလည်း ထွက်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ မေလက ဖြစ်တာမို့

**“ ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်မှာပြုလုပ်တဲ့ ဒီနှစ်ရဲ့ (၈) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အစည်းအဝေးမှာလည်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တစ်ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေက CMP စနစ်နဲ့ အဝတ်အထည်ချုပ်လုပ်ငန်း၊ ဆန်နဲ့ပြုလုပ်တဲ့ မုန့်အမျိုးမျိုးလုပ်ငန်း၊ ဆန်ကွတ်ကီး၊ ဆန်ဘီစကစ်၊ ဆန်ခရက်ကာ စတဲ့မုန့်တွေ ထုတ်လုပ်တဲ့လုပ်ငန်းတွေ ထုတ်လုပ်ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေကနေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀ ခန့် ရရှိစေမှာဖြစ်သလို ဆက်စပ်စီးပွားရေးလုပ်ငန်းတွေလည်း ထွက်ပေါ်စေမှာဖြစ် ”**

**အချုပ်ပိုင် (ခ) မှ**  
ဂုဏ်ယူစေချင်တယ်။ အဲဒါကြောင့် အနောက်ပိုင်းခရိုင် လမ်းတံတားဌာနမှာ ဦးကဲညွန့်နဲ့ တိုင်ပင်တယ်။ ပထမအဆင့်အနေနဲ့ ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တယ်။ ရှေးဟောင်းအဆောက်အဦဌာနက ပညာရှင်တွေနဲ့ သုံးကြိမ်တိုင်တိုင် ဆွေးနွေးအဖြေရှာခဲ့ပါတယ်” ဟု ရှင်းပြမှုများ ရှိသည်။  
ထို့အပြင် “မြန်မာနိုင်ငံ ဗီသုကာပညာရှင်များအသင်းက အချို့ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်။ အကြံဉာဏ်တွေ တောင်းခံခဲ့တယ်။ နည်းပညာတွေ အကူအညီယူခဲ့တယ်။ စစ်ဆေးမှုတွေ ထပ်ဆင့်ပြုလုပ်ခဲ့တယ်။ အဲဒီလိုလုပ်ခဲ့တာကလည်း သုံးကြိမ်တိုင်တိုင်ပါ။ အဓိက ရေရှည်ကြံ့ခိုင်မှုရှိအောင် ပြုလုပ်ဖို့ပါ။  
“အခုဆို ဂဝံကျောက်သားအကွက်တွေ

တန်းစီပေါ်လာပြီ။ အဲဒါက နံရံကြီးကို မျက်နှာသစ်လိုက်တာပါ။ နောက် သဘာဝ လေဒဏ်၊ မိုးဒဏ်၊ ဖုန်မှုန့်ဒဏ်တွေ ခံနိုင်ဖို့အတွက် ဒီဂဝံကျောက်သားတွေအပေါ်မှာ ရေလုံဆေး (လိုက်ကာ)တွေ ထပ်ဖုန်းပေးဦးမယ်။ အဲဒါက ဗားကရန်နံကြီးကို အမွှေးနဲ့သာတွေ ထပ်မံလိမ်းခြယ်ပေးလိုက်တာပဲ။ လုပ်ငန်းအနေနဲ့ ဆိုရင်တော့ ၉၀ ရာခိုင်နှုန်းကျော်ကျော် လောက်တော့ ပြီးစီးနေပါပြီ။ အချောသပ်အပိုင်း လောက်ပဲ ကျန်ပါတော့တယ်” ဟု ရှင်းပြသည်။  
ထို့အပြင် မြေထိန်းနံရံများ စတင်တည်ဆောက်စဉ်ကရှိခဲ့သော အောက်ခြေရေဆင်းမြောင်းလေးများကို ယခုအခါ နှစ်ပေခန့် ထပ်မံချဲ့လိုက်ပြီး ထိုမြောင်းတစ်လျှောက် အပေါ်မှာ ကွန်ကရစ်ကျောက်ပြားများ အမြင့်တင်

ခင်းလိုက်သည့်အတွက် လူသွားလမ်းအဖြစ် သီးခြားပေါ်ထွက်လာခဲ့သည်။ ချောက်အတွင်း မှ ဖြတ်သွားဖြတ်လာခရီးသွားများအဖို့ ပို၍ အဆင်ပြေလာသည်ဟု စမ်းချောင်းမြို့နယ် သီရိမေခရပ်ကွက်မှ ထီးတန်းဈေးသို့လာသော အမျိုးသမီးတစ်ဦး၏ ပြောကြားမှုကိုလည်း ကြားသိလာရသည်။  
ထပ်မံ၍ မြေထိန်းနံရံအပေါ်တွင် အကာအရံအဖြစ် ပြုလုပ်ထားသော ကွန်ကရစ်လက်ရန်းတန်း (ရပ်ကွက်အခေါ် ပိုင်းတန်း) များမှာ အချို့သောနေရာများတွင် ကျိုးပျက်နေသည့်အတွက် ပြန်လည်ပြုပြင်သွားသည့်အပြင် ယခင်က လူတစ်ယောက်စာမျှသာ သွားလာနိုင်သည့် လမ်းကျဉ်းကျဉ်းလေးကို ထပ်မံချဲ့ပြီး ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ပြောင်းလဲပေးခဲ့သည်ကို တွေ့လာရသည်။

ဘောဂရပ်ကွက် မြေထိန်းနံရံကုန်းပေါ်တွင်နေထိုင်သူ ဒေါ်ရီရီမြင့်က “လွှတ်တော်ကွယ်စားလှယ်ကိုရော၊ စည်ပင်က တာဝန်ရှိတဲ့လူကြီးတွေ၊ အလုပ်သမားဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆို ညစ်ထေးနေတဲ့ ဗားကရန်နံကြီးတွေလည်း သစ်လွင်လှပသွားပြီ။ မူလသဘာဝအတိုင်း ပေါ်လွင်သွားပြီ။ ကျိုးပဲ့နေတဲ့ ပိုင်းတန်းတွေလည်း အပြည့်ပြန်ကောင်းသွားပြီ။ ကျွန်မတို့ အများဝင်ထွက်သွားလာနေရတဲ့ လမ်းလေးကလည်း ကျယ်ပြီး ကောင်းသွားပြီ။ အားလုံးအဆင်ချောသွားပြီ။ ကျွန်မက ကုန်းပေါ်မှာနေတဲ့သူဆိုတော့ အကုန်မြင်နေရတယ်။ နေ့နေ့ညည အချိန်ပြည့်ဆောင်ရွက်နေသူတွေကိုပေါ့။ အမေ ဒေါ်အောင်ဆန်းစုကြည် ပြောပြနေတဲ့ “ပြည်သူ့အဖွဲ့” ဆိုတဲ့

ကိုယ်စားလှယ်မျိုးကိုပါ။ အဲဒါကြောင့် အားလုံးကို ကျေးဇူးပါပဲလို့ ထပ်ပြောချင်ပါတယ်” ဟု ပြောသည်။  
လွှတ်တော်ကွယ်စားလှယ် ဦးခင်ဝင်းက “ဒါက ကျွန်တော်တို့ဘက်က ပြည်သူ့ကို အကျိုးပြုတဲ့အနေနဲ့ ဆောင်ရွက်ပေးနိုင်တာတွေကို လုပ်ပေးနေတာပါ။ အခုဆို ဒီဗားကရန်ချောက်ကြီး မြေထိန်းနံရံတွေကို မျက်နှာလည်း သစ်ပေးပြီးပြီ။ အမွှေးနံ့သာတွေလည်း လိမ်းခြယ်ပေးပြီးပြီ။ လူသွားပြီ။ အဲဒီတော့ ဒီဗားကရန်ကုန်းကြီး အလှပကျက်ရအောင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရမှာက ဒီပတ်ဝန်းကျင်မှာ နေနေတဲ့သူတွေက အဓိကပဲ။ အားလုံးကလည်း ပိုင်းဝန်းစောင့်ရှောက်ပေးသွားဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု နိဂုံးချုပ်ခဲ့သည်။

# ကျပ်ငွေ ၁၇၈ ဘီလီယံခန့် ကုန်ကျတည်ဆောက်မယ့် အိမ်ရာစီမံကိန်း

ဆွေးနွေး

ရန်ကုန်မြို့မှာ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ အိုးအိမ်အဆောက်အအုံတွေ အများကြီးရှိနေပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့အညီ လူမှုဘဝ နေထိုင်မှုပုံစံတွေ ပြောင်းလဲဆန်းသစ်လာတဲ့ ဒီနေ့အချိန်မှာ ကြံ့ခိုင်မှုအားနည်းလာတဲ့ အိမ်ရာတွေကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဒီလိုအိမ်ရာတွေအနက် အချို့ကို အသစ်ပြန်လည်တည်ဆောက်နေပြီဖြစ်သလို အင်းစိန်မြို့နယ်အတွင်းက ကြို့ကုန်းအိမ်ရာကိုလည်း ငွေကျပ် ၁၇၈ ဘီလီယံခန့် အကုန်အကျခံပြီး ဒီဇိုင်းအသစ်နဲ့ ပြန်လည်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

### အငှားအိမ်ရာစီမံကိန်းဖော်ဆောင်

ရန်ကုန်မြို့ပြရဲ့ တိုးတက်ဖွံ့ဖြိုးမှုပုံရိပ်တွေကို တဖြည်းဖြည်းနဲ့ အသစ်တွေနဲ့ အစားထိုး ပြောင်းလဲနေတဲ့အချိန်ဖြစ်တာမို့ အခုဆိုရင် အစိုးရပိုင် သက်တမ်းရှည်အိမ်ရာတွေကို ဒီဇိုင်းအသစ်နဲ့ ပြန်လည်တည်ဆောက်တော့ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့အခါ ရန်ကုန်မြို့မှာ ၁၉၅၂ ခုနှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးတန်းအိမ်ရာနဲ့ ကြို့ကုန်းအိမ်ရာတွေဟာ အငှားအိမ်ရာစီမံကိန်းတွေအဖြစ် ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအိမ်ရာတွေအနက် အခု ကြို့ကုန်းအိမ်ရာကို ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ဖို့အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီလိုတင်ဒါခေါ်ယူခဲ့ပြီးနောက် တင်ဒါတွေကို စနစ်တကျစိစစ်ရွေးချယ်ပြီးတဲ့အခါ သီလဝါအများပိုင်ကုမ္ပဏီ (MTSH) က တင်ဒါအောင်မြင်ခဲ့ပါတယ်။ ဒီလိုတင်ဒါစိစစ်ရွေးချယ်တာကို Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

### ပြန်လည်တည်ဆောက်နေ

တကယ်တော့ ဒီလိုစီမံကိန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူ့အိမ်ရာတွေကို အဆင့်မြှင့်တင် တည်ဆောက်ရေးစီမံကိန်းတွေအနက် တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းနဲ့ လမ်းမတော်မြို့နယ်မှာရှိတဲ့ လမ်းသစ်အိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော် ပြန်လည်တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ကြို့ကုန်းအိမ်ရာဟာ အင်းစိန်လမ်းမနဲ့ ဗဟိုလမ်းမဘေးမှာ တည်ရှိပြီး အနောက်ကြို့ကုန်းဧရိယာအတွင်းမှာ ရှိပါတယ်။ အကျယ်အဝန်း ၁၇ ဧကခန့်ရှိတဲ့ ဒီနေရာမှာ ငွေကျပ် ၁၇၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး MTSH ကုမ္ပဏီက တည်ဆောက်မှာ ဖြစ်ပါတယ်။ “ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဖို့ Preferred Developer အဖြစ် ရွေးချယ်ခံထားရပြီး MTSH ကုမ္ပဏီအနေနဲ့ စီမံကိန်းတင်ဒါအောင်မြင်ထားပါတယ်” ဟု MTSH ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောထားပါတယ်။

ဒီလို တင်ဒါအောင်မြင်ခဲ့တာကလည်း MTSH အနေနဲ့ သီလဝါအထူးစီပွားရေးဇုန်မှာ အကြီးစားမြို့ပြနဲ့ အိမ်ရာစီမံကိန်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံရှိပြီး ဘဏ္ဍာရေးအနေနဲ့



အိမ်ရာစီမံကိန်းပုံစံငယ်

- စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ကုမ္ပဏီအနေနဲ့ တိုင်းဒေသကြီးအစိုးရ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့နဲ့ စာချုပ်တွေ ချုပ်ဆိုပြီးရင်တော့ လုပ်ငန်းတွေ စတင်ဆောင်ရွက်လို့ ရမှာဖြစ်
- အဆောက်အအုံဆောက်လုပ်ပြီးစီးသွားခဲ့ရင်တော့ မဲစနစ်နဲ့ ပြန်လည်နေရာချထားပေးမှာဖြစ်သလို တည်ဆောက်နေတဲ့ စီမံကိန်းကာလအတွင်း ပြောင်းရွှေ့ နေထိုင်စရိတ်ကို တိုင်းဒေသကြီးအစိုးရက စိုက်ထုတ်ပေးဖို့ အစီအစဉ်ရှိ

လည်း တောင့်တင်းမှုရှိတဲ့အပြင် လုပ်ငန်းပိုင်းဆိုင်ရာ စီမံအုပ်ချုပ်မှု စနစ်ကောင်းတွေကြောင့် ဖြစ်တယ်လို့ တင်ဒါရွေးချယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

### အလေးထားဆောင်ရွက်ရမှာဖြစ်

ကြို့ကုန်းအိမ်ရာ အကောင်အထည်ဖော်တဲ့အခါ လက်ရှိအိမ်ရာအတွင်း ပိုင်ဆိုင်နေထိုင်သူတွေ နေရာပြန်လည်ချထားပေးရေး၊ ဆောက်လုပ်တဲ့အခါ တန်ဖိုးသင့်၊ တန်ဖိုးမျှတတဲ့ အိမ်ရာခန်းတွေ ပေါ်ထွက်လာရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး အဆောက်အအုံအရည်အသွေးနဲ့ ကြံ့ခိုင်မှုရှိရေးတွေကိုလည်း စိစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီလို ပြန်လည်တည်ဆောက်တဲ့အခါ

တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာတွေအပြင် ဈေးဝယ်စင်တာတွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ အပန်းဖြေနေရာနဲ့ ကျန်းမာရေးစင်တာတွေစတဲ့ လူမှုဘဝလိုအပ်ချက်ဆိုင်ရာ အတော်များများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ကုမ္ပဏီအနေနဲ့ တိုင်းဒေသကြီးအစိုးရ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့နဲ့ စာချုပ်တွေချုပ်ဆိုပြီးရင်တော့ လုပ်ငန်းတွေ စတင်ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ဒီလို လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါမှာ အငှားအိမ်ရာအဟောင်းတွေကို ဖြိုချပြီး အသစ်တည်ဆောက်တဲ့အခါ လက်ရှိနေထိုင်သူတွေ ဖယ်ရှားပေးရမှာ

ဖြစ်ပါတယ်။ ဒါပေမယ့် အဆောက်အအုံဆောက်လုပ်ပြီးစီးသွားခဲ့ရင်တော့ မဲစနစ်နဲ့ ပြန်လည်နေရာချထားပေးမှာဖြစ်သလို တည်ဆောက်နေတဲ့ စီမံကိန်းကာလအတွင်း ပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းဒေသကြီးအစိုးရက စိုက်ထုတ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်ကုန်မြို့မှာရှိတဲ့ အငှားအိမ်ရာစီမံကိန်းအချို့ကို တိုင်းဒေသကြီးအစိုးရက ပြန်လည်ပြုပြင် အသစ်တည်ဆောက်နေမှုနဲ့ ပတ်သက်ပြီး နေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ အငှားအိမ်ရာအဟောင်းတွေကို ဖြိုချပြီး အထပ်မြင့်တိုက်ခန်းအသစ်တွေနဲ့ အစားထိုးနေနိုင်ဖို့

အတွက် ဖော်ဆောင်ပေးတာဖြစ်တာမို့ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ ရန်ကုန်မြို့မှာ မြို့သစ်စီမံကိန်းတွေ၊ အိမ်ရာစီမံကိန်းတွေ၊ စက်မှုဥယျာဉ်စီမံကိန်းတွေ၊ မြို့တိုးချဲ့စီမံကိန်းနဲ့ အိမ်ရာတိုက်ခန်းစီမံကိန်းတွေ စတာတွေဟာ ရန်ကုန်မြို့မှာ တဖြည်းဖြည်း တိုးတက်များပြားလာတဲ့ လူနေထိုင်မှုတွေအတွက်သာမက စီးပွားရေးလုပ်ငန်းတွေအပါအဝင် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

### ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်

အခုလည်း သက်တမ်းနှစ် ၇၀ ခန့်ရှိနေပြီဖြစ်တဲ့ ကြို့ကုန်းအိမ်ရာ ပြန်လည်တည်ဆောက်ရေးကို စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး မကြာမီကာလမှာ အကောင်အထည်ဖော်ဖို့ ရှိလာတော့မှာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ လူမှုဘဝနေထိုင်မှုကို ရရှိစေဖို့ ဖြစ်ပါတယ်။ သက်တမ်းရှည်တွေကို တိုက်တွန်းနေထိုင်တဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရတဲ့ လူနေမှုဘဝ ရရှိနိုင်ဖို့အတွက် အခုလို ဆောင်ရွက်ပေးတာ ဖြစ်သလို အစိုးရအနေနဲ့ ဘဏ္ဍာငွေကို အားလုံးအကုန်အကျခံနိုင်ဖို့ မလွယ်တာမို့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ကြို့ကုန်းအိမ်ရာစီမံကိန်းဟာ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်ဖို့ နီးကပ်လာနေပြီး လိုအပ်တဲ့ စာချုပ်ကိစ္စတွေ ဆောင်ရွက်ပြီးရင်တော့ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ ကြို့ကုန်းအိမ်ရာစီမံကိန်းပြီးစီးသွားရင်တော့ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်ကို ပိုမိုဖြည့်ဆည်းပေးဦးမှာဖြစ်သလို အိမ်ရာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူမှုဘဝနေထိုင်မှုတွေ ပြောင်းလဲတိုးတက်မှု ရှိလာစေမှာတော့ အမှန်ပါပဲ။ ။